

KANTARAWADDY TIMES

ကမ္ဘာ့အပြေးအမြန်ဆုံး
လူသားဖြစ်လာရန်
ရေပန်းစားနေသည့်
၇ နှစ်သား

စာ - ၂၄....

Accurate

Reliable

Trustworthy

အတွဲ - ၇၊ အမှတ်စဉ် - ၉

ကမ္ဘာ့ရေဝတီတိုင်း(မ်)ဂျာနယ်

မတ်လ ၁ ရက်နေ့၊ ၂၀၁၉ ခုနှစ်



" မတူပေမဲ့ ညီပါတယ် "

စာ - ၉ ...



ကရင်နီဒုက္ခသည်
ပညာရေး
ဆယ်နှစ်တန်း
အဆင့်ထိ
တိုးချဲ့ပွင့်လှစ်ရန် စီစဉ်

စာ - ၇....

နိုင်ငံခြားမှာ
ငွေစုခဲ့သူ

စာ - ၉....

ကယားလူမျိုးများ သမိုင်းတည်ရှိရာ
ကေးလျားရွာလမ်းကို ကတ္တရာလမ်းအဖြစ်
တိုးချဲ့ ရန်လို



စာ - ၃ ...

တနော်တီးနီးခင်းတွေ ပပျောက်ဖို့
စတင်ပြင်ဆင်နေပြီ



စာ - ၁၂ ...

Refugee Council

လိင်ကွဲပြားမှုအပေါ်ခွဲခြားသော အမြင်ကြောင့်ဖြစ်ပေါ်လာသော (GBV) Gender Base Violence အကြမ်းဖက်မှုခံရသော အမျိုးသမီးနှင့်ကလေးငယ်များအား
ကရင်နီအမျိုးသမီးအစည်းအရုံး - KNWO မှ ၂၄ နာရီအခမဲ့ဝန်ဆောင်မှု ပေးနေပါပြီ ၂၄ နာရီ လုံးကြိုက်တဲ့အချိန်ခေါ်ဆိုနိုင်ပါတယ်။

ခေါ်ဆိုရန် ဖုန်းနံပါတ် - ၀၉၄၀၀၀၈၇၅၂

ဝန်ဆောင်မှုများမှာ GBV အကြမ်းဖက်ခံရသောအမျိုးသမီးနှင့် ကလေးများအားစိတ်ပိုင်းဆိုင်ရာနှစ်သိမ့်အားပေးခြင်း၊ လုံခြုံမှုပိုင်းဆိုင်ရာအတွက် လုံခြုံအိမ်တွင် ယာယီခိုလှုံ့ပြုခြင်း၊
တရားမျှတမှုအတွက် သတင်းအချက်အလက်များမျှဝေပေးခြင်းနှင့် ဥပဒေ အထောက်အကူပြုအဖွဲ့များနှင့် လွှဲပြောင်းပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လွှဲပြောင်းမှု
များလုပ်ပေးခြင်းနှင့် အသက် မွေးဝမ်းကျောင်းသင်တန်းများတက်ရောက်နိုင်ခြင်းတို့ ဖြစ်ပါတယ်။





ဘုရားဖူး စင်းလုံးငှား Air Con Bus ယာဉ်ကြီးယာဉ်ငယ်များဖြင့် ပြန်ဟပြည်အနံ့ ခရီးစဉ်များကို ရှေးနန်းချိုသာစွာဖြင့် လူကြီးမင်းတို့ စိတ်တိုင်းကျ လက်ခံသည့်နည်း ဆောင်ရွက်ပေးနေပါသည်။

ရန်ကုန်	လွိုင်ကော်	မန္တလေး	ဘုရားဖူးစင်းလုံးငှား ဆက်သွယ်ရန်
က(E-9) မြင်းခြံလမ်း အောင်မင်္ဂလာ အဝေးပြေး ကားကြီးဝန်း ph - 01637038 - 09 49402833 - 09 49402822 ဂိတ်မှူး - 09 955034183 - 09 77826799	အဝေးပြေး ကားကြီးဝန်း အခန်းအမှတ် - ၁၂၊ ၁၃၊ ၁၄၊ ၁၅ နောင်ယား(က) ဖုန်း- 08 322 224 30 - 08 322 224 31 - 09 493 434 34 ဂိတ်မှူး - 09 254 468 334	ရမ်းမြရွှေပြည်ကားကြီးဝန်း အဆောင်(၃) အခန်းအမှတ် - ၂ ဖုန်း - 02 643 22 - 09402 671 981 - 09 440 622 588 - 09 797 338 105	ရွှေရာဇာ - ဦးသန်းအေး - 09 503 4183 လွိုင်ကော် ဂိတ်မှူး - 09 254 468 334 ရန်ကုန် ဂိတ်မှူး - 09 777 826 799 မန္တလေး ဂိတ်မှူး - 09 402 671 981

ရွှေရာဇာကားအသင်းမှ စိတ်တော်စိတ်သစ်များကို အထူးကြိုဆိုလျက် online မှ လက်မှတ်များဝယ်ယူနိုင်ပါသည်။ အဆင်ပြေစွာ 2 +1 ထိုင်ခုံ အထူးကားများဖြင့် ပြေးဆွဲနေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဒိုကယန်းတောင်တန်းသည် ရွှေလိမ္မော်တောင်တန်းဖြစ်စေရမည်။

ရွှေသီး လိမ္မော်စိုက်ပျိုးရေးနှင့် ထောပတ် - ဆံပရာ- ကော်ဖီ (ပျိုးပင်) ရောင်းဝယ်ရေး

ဝန်ဆောင်မှုများ

- ၁။ ပျိုးကောင်းပျိုးသန့် ပျိုးပင်များသာ ဖြန့်ချိရောင်းချသွားမည် ဖြစ်ပါသည်။
- ၂။ ပျိုးပင် (၃၀၀) ပင် အထက်ဝယ်ယူ အားပေးသူအား အိမ်တိုင်ရာရောက် ပို့ဆောင်ပေးပါသည်။
- ၃။ စိုက်၊ ပြုစုနည်း စနစ်များအား မျှဝေကူညီဆောင်ရွက်ပေးပါသည်။
- ၄။ ရာသီဥတုဒဏ်၊ ပိုးမွှားအန္တရာယ်များ ကာကွယ်ကူညီသည့် စနစ်များ မျှဝေကူညီဆောင်ရွက်ပေးပါမည်။
- ၅။ စံချိန်မီသော သီးနှံအရည်အသွေး ၊ ဈေးနှုန်း၊ ဈေးကွက် ရရှိစေရေးအတွက် မျှဝေကူညီဆောင်ရွက်ပေးပါသည်။

**ဆက်သွယ်ရန် - ဦးချစ်ငွေ - ဆီးပူးပလော့ရွာ လိုဘာခိုအုပ်စု ၊ ဒီးမော့ဆိုမြို့နယ်
ဖုန်း - ၀၉-၇၈၂၈၅၀၀၉၇ ၊ ၀၉ ၄၄၈ ၅၂၅ ၂၈၂**

ကြော်ငြာ ကိစ္စ ဆက်သွယ်လိုပါက ဖုန်း - ၀၉၂၆၂၇၂၉၃၅

" မတူပေမဲ့ ညီပါတယ် "

မော်စိုးဖြာ



ဆယ်တန်းကျောင်းသား ၂ သူ ၅ ယောက် စာမေးပွဲဖြေဖို့ အတွက် စာရွက်ပေါ်ကို လက်ကလေးနှင့် စမ်းပြီး ကျက်မှတ်နေသည်။ စာမေးပွဲကြီးနီးလာပြီမို့ အစွမ်းကုန် ကြိုးစားနေကြသည်။ အားလုံးကတော့ ဆယ်တန်းမှာမိမိအားသာသည့် ဘာသာကိုဂုဏ်ထူးမှန်းထားကြလေသည်။

အဆိုပါ စာကျက်နေသည့် လူငယ်များထဲတွင် ကယား(ကရင်နီ) ပြည်နယ်မှာမွေးဖွားသည့် ဒီးမောဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ အောင်သီရိရပ်ကွက်တွင် နေထိုင်သူမောင်လစ်ဗင်းစတုန်းလည်းပါဝင်ပါသည်။

ကျွန်မနှင့်မောင်လစ်ဗင်းစတုန်းအမှတ်မထင် တွေ့ဆုံသည့်နေရာသည် ရန်ကုန်တိုင်းဒေသကြီး၊ အောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန် မျက်မြင်ကျောင်း (ခဲခဲခြံ) တွင်ဖြစ်သည်။ ထိုနေရာတွင် မြန်မာနိုင်ငံအတွင်းမှ အမြင်အာရုံချို့ယွင်းသည့် တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံလာရောက်နေထိုင်ကြသည်။

မောင်လစ်ဗင်းစတုန်းတွင် မွေးချင်း ၇ ယောက်ရှိပြီးမိသားစုထဲတွင်လည်းမိမိနှစ်သက်သည့် ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ကြသည်ဟု ပြောပါသည်။ မိသားစုထဲတွင် နှစ်ခြင်းခရစ်ယာန်၊ ဗြဟ္မဆို၊ ကက်သလစ်ဘာသာ၊ ဗုဒ္ဓဘာသာစသည့် ဘာသာများကိုကိုးကွယ်ကြသည်ဟု သိရသည်။

“ကျနော်ကတော့ ကျနော်အိမ်ကိုအရမ်းအံ့ဩမိတယ်။ ဘယ်အိမ်မှပဲ အံ့ဩဖြစ်တာ ကျတော်မကြားဖူးဘူး။ ကျတော်တို့ အိမ်တစ်အိမ်တည်းပဲအံ့ဩ ဖြစ်တယ်ဆိုတော့ အရမ်းအံ့ဩတယ်။ အံ့ဩတာပေါ့။ ဒါပေမဲ့စိတ်မကောင်းတော့ မဖြစ်ဘူး။” ဟုသူ၏ မိသားစု အခြေအနေကို ပြောပြသည်။

သူသည် ၂၀၀၆ ခုနှစ်တွင် ရန်ကုန် (ခဲခဲခြံ) မျက်မြင်ကျောင်းကို ရောက်ရှိလာပြီးပညာစတင် သင်ကြားရာမှ ယခုနှစ်တွင် ဆယ်တန်း ရောက်ရှိနေပြီဖြစ်သည်။ သူ့ဇာတိမှာ နေခဲ့စဉ်က အမြင်အာရုံချို့ယွင်းမှုကြောင့် ပညာမသင်ခဲ့ရပေ။

မျက်မြင်ကျောင်းကိုပညာသင်ကြားဖို့အတွက် အိမ်မှ ထွက်လာသည့်အချိန်မှာ မိဘများနှင့် ၆ နှစ်ခန့် အဆက်အသွယ်ပြတ်ခဲ့ရ

သည်ဟု ပြောပါသည်။ သူငယ်ရွယ်စဉ်ကမိဘများမှာ အလွန်ဆင်းရဲသောကြောင့် သူနှင့် အဆက်အသွယ်လုပ်ရန် အခက်အခဲရှိနေခြင်း ဖြစ်သည်ဟု သိရသည်။ ၂၀၁၁ ခုနှစ်တွင် အစ်ကိုဖြစ်သူ၏ ကြိုးစားမှုဖြင့် ပြန်လည်ဆက်သွယ်ခဲ့ပြီးဇာတိကို အလည်ပြန်ခဲ့ဖူးကြောင်း သူက ပြောပါသည်။



မိဘများမှာ ကယား(ကရင်နီ) ပြည်နယ် ဒီးမောဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ အောင်သီရိရပ်ကွက်တွင် နေထိုင်ပြီးသာမန်လက်လုပ်လက်စားမိသားစုများဖြစ်ကြသည်။ မောင်လစ်ဗင်းစတုန်း၏ ဖခင်မှာသူဆယ်နှစ်သားအရွယ်တွင်ပင်ဆုံးသွားခဲ့ကြောင်းသိရသည်။ သူသည် အမြင်အာရုံချို့ယွင်းသည့်အပြင် အလွန်ချို့ခြာသော ကလေးငယ်တစ်ဦး ဖြစ်သည့်အတွက် ယခုကဲ့သို့ ဆယ်တန်းအထိတက်ရောက်နိုင်မည်ဟု မျှော်လင့်မထားကြောင်းသူ၏ မိခင်ကပြောသည်။

သား၊သမီးများမှာမိဘများနှင့် မတူညီသည့် ဘာသာကိုကိုးကွယ်ကြသော်လည်း တစ်ဦးနှင့်တစ်ဦး သင့်မြတ်စွာ နေထိုင်ကြသည့်အပြင် အပြန်အလှန် ဖေးမကူညီကြပြီး ဘာသာရေးနှင့် ပတ်သက်သည့် တစ်စုံတစ်ရာအငြင်းပွားပွယ် ကိစ္စရပ်များမရှိခဲ့ဖူးကြောင်းသူ၏ မိခင်က ပြောသည်။

“သူဘာသာနဲ့သူသွားတော့ အားလုံးအဆင်ပြေပါတယ်။” ဟု မိခင်ဖြစ်သူမှ သား၊သမီးများနှင့် ဆက်ဆံရေးကို ပြောပြသည်။

မောင်လစ်ဗင်းစတုန်းသည် မတူညီသည့် ဘာသာရေးကို ကိုးကွယ်ကြသည့် မိသားစုကိုပိုင်ဆိုင်ထားသည့်အပြင် မိဘနှစ်ပါး၏ ကွဲပြားသည့် လူမျိုးများမှ မွေးဖွားလာသူတစ်ဦးလည်း ဖြစ်သည်။

မိခင်မှာ ကရင်လူမျိုးဖြစ်ပြီး ဖခင်ဖြစ်သူကတော့ ကယန်းလူမျိုးဖြစ်သည်။ မတူညီမှုများကြားထဲမှ သား၊သမီး ၇ ဦးကို ကျွေးမွေးစောင့်ရှောက်လာသည့်အချိန်များမှာ အမျိုးသားဖြစ်သူနှင့် ပဋိပက္ခများ မရှိခဲ့ဖူးကြောင်း မိခင်ဖြစ်သူကသူမ ဖြတ်သန်းလာခဲ့သည့် ဘဝတစ်လျှောက်လုံးကို ပြုံးရယ်စွာဖြင့် ပြောပြပါသည်။

ယခုသူနေထိုင်နေသည့် မျက်မြင်ကျောင်းတွင် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနှင့်အတူ လာရောက်နေထိုင်နေသည်ဟု ဆိုသည်။ သူတို့၏ ကျောင်းတွင် မောင်လစ်ဗင်းစတုန်းကဲ့သို့ အမြင်အာရုံချို့ယွင်းပြီး ပညာသင်ကြားလိုသောကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှ လာရောက်နေထိုင်သူ ၁၅၀ ကျော်ရှိသည်ဟု သိရသည်။

“ဝမ်းသာပါတယ် ကိုယ်နဲ့ မတူတဲ့လူတွေနဲ့ နေရတော့ အတွေ့အကြုံအသစ်လည်း ရတာပေါ့။ နယ်ပေါင်းစုံကလူတွေနဲ့ နေရတာဆိုတော့ တချို့ကျတော့လည်းတမျိုးဖြစ်တာပေါ့။ ကိုယ့်ကြောင့်လည်း သူတို့ မကြိုက်တဲ့အချက်လည်းတမျိုး ဖြစ်သလိုကိုယ်မကြိုက်တဲ့ အချက်လည်း တခါတလေကျရင် တမျိုးဖြစ်တာပေါ့။ ဒါပေမဲ့ ဒီမှာက ပေါင်းသင်းဆက်ဆံတာကတည့်အောင် ပေါင်းရတာပေါ့။ တည့်အောင် ပေါင်းလိုက်တော့ ဝမ်းသာတာပေါ့။ တစ်ယောက်တည်းပဲကိုယ်ကြိုက်

တာပဲလိုချင်တယ်။ တစ်ယောက်တည်းပဲနေမယ်ဆိုရင်တော့ အထီးကျန်တာပေါ့။” ဟုသူနေထိုင်နေသည့် ယခုအခြေအနေကိုစာအုပ်ပေါ် လက်တင်ပြီး ပြုံးရယ်စွာဖြင့် ပြောပြသည်။

မောင်လစ်ဗင်းစတုန်း၏ ရည်မှန်းချက်ကတော့ ပြေးခုန်ပစ်အားကစားသမား ဖြစ်ချင်သည် ဟုဆိုသည်။ အမြင်အာရုံချို့ယွင်းနေသည့် သူ့အနေဖြင့် လုပ်ဆောင်ရန် ခက်ခဲသော်လည်း ကြိုးစားသွားမည်ဟု ပြောသည်။

မိခင်တစ်ဦးအနေဖြင့် မျက်စိအာရုံချို့ယွင်းသည့် သားအပေါ် ထားရှိသည့် ရည်မှန်းချက်ကတော့ ကြီးမားပေသည်။ မိမိတို့အနေဖြင့် ကယား(ကရင်နီ)ပြည်နယ်တွင် အမြင်အာရုံချို့ယွင်းသည့် တိုင်းရင်းသားလူမျိုးများအတွက် ကျောင်းဖွင့်ပေးချင်ကြောင်းနှင့် မောင်လစ်ဗင်းစတုန်းအား ပြန်လည်ဦးဆောင်ပြီး သင်ကြားပေးစေလိုသည်ဟု သူ၏မိခင်ကသားတစ်ဦးအပေါ် ထားသည့် ရည်မှန်းချက်ကို ပြောပြပါသည်။

ကျွန်မတို့ မြန်မာနိုင်ငံတွင် မတူကွဲပြားသည့် ဘာသာရေးတိုင်းရင်းသားလူမျိုးများအများအပြားရှိသည့်အပြင် မောင်လစ်ဗင်းစတုန်းတို့ မိသားစုကဲ့သို့ မိသားစုဝင်အတွင်းမတူညီသည့် ဘာသာများကို ကိုးကွယ်ကြသူများလည်း ရှိသည်။

ကျွန်မ၏ အသိုင်းအဝိုင်းတွင် မောင်လစ်ဗင်းစတုန်းတို့ မိသားစုကဲ့သို့ မိမိနှစ်သက်ရာဘာသာကို လွတ်လပ်စွာကိုးကွယ်ကြသည့် မိသားစုများမှာ မရှိသလောက်ရှားပါသည်။ သို့သော်လည်းသူတို့ မိသားစုသည် မတူညီသည့် ဘာသာများကို လွတ်လပ်စွာ ကိုးကွယ်ကြသည့် အပြင် မိသားစုတွင်းသဟဇာတ ဖြစ်အောင် နေထိုင်နိုင်ကြသည့်အတွက် စာရေးသူ ကျွန်မအပါအဝင် အများအားထား အတုယူစရာ မိသားစုတစ်ခု ဖြစ်ပေသည်။



၂၀၁၃ ခုနှစ်၊ ဇွန်လတွင် စတင်ဖြန့်ချိသည်။

www.kantarawaddytimes.org
www.facebook.com/kantarawaddytimes

Vol:7, Issues: 9

March 1, 2019

Editor in Chief - ကာယားထဲ

News Editor - မူအက်တော

Reporter- နော်အောင်အောင်၊ နူးကိုရယ်

Web developer - နူးလီရယ်

Layout Designer - နူးစေးရယ်

Field Reporter - နူးတူးတူးလေး၊

မူရှာပီဇိုဗီ၊ ဘဲရယ်

Video Team

Video producer - နူးဒဲဘူး

Video Reporter - မော်ဦးဌာ

Radio Team

Radio Producer - နူးပရက်ရယ်

Presenter - မော်အေးအေး

Office Staff

Coordinator - နူးဒဲဘူး

Finance Manager - မာတီးနာ

Admin @ Accountant - ဂျူလျာနာ

Marketing - မူဘူးမူ

ရုံးလိပ်စာ - အမှတ် ၁၀၃၊ မော့ကလားမေးလမ်း၊ ရှေးဖယ်ရပ်ကွက်၊ ဒီးမော့ဆိုမြို့၊ ကယားပြည်နယ်။
ဖုန်း- ၀၈၃၄၀၃၄၀။

မြန်.ချီရေးလိပ်စာ - ကန္တာရဝတီတိုင်း(၆)၊ အမှတ် ၁၀၃၊ မော့ကလားမေးလမ်း၊ ရှေးဖယ်ရပ်ကွက်၊ ဒီးမော့ဆိုမြို့၊ ကယားပြည်နယ်။

မြန်.ချီသည့်နေရာ - ကယားပြည်နယ်။

ပုံနှိပ်တိုက် မှတ်ပုံတင်အမှတ် (၀၀၄၃၁) လိပ်စာ - No. 146/ 48th Street(apper)/ Botahtaung Township, Yangon
ဖုန်း - ၀၉၃၁၂၇၂၉၅၊ ၀၉၅၉၅၈၀၅၀၀၊ ၀၉၅၈၀၃၆၆၁၈
sunncolor1995@gmail.com

ထုတ်ဝေသူ - ဒေါ်စိုးစိုးထက်
မှတ်ပုံတင်အမှတ် - ၀၀၇၆၅
ဖုန်း - ၀၉၅ ၉၀၂၃ ၈၁၁၉၊ ၀၉၅ ၉၃၈၉ ၃၄၀၉။

ဆက်သွယ်ရန် လိပ်စာ -
ဒေါ်စိုးစိုးထက် - ဦးမြင့်ဆွေ၊ သ/၂၀၊ အောင်သပြေရပ်ကွက်၊ ငွေတောင်ကျေးရွာ၊ ဒီးမော့ဆိုမြို့၊ ကယားပြည်နယ်။
ဖုန်း - ၀၉၅ ၉၀၂၃ ၈၁၁၉၊ ၀၉၅ ၉၃၈၉ ၃၄၀၉။
အီးမေးလ် -
kayahhtet@kantarawaddytimes.org
kayahhtet@gmail.com

မူဘူးမူ - Marketing Manager
ဖုန်း - ၀၉၅၆၂၇၂၉၅။

ကန္တာရဝတီတိုင်း(၆) ဂျာနယ်ထံသို့ သတင်း၊ ဆောင်းပါး၊ ကာတွန်း၊ ပေးစာနှင့် အကြံပြုစာများ ပေးပို့နိုင်ပါသည်။ ပေးပို့လာသည့် စာများကို အလျဉ်းသင့်သလို ပြန်ပေးသွားမည် ဖြစ်ပါသည်။

ပြည်နယ်အစိုးရ ဌာနေတိုင်းရင်းသားတွေကို လေးစားအသိအမှတ်ပြုပေးပါ

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ပြန်လည် ရုပ်သိမ်းဖို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဒေသခံ တိုင်းရင်းသားတွေ အင်အားထောင်ချီပြီး ဆန္ဒပြကြ တဲ့ ဖြစ်ရပ်မှာ အာဏာပိုင်တွေက အင်အားသုံးဖြိုခွဲမှု တွေကြောင့် ဆန္ဒပြသူတချို့ ထဲကသွေးထွက်သံယိုနဲ့ အဖက်ရာရရှိသွားကြပါတယ်။

ပြည်သူပြည်သားတွေက လက်နက်ခဲယမ်း တွေမပါဘဲ အေးအေးဆေးဆေးဆန္ဒပြနေချိန်မှာ အာဏာပိုင်တွေက ရာဘာကျည်တွေ၊ ရေသတ်ပိုက် တွေနဲ့ အကြမ်းဖက်ဖြိုခွင်းလို့ ရုန်းရင်းဆန်ခတ်မှု ဖြစ်သွားတာ မြင်ရတာ အားလုံးရဲ့ရင်ထဲတော့ မ နှစ်မျိုးစရာ ဖြစ်ရပါမယ်။

ဒီနေ့လိုဖြစ်ရပ်ဟာ ပြည်နယ်သူ/သားတွေ အတွက်သာမက သဘောထားပြည့်ဝပြီး လေးစား ထိုက်တဲ့ ဗိုလ်ချုပ်ကိုပါ အရပ်ဆိုးအကျည်းတန်စေပါ တယ်။

အခုဆန္ဒပြပွဲမှာဦးဆောင်နေတဲ့ လူငယ်တွေ ဟာ အနာဂတ်ခေါင်းဆောင်တွေ ဖြစ်လာမည့်သူတွေ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဒီလူငယ် တွေကိုပဲ အားကိုးရမှာ ဖြစ်ပါတယ်။

ဒီလူငယ်တွေက ဗိုလ်ချုပ်ကြေးရုပ်ပြန်ရုပ်သိမ်း

ပေးရေး ၊ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အသိအမှတ်ပြုပေးရေး၊ အမျိုးသားတန်းတူရေး တွေ တောင်းဆိုခဲ့ကြတယ်။

အဲဒီကနေတဆင့် ကြေးရုပ်ထုရဲ့တည်ဆောက် မှု အဆင့်ဆင့် ပွင့်လင်းမြင်သာမှုမရှိခဲ့လို့ ဒီအပေါ်မှာ ပြောဆိုဆောင်ရွက်နေတဲ့ ဝန်ကြီးချုပ်နှင့် စီမံ/ ဘဏ္ဍာဝန်ကြီးတို့ကိုပါ နုတ်ထွက်ပေးရေးတွေ အထိ တောင်းဆိုခဲ့ကြတယ်။

ခေတ်အဆက်ဆက်က ပညာရေးစနစ်က ဌာ နေတိုင်းရင်းသားတွေရဲ့ သမိုင်းကို အမှောင်ချထား ခံခဲ့ရလို့ အခုချိန်မှာ သမိုင်းကိုပြန်လေ့လာခွင့်ရခဲ့တဲ့ လူငယ်စုက ကိုယ့်သမိုင်းကိုယ် ပြန်ဖော်ထုတ်ကြတာ ဂုဏ်ယူစရာပါ။

ကရင်နီလူငယ်တွေ တစ်စုကပဲ ဗိုလ်ချုပ်ကြေး ရုပ်ကို ကန့်ကွက်နေတာမဟုတ်ဘူးဆိုတာ ဖေဖော် ဝါရီ လ ၁၂ ရက်က လူထုအင်အားက သက်သေ တခုဆိုတာ အသိအမှတ်ပြုသင့်ပါတယ်။

ပြည်နယ်အစိုးရက အစပြုခဲ့တဲ့ ဖြစ်စဉ်ကို ဆက်တာဝန်ယူဖြေရှင်းဖို့ ကြေးရုပ်ဖြစ်မြောက်ရေးကော် မတီဆိုတဲ့သူတွေနဲ့ လွှဲချလိုက်တာဟာ ဌာနေ တိုင်းရင်းသားတွေနဲ့ ဗမာတိုင်းရင်းသားတွေကို

ရန်တိုက်ပေးနေတာနဲ့ တူသလို ပြည်သူအချင်းချင်း ကိုလည်း ရန်တိုက်ပေးနေသလိုပါပဲ။

ပြည်နယ်အစိုးရက ဗိုလ်ချုပ်ကြေးရုပ်ကိုတည် မည်ဆိုလျှင် ဌာနေတိုင်းရင်းသားကိုယ်စားလှယ် ၊ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်း ဆောင်တွေ၊ ညှိနှိုင်း အဖြေ ရှာ ပို့တော့လိုပါလိမ့်မယ်။

ပြည်နယ်အစိုးရအဖွဲ့ထဲက ဝန်ကြီးတချို့တ ဝက်လောက်ဟာဆိုလျှင် ဌာနေတိုင်းရင်းသားတွေ ပါ။ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အ မှန်တကယ်လိုလားတယ်ဆိုလျှင် ပြည်နယ်အစိုးရ အဖွဲ့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စရပ်မှာ တာဝန်ယူမှုတာ ဝန်ခံမှုရှိရှိ ညှိနှိုင်းအဖြေရှာလိုက်ပါ။ ဌာနေတိုင်းရင်း သားတွေရဲ့ အခွင့်အရေးကို ရှေ့ကနေမားမားမတ် မတ် ရပ်ပြီးကာကွယ်စောင့်ရှောက်ပေးပါ။ ဌာနေ တိုင်းရင်းသားတွေရဲ့အသံကို လေးစားအသိအမှတ် ပြုပေးပါ။

အယ်ဒီတာအဖွဲ့
ကန္တာရဝတီတိုင်း(၆)

ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်မှုကြောင့် တရားစွဲဆိုခံရတဲ့ လူငယ်များအား အပြီးသတ် အမှုရုပ်သိမ်းပေး

ကန္တာရဝတီတိုင်း(၆)



ကန္တာဟောဝန်ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိမှုကို ကန့်ကွက်ခဲ့တဲ့ လူငယ်များအားလုံး တရားစွဲဆိုခံရမှုကို ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ လှိုင်ကော်မရှီ တရားရုံးချိန်းတွင် တရားသူကြီးမှ အပြီးသတ် အမှုရုပ်သိမ်းပေးခဲ့ကြောင်း သိရပါတယ်။
တရားစွဲဆိုခံရတဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ ကိုဒီးဒီက “ တရားသူကြီးကတော့ တရားလိုတွေကနေ ဒီအမှုကို မဆောင်ရွက်နိုင်တော့ဘူးပေါ့နော်။ ဆိုတော့ အဲလို တင်ပြလာတဲ့အတွက် သူ့အနေနဲ့ ဒီအမှုကို ရုပ်သိမ်းလိုက်ကြောင်း ဆိုပြီးမှ ကြေညာတယ်” လို့ ဒီကနေ့ တရားရုံးအခြေအနေကို ပြောပါတယ်။
တရားစွဲဆိုခံရတဲ့ လူငယ်များ စုစုပေါင်းမှာ ကရင်နီသမိုင်းကြောင်း ဖြန့်ဝေမှုကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)(ဂ)အပြင် ပြင်းစုစီပုဒ်မ (၁၉) (၂၀) ဖြင့်လည်း တရားစွဲဆိုခံခဲ့ရပါတယ်။

Photo - KNGY



ကရင်နီ (ကယား)ဘာသာဖြင့် ထုတ်လွှင့်တဲ့ ကန္တာရဝတီတိုင်း(၆) သတင်းများကို လွတ်လပ်တဲ့အာရှအသံ RFA ရေဒီယို အသံလွှင့်ဌာန၏ အပတ်စဉ် ကရင်နီဘာသာ အစီအစဉ်တွင်လည်း ဖမ်းယူနားဆင်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

ဖမ်းယူနားဆင်ရန် - အင်္ဂါနေ့ မနက် ၇း၄၅ မိနစ်

လှိုင်တိုမီတာ ၁၉ --- ကီလိုဟတ်စ် ၁၅၇၀၀၊
လှိုင်တိုမီတာ ၂၅ --- ကီလိုဟတ်စ် ၁၂၁၁၅၊
လှိုင်တိုမီတာ ၃၂ --- ကီလိုဟတ်စ် ၉၉၄၀



ရေပေးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေးခြင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကယားပြည်နယ်ကျေး လက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ)၊ ဦးကျော်လင်းအောင်၊ ခရိုင်ဦးစီးမှူး၊ ဦးညွန့် ဇော်၊ လွိုင်ကော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့နှင့်အဖွဲ့ဝန်ထမ်း များမှ(၂၀.၂.၂၀၁၉) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာနှင့်ဝမ်ကုန်းကျေးရွာ၌ မူလခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ချောင်းရေတင် (25 HP Motor+Pump, 50 KVA Trans-former, a&puf&kH/ 2" PVC ပိုက်လိုင်း၊ 3" PVC ပိုက်လိုင်းများ၊ 11/0.4 KVA လိုင်း၊ ဝါဆောင်

ကျေးရွာ၌ 20' အမြင့်တင်ရေစင်၊ (၂၄၀၀)ဂါလံဆုံနှင့် 2" PVC ပိုက်လိုင်းလုပ်ငန်းတို့အားလည်း ကောင်း၊ မွမ်းမံရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် ဝမ်ကုန်းကျေးရွာ (၅၀၀၀)ဆုံ အုတ်ရေကန် ကြမ်းခင်းပြုပြင်ခြင်း လုပ်ငန်း၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ နိုးကိုးစံပြကျေးရွာရှိ ရေမြှုပ် မော်တာပန်လုပ်ငန်း၊ (၁၀၀၀)ဂါလံဆုံ အုတ်ရေကန်လုပ်ငန်းတို့အားလည်းကောင်း၊ ယူနီ ဆက်ရန်ပုံငွေဖြင့် အိမ်တိုင်ရေသွယ်စနစ်၊ ရွာတွင်းရေပိုက် 3" PVC (3000') သွယ်တန်း ခြင်းလုပ်ငန်းတို့အားလည်းကောင်း မြေပြင်ကွင်းဆင်းစစ်ဆေး၍ လိုအပ် ချက်များ ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပြည်နယ်အဆင့် မြစ်မီးရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား



စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကယားပြည်နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၂၀၁၈-၂၀၁၉)ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အဆင့် မြစ်မီးရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ၊ အစည်းအဝေးခန်းမ၌ (၁၉-၂-၂၀၁၉)ရက်နေ့ ၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးဘော့စိုက်ကိုမှ အဖွဲ့အမှတ်စဉ် ၁၀၀၀ ကျော်ကြားခဲ့ပါသည်။ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး၊ ဦးကျော်သူ အောင်မှ မြစ်မီးရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက် ၊ အကြံပြုသုံးသပ်ချက်များအား ဆွေးနွေးတင်ပြခဲ့ပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးဘော့စိုက်ကိုမှ ပထမဆုရ စံပြုမြစ်မီးရောင်စီမံကိန်းကျေးရွာဖြစ်သော လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ ဘာခိုကျေးရွာအား ဂုဏ်ပြုဆု ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး၊ ဦးကျော်သူ အောင်မှ ဒုတိယဆုရ စံပြုမြစ်မီးရောင်စီမံကိန်းကျေးရွာဖြစ်သော လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာ ကျေးရွာအားလည်းကောင်း ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး၊ ဦးသန်းထွန်းမှ တတိယဆုရ စံပြုမြစ်မီးရောင်စီမံကိန်းကျေးရွာဖြစ်သော ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ နန်ကစ်ကျေးရွာအား လည်းကောင်း ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဒေါက်တာသန်းအေးမှ နှစ်သိမ့်ဆုရ စံ ပြုမြစ်မီးရောင်စီမံကိန်းကျေးရွာဖြစ်သော ဘောလခဲခရိုင် ၊ ဘောလခဲမြို့နယ်၊ ရေနီပေါက်+စောင်းလော့ ကျေးရွာအားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ် ၊ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ပြည်နယ်အဆင့် မြစ်မီးရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှု များအား ဆုရရှိသည့် မြစ်မီးရောင်ကျေးရွာများ၏ ကော်မတီဝင်(၁)ဦးစီမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စီမံကိန်းအပေါ် တွေ့ကြုံရသည့် အောင်မြင်မှုများကို ရှင်းလင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

ကြော်ငြာ ကိစ္စ ဆက်သွယ်လိုပါက
ဖုန်း - ၀၉၂၆၂၁၇၉၅၅

တိုက်ရိုက် အကြံပြုလိုပါက
ရုံးဖုန်း - ၀၈၃၄၀၃၄၁

တပ်မတော်တပ်စခန်း တိုးချဲ့ခြင်းသည် ယုံကြည်မှုကို လျော့နည်းစေသည်ဟု KNPP ပြော

ဖဲဘူး



မြန်မာ့တပ်မတော်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှစ်ဖက် အပြန်အလှန်ယုံကြည်မှုတည်ဆောက်နေချိန် အတောအတွင်း တပ်မတော်ဖက်က တပ်စခန်းတိုးချဲ့ခြင်းသည် ယုံကြည်မှုကို လျော့နည်းလာစေသည်ဟု KNPP အတွင်းရေးမှူး ၂ ဆရာဒယ်နီယာယ ကပြောပါသည်။ ဆရာဒယ်နီယာယက “ယုံကြည်မှုကခိုင်မာ

လာရမယ့်အစားပိုပိုလျော့ကျလာတယ်ပေါ့။ ဒါကတော့ လူထုကပဲဖြစ်စေကျနော်တို့ အဖွဲ့အစည်းကပဲဖြစ်စေ၊ နှစ်ဖက် ကျနော်တို့ ခံစားမှုကဒီလိုဖြစ်လာပါတယ်။” ဟု ပြောပါသည်။ ဒီဇင်ဘာ ၂၀ ကနေဧပြီလ ၃၀ ရက်နေ့အထိ မြန်မာ့တပ်မတော်ဖက်က မြောက်ပိုင်းတိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများကို ၄ စစ်ဆင်ရေး

ရပ်စဲထားချိန် ကယားပြည်နယ်ဘက်ကိုတော့ တပ်စခန်းများ တိုးချဲ့နေသည်။

၂၀၁၈ခုနှစ် ဒီဇင်ဘာလကစပြီးကယားပြည်နယ်မော်ချီး၊ ဒီးမော့ဆို၊ ဖားဆောင်း၊ ရှားတောမြို့နယ်ထဲတွင် ဒေသခံများနေထိုင်သွားလာသည့် နေရာများတွင် တပ်စခန်းများတိုးချဲ့နေပါသည်။

“လက်ရှိတပ်တိုးချဲ့ထားမှုကတပ်မတော်နဲ့ အပစ်ခတ်ရပ်စဲရေးယူထားတဲ့ KNPP အကြားမှာ သဘောတူလက်မှတ်ရေးထိုးထားတဲ့ စာချုပ်ကိုချိုးဖောက်နေတာဖြစ်ပြီး နှစ်ဖက်ကြား တင်းမာမှုတွေ မရှိသေးပေမဲ့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်နဲ့ ဖြစ်ဖြစ် ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဖြစ်ဖြစ်တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်။” ဟု ဆရာဒယ်နီယာယက ပြောပါသည်။

တပ်မတော်ဘက်မှ တာဝန်ရှိသူများက ယာယီတပ်စခန်းများသာဟု ပြောဆိုထားပါသည်။စခန်းဆောက်ထားသည့်နေရာများတွင် စစ်သားများ ကင်းလှည့်သွားလာလုပ်ရားခြင်း၊ ကျေးရွာအတွင်း ဝင် ရောက်ခြင်းများ ပြုလုပ်နေသည့်အတွက် ဒေသခံများ က စိုးရိမ်မှုတွေရှိနေကြပါသည်။

ကရင်နီလူအခွင့်အရေးအဖွဲ့မှ ကိုဗညားက “အခုကအေးအေးဆေးဆေးမနေပဲနဲ့ လိုက်ပြီးတော့

လျှောက်သွားနေတော့ လူထုတွေပိုကြောက်တာပေါ့နော်။” ဟု ပြောပါသည်။

တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး NCA ထိုးထားသည့်အဖွဲ့များကလည်း တိုက်ပွဲဖြစ်နေသည့် အတွက် ယခုလို စခန်းများချနေမှုအပေါ် လုံခြုံရေးအတွက်ကြောက်ရွံ့နေကြသည်ဟု သိရသည်။

နိုင်ငံရေးအကူအပြောင်ကာလတွင် နှစ်ဖက်တပ်များအပြန်အလှန်ယုံကြည်မှုများရရှိစေရန် အရေးကြီးသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။

“တဖက်နဲ့တဖက်ကရန်စတဲ့သဘောမျိုးပုံစံမျိုးဖြစ်တဲ့ခါကျတော့ ကျနော်တို့ ကြားကနေကြည့်ရတာလည်း ငြိမ်းချမ်းရေးကိုတိုက်ရိုက်ထိခိုက်နိုင်တဲ့အတွက်ပေါ့နော်၊ ဒါကိုလည်း ပြန်ပြီးသုံးသပ်စေချင်တယ်။” ဟု ပြောသည်။

၂၀၁၂ ခုနှစ် မြန်မာအစိုးရနှင့် ကေအဲန်ပီပီအကြား ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်များတွင်လည်း တပ်နေရာချထားရေးကိစ္စ လျော့ချရေး၊ သွားလာလုပ်ရားမှု ကိစ္စများ ကြိုတင်အသိပေး အကြောင်းကြားခြင်းတို့ကို တံခါးပိတ်ဆွေးနွေးချိန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။

ဒုက္ခသည်စခန်းမှ နေရပ်သို့ ပြန်သွားသော ကျောင်းသူ၊ သားအတွက် ပညာဆက်သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေ

ရူးပရဲရယ်

ထိုင်း-မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းတွင် ပညာသင်ကြားပြီး မိမိဆန္ဒအလျောက် နေရပ်သို့ ပြန်သွားသော ကျောင်းသူ/သားအတွက် ကရင်နီပညာရေးဌာနမှ ကြိုးစားဆောင်ရွက်ပေးနေသည်ဟု သိရသည်။

နေရပ်ဒေသသို့ ပြန်သွားလိုသော ကျောင်းသား/သူများအတွက် ကြိုတင်ပြင်ဆင်ရမည့် အကြောင်းအရာကို ပြီးခဲ့သည့် ဇန်နဝါရီလက ကရင်နီဒုက္ခသည်ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ပြည်တွင်းရှိ ပညာရေးဌာန တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

“မိမိအရပ်ဒေသကို ပြန်သွားတဲ့ ကျောင်းသား/သူတိုင်း ကရင်နီပညာရေးဌာနရဲ့ ထောက်ခံချက်ပါသွားဖို့ လိုပါတယ်။ အဲဒီထောက်ခံချက်တွေကို ကယားပြည်နယ် ပညာရေးဌာနကနေမှ သေချာစိစစ်ပြီး ဝင်ခွင့်စာမေးပွဲ ပြေဆိုခွင့်ပြုမှာဖြစ်ပါတယ်။ ဝင်ခွင့်စာမေးပွဲကို အခြေခံပြီး ကျောင်းသား/သူတွေ ပညာဆက်လက်သင်ခွင့်ရရှိဖို့ ဆောင်ရွက်သွားမယ်လို့ သဘောတူကြပါတယ်” ဟု ကရင်နီပညာရေးဌာန ညွှန်ကြားရေးမှူး ဆရာဘူးရယ်က ပြောသည်။



မိမိဆန္ဒအလျောက်ပြန်သွားသော ကျောင်းသား/သူများ၏ အခက်အခဲကို စောင့်ကြည့်ကူညီပေးနိုင်ရန်အတွက် အသင်းအဖွဲ့ တစ်ဖွဲ့ ကိုလာမည့်

၂၀၁၉ သင်္ကြန်အပြီး ဖွဲ့စည်းနိုင်ရန်နှင့် အလုပ်ရုံဆွေးနွေးပွဲတစ်ခု လုပ်နိုင်ရန် သဘောတူထားသည်ဟု သိရသည်။

ကယားပြည်နယ်ရှိ မြို့နယ်အသီးသီးတွင်ရှိသော မြို့နယ်ပညာရေးမှူးအဖွဲ့များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။

မူလတန်းမှ အလယ်တန်းအထိ ရှိနေသော ကျောင်းသား/သူများကို မိမိဆန္ဒအလျောက် ပြည်တွင်းသို့ ကျောင်းပြန်ဆက်တက်နိုင်ရန်အတွက် ဝင်ခွင့်စာမေးပွဲပြေဆိုရမည်ဖြစ်ပြီး ဝင်ခွင့်စာမေးပွဲအောင်မှသာလျှင် ဆက်လက်ပညာသင်ကြားခွင့်ရမည်ဖြစ်သည်။

ဒုက္ခသည်စခန်းမှ အထက်တန်းပညာ သင်ကြားပြီး အောင်လက်မှတ်ကို ပြည်တွင်း မြန်မာပြည်အစိုးရက အသိအမှတ် မပြုသေးသည့်အတွက် ဒုက္ခသည်စခန်းတွင် အထက်တန်းပညာ သင်ကြား ပြီးသူများသည် ပြည်တွင်းတွင် တက္ကသိုလ်ဆက်လက်ပညာသင်ကြားခွင့်မရသေးသည့်အတွက် အခက်အခဲများ ရှိနေသေးသည်။

“စခန်းထဲမှာရှိ ကရင်နီပညာရေးဌာနပေးထားတဲ့ ခုံနဲ့ပတ်နဲ့ ဝင်လို့မရဘူး။ ဒါကြောင့် အထက်တန်းကလေးနဲ့ ကျောင်းပြီးသွားတဲ့ ကလေးတွေအတွက် တက္ကသိုလ်ဆက်တက်ဖို့ဆိုတာ အခက်ခဲရှိပါတယ်။ အဲဒါလည်း လာမည့်အနာဂတ်တစ်လျှောက်လုံးမှာ ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရမယ့် အခက်ခဲဖြစ်တယ်” ဟု ဆရာဘူးရယ်က ဆက်ပြောသည်။

ပြန်သွားသော ကျောင်းသား/သူများ၏ လိုအပ်ချက်ကို နိုင်ငံတကာကလေးစားရေးအဖွဲ့ Save the Children, Myanmar Save the Children, Thai JRS ESifh Myanmar JRS အဖွဲ့အစည်းများက ပံ့ပိုးကူညီနိုင်ရန် မြို့နယ်ပညာရေးမှူးများနှင့် ချိတ်ဆက်ဆောင်ရွက်နေသည်ဟု သိရသည်။

လက်ရှိအခြေအနေအထား ကရင်နီပညာရေးဌာနကို လာပြီး ကျောင်းပြောင်းလဲမှတ်လာယူသွားသော ကျောင်းသား/သူ ဦးရေ အယောက် ၂၀ ရှိသည်ဟု ကရင်နီဒုက္ခသည်ပညာရေးဌာနမှ သိရသည်။





ကရင်နီဒုက္ခသည် ပညာရေး ဆယ်နှစ်တန်းအဆင့်ထိ တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်

နူးဗရဲရယ်

ကရင်နီဒုက္ခသည် ပညာရေးဌာနလက်အောက်ရှိ အခြေခံအထက်တန်းကျောင်းကို လာမည့် ၂၀၁၉-၂၀ ခုနှစ် ပညာသင်နှစ်မှာ ဆယ်နှစ်တန်း အဆင့်ထိ တိုးချဲ့ဖွင့်လှစ်သွားမည်ဟု ကရင်နီပညာရေးဌာနထံမှ သိရပါသည်။

မြန်မာပညာရေးစနစ်သည် ဆယ်နှစ်တန်းအဆင့်ထိ စတင်ကျင့်သုံးပြီး သင်ကြားနေပြီ ဖြစ်သည့်အတွက် ကရင်နီဒုက္ခသည်ပညာရေးသည်လည်း အနာဂတ်မှာ မိမိအရပ်ဒေသကို ပြန်သွားရင် ပညာရေးစနစ်ပေါင်းစပ်ရန်အတွက် လွယ်ကူစေရန် စတင်ပြင်ဆင်နေခြင်းဖြစ်သည်ဟု ကရင်နီပညာရေးဌာန ညွှန်ကြားရေးမှူး ဆရာဘူးရယ်က ပြောသည်။

“သင်ရိုးညွှန်းတမ်းတွေ မတူပေမဲ့လည်း ပေါင်းစပ်နိုင်တဲ့ စနစ်တချို့ တစ်ဝက်တော့ လိုပါတယ်။ ဒါကြောင့် ဒီအနာဂတ်မှာ စနစ်နှစ်ခုကို ပြန်ပြီး ပေါင်းစပ်ဖို့ (သို့မဟုတ်) မိမိရဲ့ အမျိုးသားပညာရေးစနစ်နဲ့ ဆက်လက်ရပ်တည်နိုင်ဖို့က နိုင်ငံတကာမှာရှိတဲ့ ပညာရေးစနစ်တွေနဲ့ အနီးစပ်ဆုံးဖြစ်ဖို့ လိုတယ်။ ဆ” ဟု ဆရာဘူးရယ်က ပြောသည်။

ကရင်နီဒုက္ခသည်အဆင့်မြင့် ပညာရေးကောလိပ်သည် လက်ရှိမှာ သုံးနှစ်ဆိုသည် ကာလကိုသာ

တွက် ဆွေးနွေးညှိနှိုင်း ပြင်ဆင်မှု လုပ်နေပါသည်။

“ကျမတစ်ယောက်အနေနဲ့ဆို ပိုပြီးကောင်းတယ်ပေါ့နော်။ ဘာဖြစ်လဲဆိုလို့ ရှိရင် ကလေးတွေလည်း အရည်အချင်းတွေ ပိုပြည့်ဝမယ်။ ပြီးတော့ အခုလက်ရှိ အထက်တန်းကျောင်းတက်နေတဲ့ ကလေးတွေက အရမ်းအသက်ငယ်သေးတယ်။ ဆယ့်တစ်တန်း ဆယ့်နှစ်တန်းဆိုလည်း တကယ့် နိုင်ငံတကာနဲ့ ပြောမယ်ဆိုရင် စံချိန်မှီတယ်ပေါ့နော်။” ဟု ကရင်နီဒုက္ခသည်ပညာရေးဌာနမှ အထက်တန်းပြ ဆရာမဖြစ်သူ မရှိစိက ပြောသည်။

နိုင်ငံတကာနှင့် စံချိန်မှီသည့် သင်ရိုးညွှန်းတမ်းများဖြစ်စေရန် သုသေတနာများ စတင်ရှာဖွေဆောင်ရွက်နေပြီဖြစ်ပြီး ဆယ်နှစ်တန်းပညာရေးနှင့် ကိုက်ညီသည့် မြန်မာစာဘာသာရပ်ကိုလည်း မြန်မာပြည်အစိုးရပညာရေးဌာနနှင့် ချိတ်ဆက်ရန် လိုအပ်လျက်ရှိနေသေးသည်ဟု သိရသည်။

“ဒီလိုဆယ်နှစ်တန်း အစီစဉ်ဖြစ်အောင် ဆက်လုပ်ဖို့ဆိုတာ လိုအပ်ချက်တွေ အများကြီးရှိနေပါသေးတယ်။ အဲဒါတွေက ကျောင်းဆရာ/မရဲ့ ထောက်ပံ့ကြေး လိုအပ်ချက်၊ သင်အထောက်အကူပစ္စည်းလိုအပ်ချက်၊ ကျောင်းဆောင်တိုးချဲ့ ဆောက်လုပ်ဖို့ လိုအပ်ချက်စတာတွေ လိုအပ်နေတယ်” ဟု



ကရင်နီပညာရေးဌာန ညွှန်ကြားရေးမှူး ဆရာဘူးရယ်

သင်ကြားနေသေးသည့်အတွက် နိုင်ငံတကာအဆင့်နှင့် ညီရန် ၄ နှစ်အထိ ထပ်မံတိုးချဲ့ဖွင့်လှစ်ရန်လည်း အစီစဉ်ရှိသည်ဟု သိရသည်။

ဤအစီစဉ်အားလုံးကို လာမည့် ၂၀၁၉-၂၀ ပညာသင်နှစ်တွင် အကောင်အထည်ဖော်နိုင်ရန်အ

ဆရာ ဘူးရယ်က ဆက်ပြောသည်။ လက်ရှိ ၂၀၁၈-၁၉ ပညာသင်နှစ်မှာ ကရင်နီ ဒုက္ခသည်ပညာရေးဌာနလက်အောက်ရှိ စုစုပေါင်း ဆရာ/မ ဦးရေက ၁၅၃ ဦးရှိပြီး ကျောင်းသား/သူ ဦးရေမှာ ၂၃၈၄ ဦးရှိသည်ဟု သိရသည်။

နေရာကျဉ်းကြပ်မှုကြောင့် ဒုက္ခသည် ကလေးငယ်များ ရောဂါကူးစက်မှုပိုများနေ

နူးဗရဲရယ်

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှ လက်ရှိ အဖြစ်များဆုံး ရောဂါဟာ ဝမ်းပျက်ဝမ်းလျှော့ရောဂါ ဖြစ်ပြီး ကူးစက်ခံနေရတာက အများအားဖြင့် ၅ နှစ်အောက်ကလေး ဝမ်းပျက်ဝမ်းလျှော့ရောဂါ ဖြစ်ပြီး ကူးစက်ခံနေရတာက အများအားဖြင့် ၅ နှစ်အောက်ကလေး ပိုများနေသည်ဟု စခန်းရှိ ကရင်နီကျန်းမာရေးဌာနထံမှ သိရပါသည်။

“ဘာဖြစ်လို့ အဲဒီရောဂါတွေ ပိုဖြစ်ပွားများသလဲဆိုတော့ အခုကျနော်တို့ နေထိုင်တဲ့နေရာက တအားကျဉ်းတယ်။ တစ်ဦးနဲ့ တစ်ဦး ကူးစက်မှုက တအားလွယ်ကူတယ်” ဟု ကရင်နီကျန်းမာရေးဌာန ဒု-ညွှန်ကြားရေးမှူး ဆရာ ဟယ့်နာရီက ပြောသည်။

တစ်ကိုယ်ရေသန့်ရှင်းရေးများအထူးလိုအပ်နေကြကြောင်း၊ ကလေးငယ်များအမြဲဝတ်နေသည့် အဝတ်အစားများကိုလည်း သန့်ရှင်းစွာ လျှော်ဖွတ်ပေးရန် လိုအပ်ကြောင်း၊ မိဘများက ဂရုတစိုက် စောင့်ရှောက်မှု လိုအပ်ကြောင်း ပြောသွားပါသည်။

ကြိုတင်ကာကွယ်သည့်အနေဖြင့် စခန်းတွင်းကျန်းမာရေးဌာနမှ အသိပညာပေးခြင်း၊ အပတ်စဉ် အွန်လိုင်းမှ ထုတ်လွှင့်မှုများပြုလုပ်ပေးခြင်းနှင့် ဆေးခန်းသို့ ကုသသည့်လူနာများကိုလည်း ဟောပြောခြင်းတို့



ပြုလုပ်လျက်ရှိနေသည်။

“ ကျမတို့ မသန့်ရှင်းတဲ့ အစားအစာတွေ၊ သေချာအဖုံးမပိတ်ပဲ ကြာသွားတဲ့ အစားအစာတွေ သွားစားမိရင်လည်း ဝမ်းလျှော့တတ်တယ်” ဟု ဝန်ထမ်းတစ်ဦးဖြစ်သူ ဆရာမ မယ်မိုက ပြောသည်။

ကူးစက်ခံနေရ လူနာတစ်ဦးဟာ ဆေးခန်းသို့ လာရောက်ကုသ ပြုဆိုရင် ချက်ချင်း လျှင်မြန်စွာ ပျောက်သွားရမည်ဟု ထင်နေကြသည်။

“ဆေးဝါဆိုတာ လိုအပ်မှ ကျနော်တို့က ပေးတယ်ပေါ့နော်။ မလိုအပ်ရင်တော့ ကျနော်တို့ မပေးဘူး။ ဘာဖြစ်လဲဆိုတော့ ဆေးတွေ များများသောက်ရင် ကလေးကိုလည်း ထိခိုက်တယ်။ လူကြီးပဲဖြစ်ဖြစ် ဆေးများများသောက်ရင် မကောင်းဘူး။” ဟု ဆရာ ဟယ့်နာရီက ပြောသည်။



ဝမ်းပျက်ဝမ်းလျှော့ရောဂါ ကူးစက်ခံနေရသည့်လူနာထက်ဝက်ကျော် ၅ နှစ်အောက်ကလေးငယ်နှင့် အသက် ၆၀ ကျော်လူကြီးဖြစ်သည်ဟု သိရသည်။

လက်ရှိ စခန်းအတွင်းရှိ နေထိုင်သည့် လူဦးရေမှာ စုစုပေါင်း ၉၀၀၀ ကျော်ရှိသည်။

သတင်းများ၊ ဆောင်းပါးများ၊ ကဗျာများ၊ ကာတွန်းများ၊ ဗေဒင်များ ပေးပို့ လိုပါက --- ဆက်သွယ်ရန်၊ ဖုန်း - ၀၈၃၄၀၃၄၁

ဖရူဆိုမြို့နယ်ရှိ ကျေးရွာအချို့တွင် ပုံစံ(၇)နှင့်ပတ်သက်ပြီး ချေးငွေရရှိနိုင်သည်ကို မသိရှိကြခြင်းအကြောင်းနှင့် ၎င်းတို့၏ အခက်အခဲတွေကို မေးမြန်းတင်ပြလိုက်ပါတယ်။



ပရောဂျက် - ကားလျား၊ ဖရူဆိုမြို့နယ်

ပုံစံ(၇)က ရှင်းရှင်းလင်းလင်းတော့ မသိသေးဘူး။ ကြားဖူးနားဝပေါ့။ ကျွန်တော်တို့ တောင်သူတွေအတွက်လည်း မကိုက်ညီဘူး။ တစ် သက်လုံး လုပ်စားလာတာ နောက်မှပုံစံအမျိုးမျိုးထွက်တော့ ပိုဆိုးကုန် တာပေါ့။ အဆင်မပြေဘူး။ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် စားဝတ်နေရေးလည်း ဆင်မပြေဘူး။



ဦးတီရယ် - ထီးလားညောင်၊ ဖရူဆိုမြို့နယ်

ပုံစံ(၇) ခါကျတော့ သူများလာလုပ်ပေးတာ ရှိတယ်။ ၂၀၁၆ မှာ လာလုပ်ပေးတယ်။ တစ်ချို့မသိခါကျတော့ ကျွန်တော်တို့ပိုင်ပြီ ပြောတဲ့လူလည်းရှိတာပေါ့။ ပုံစံ(၇)က ကိုယ်ပိုင်မဟုတ်ဘူးဆိုတာ ခုနက ဆရာပြောသွားသလိုမျိုး တောင်ယာကို မလုပ်ဘဲနဲ့ ကြာသွားရင် သူ များဝင်လုပ်လို့ ရတယ်ဆိုတာပေါ့။

လမ်းပမ်းဆက်သွယ်ရေး
လမ်းပမ်းဆက်သွယ်ရေးခါကျတော့ အသွားအပြန်နည်းနည်း။ နွေရာသီ ရေခမ်းလို့ရင် ထော်လာဂျီနဲ့ သွားရင် အခက်အခဲ ဖြစ်နေတယ်။ တစ်စီးနဲ့တစ်စီးတိုးရင် ရောင်ပို့နေရာ မရှိဘူး။ ဘေးမှာ ဆိုနေရာ မရှိတော့ဘူး။ ချောက်ဘဲရှိတော့တယ်။ အဖွဲ့အစည်းလာရင်းနဲ့ တင်ထားတာရှိတယ်။ ရမလား၊ မရဘူးလားဆိုတာ မသိသေးဘူး။

ပညာရေး
ပညာရေးဘက်ကလည်း အားပေးမှုလည်းနည်းတယ်။ ပြီးတော့ အရည်အချင်းလည်းမရှိတဲ့အခါကျတော့။ ဆရာ၊ ဆရာမတွေလည်း နေရာအခက်အခဲရှိတယ်။ စာသင်ကျောင်းမှာဘဲအိပ်ရတယ်။ နေရာ ကျတော့ လုပ်ထားတယ်။ ငွေရေးကြေးရေး အဆင်မပြေသေးလို့ တစ် ပိုင်းတစ်စဘဲ ပြီးသေးတယ်။ ဆရာမ အင်အားတော့ လောက်တယ် ပညာရေးပိုင်းတော့ အားနည်းသေးတာပေါ့။ မိဘလည်း အားပေးမှု သိပ်မရှိတော့ ဘိုးဘွားခေတ်ကတည်းက စာမတတ်တော့ အားပေးမှု နည်းတယ်။ ၂၀၁၈-၁၉က မူလွန်ဖြစ်နေပြီ။ ဆရာမတွေမှာ တော့ (၇) ယောက်ရှိတယ်။ မူလွန်ဖြစ်တဲ့ခါကျတော့ မူလတန်းဆရာမတွေဘဲ ရှိသေးတယ်။ အလယ်တန်းဆရာမ မပါသေးဘူး။ ဟင်းကျတော့ သူတို့ ကလေးတွေ လာပို့ပေးတဲ့ တစ်ချို့ရှိတာပေါ့။ အဲ့ဒါဘဲကူညီနိုင်တယ်။

စိုက်ပျိုးရေး
အရောင်းအဝယ်ခါကျတော့ ကုမ္ပဏီနဲ့ဆက်သွယ်ပေးမယ့် လူမရှိလို့၊ မြေပဲက လုပ်တယ်။ ရောင်းဖို့ ဆီကြိတ်စားဖို့ပေါ့။ နတ်ခါစဆို ဈေးတက်နေတယ် နတ်လို့လည်းမပြီးသေးဘူး။ ရောင်းဖို့ကလည်း မမီ သေးဘူး။ နတ်ပြီးတဲ့ချိန်ဆို ဈေးကကျသွားတယ် အဲမှာရှုံးသွားတယ်။ အရင်းအနှီးလည်း မရှိတော့ လူမငှားနိုင်ဘူး။

အပြင်ဝင်ငွေ
ဝဠက လုပ်လို့ အဆင်ပြေတယ်။ အမျိုးက တစ်ခါဘဲယူရတယ် ပြီးရင် တစ်သက်လုံး စိုက်လို့ရတယ်။ အချိန်မရွေး ဈေးရှိတယ်။ အခြောက်ဆို တစ်ပိဿာ ရှစ်ထောင် အစိမ်းကျတော့ တစ်ထောင်၊ ခုက စပြီးလုပ်နေကြပြီ။ လုပ်ဖို့ တိုက်တွန်းနေပြီ။ တစ်နှစ်လုံးသန့်ရှင်းရေး လုပ်စရာမလိုဘူးပေါ့။ လုပ်အားသက်သာတယ်။ အိမ်ခြေ ကိုးဆယ်မှာ ဆယ်အိမ်တော့ လုပ်နေပြီ။



ဦးစားဖိုးသဲ - ကားလျား၊ ဖရူဆိုမြို့နယ်

ပုံစံ(၇) အရင်က စီမံချက်နဲ့ လုပ်ထားတာ အားလုံးရှိတယ် ပေါ့နော် ဒါပေမဲ့ ရွာဘုံမြေနဲ့ဘဲ သတ်မှတ်ကြတယ်။ ဒီဘုံမြေကို သူတစ် ခါ ငါတစ်လှည့် လုပ်ကြတယ်။ ချေးငွေထုတ်လို့ရတယ် သိထားတယ်။ သွားမေးကြည့်တယ်။ တောမှာ နေတယ်ဆို မရလောက်ဘူး ပြောသံ ကြားတော့ သူများစိတ်မဝင်စား ကြတော့ဘူး။ မချေးဖူးဘူး။

အခက်အခဲကျတော့ ဒီပုံစံ(၇)မရှိသေးတဲ့ချိန်ဆို ပြဿနာမရှိဘူး။ တစ်ယောက်နဲ့တစ်ယောက် နှင့်ဟာဟိုသစ်ငုတ်အထိ ငါဟာ မြောင်းအထိဆိုပြီး သတ်မှတ်ကြတယ်။ နောက်ပိုင်း ပုံစံ(၇)ကျ တော့ ခက်ခဲသွားတာပေါ့။ တစ်ချို့က ဝယ်ပြီး မလုပ်တော့ ရွာကဝင် လုပ်တာလည်းရှိတယ်။ ဆင်မပြေဘူးပေါ့။ နည်းဥပဒေ မသိကြတော့ ရှုပ်သွားတယ်။ ရွာသားတွေ နားလည်ရင် ရှင်းပြရတာ လွယ်တာပေါ့။ ခုက သိတာနည်းသေးတယ်။

အခက်အခဲ
လမ်းပမ်းဆက်သွယ်ရေးကျတော့ အဓိက လမ်းပေါ့။ မီးတော့ အဆင်ပြေသလောက်ရှိပြီ ပြောရမှာပေါ့။ ရေကျတော့ မိုးတွင်းဆို လုံလောက်တယ်။ နွေရာသီဆို မလောက်ဘူး။ လမ်းမကောင်းတော့ အစည်းအဝေးတွေ ခေါ်ရင် မလာချင်ကြဘူးလေ။ မာခရော်ရှေးနဲ့ ဖောက်ထားတဲ့လမ်းကို ဦးစားပေးလုပ်ခိုင်းချင်တာပေါ့။ ဟိုမှာပေါက် ရင်တော့ သွားရတာ ပိုပြီးချောမောမယ်ပေါ့။ ခုလမ်းကအရင်ကဆို ကျောက်ချောလမ်း ခုက ကျောက်လမ်းဖြစ်သွားပြီ။



အိမ်ရှင် - ဒေါတာကလဲ၊ ဖရူဆိုမြို့နယ်

ပုံစံ(၇)က လာလုပ်ပေးတယ်။ ကျွန်တော်တော့ မသိသေးဘူး။ မြေလွတ်၊ မြေလပ်ဘဲ လုပ်နေတယ်ခု၊ အိမ်ခြေ ၁၄၂ မှာပုံစံ (၇) က ၁၀အိမ်လောက်ဘဲ ရှိသေးတယ်။ ကျန်တဲ့လူကျတော့ မလုပ် သေးဘူး။ ဝဠက စိုက်တဲ့သူတော့ ရှိတယ်။ ကျွန်တော်လည်း နည်း နည်းလုပ်နေတယ်။ တစ်ချို့လည်း စိတ်မဝင်စားဘူး။ တရုတ်တွေ လာပြောပြတာဘဲ၊ မိုးရာသီဘဲ ပေါက်တယ်။ ခုက နွေဆို အပင်တွေ ခြောက်ကုန်ပြီ ရှာမတွေ့တော့ဘူး။

အခက်အခဲ
အခက်အခဲတော့ များကြီးရှိတယ်။ ရေနဲ့ လမ်းပမ်းဆက်သွယ် ရေးအဆင်မပြေသေးဘူး။ ကျန်းမာရေးအတွက် ဆေးခန်းလည်း မပြည့်စုံသေးဘူး။ ရေဆို အဝေးကြီးသွားခပ်ရတယ်။ ဆိုင်ကယ်ရှိတဲ့သူဆို ပိုဆင်ပြေတယ်။ မရှိတဲ့လူကျတော့ ခြေကျင်နဲ့ သွားရတာပေါ့။ တစ်ချို့ ကျတော့ တောင်ယာသွားပြီး ပြန်လာဆို ညနေရောက်သွားတော့ သွားခပ်ဆိုလည်း အန္တရာယ်ရှိတာပေါ့။ ယောက်ျားလေးက မဖြစ်ဘူး။ မိန်းကလေးက စိုးရိမ်ရတယ်။

ပညာရေး
ကျောင်းက မူ/လွန်ထိရောက်နေပြီ ကျွန်တော်ကျတော့ အလယ် တန်းလိုချင်တယ်။ ဆရာမ ကမလုံလောက်ဘူး။ နေဖို့ နေရာကတော့ လုပ်ပေးတယ် ယောက်ျားလေးတို့ကတော့ အခန်းမရှိသေးဘူး။



ဦးကျော်ဟဲ - ဒေါနီလီ၊ ဖရူဆိုမြို့နယ်

ပုံစံ(၇)တော့ရထားတယ်။ ဒါပေမဲ့သူ့အကြောင်းအရာတွေတော့ စုံစုံလင်လင်တော့ မသိဘူး။ ဒီတိုင်းဘဲ ထားထားတယ်။ ပုံစံ(၇) ရထားတဲ့လူက ချေးငွေထုတ်လို့ရတယ်ဆိုတာ မသိဘူး။ လမ်းတော့ ကောင်းလာပြီ ရေကတော့ အဆင်မပြေသေးဘူး။ ဝေးတော့ သွားခပ်ရတာ မလွယ်ဘူး။ ခြေကျင်နဲ့ သွားရတယ်။ မီးတော့ ရောက်နေပြီ တစ်ချို့ကတော့ မရသေးဘူး တင်ထားတယ်ပေါ့။



မယဲမြာ - ဒေါတာကလဲ ဒေါနီ၊ ဖရူဆိုမြို့နယ်

ပုံစံ(၇)ကနေ ချေးငွေချေးလို့ရတယ်ဆိုတာ မသိဘူး။ ပုံ စံ (၇)ကလုပ်ထားတာ တစ်ချို့တော့ရှိတယ်။ အကုန်လုံးတော့ မသိဘူးပေါ့။ ဆရာက လာပြောပြတော့မှ သိရတယ်။ ဒါပေမယ့် အကုန်မသိရသေးဘူးပေါ့နော်။
အခက်အခဲ
လမ်းတော့ ကောင်းလာပြီ ရေကတော့ အဆင်မပြေသေးဘူး။ ဝေးတော့ သွားခပ်ရတာ မလွယ်ဘူး။ ခြေကျင်နဲ့ သွားရတယ်။ မီးတော့ ရောက်နေပြီ တစ်ချို့ကတော့ မရသေးဘူး တင်ထားတယ်ပေါ့။

ကန္တာရဝတီတိုင်း(၆)
 တစ်လတစ်ကြိမ် ထုတ်ဝေဖြန့်ချိသည့်
 ဂျာနယ် ကို စောင့်မျှော်အားပေး
 ဖတ်ရှုကြသောပရိသတ်များမှ ကျနော်တို့
 ကန္တာရဝတီတိုင်း(၆)ထံ
 အကြံပြုချက်ပေးပို့လိုပါက
ဗုန်း
 - ၀၈၃၄၀၃၄၁၊ ၀၉၇၈၉၇၉၂၆၈၉ ။
အီးမေး(လ်)
 kantarawaddytimes@gmail.com
 သို့ ပေးပို့နိုင်ပါသည်။



နိုင်ငံခြားမှာ ငွေစုခဲ့သူ

တရင်နီသူ

" သုံးနှစ်တိတိ အလုပ်ထဲမှာလည်းပိုတယ်။ အိမ်ပြန်ရောက်လည်း ငိုတယ်။ အလုပ်မှာလည်းပိုတယ်။ ဒါပေမယ့်စက်ရုံထဲမှာတော့ ဘယ်သူမှ မကြားဘူး စက်ရုံအသံနဲ့ ကိုယ့်ခိုတဲ့အသံကို ကိုယ်ပဲပြန်ကြားတယ်။"

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကတည်းက စကော့ပူနိုင်ငံရဲ့ သဘောကျင်တစ်ခုမှာ အလုပ်လုပ်ပြီး ပင်ပန်းလို့ ငိုခဲ့ရတဲ့အကြောင်းကို လက်ရှိမှာ လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေတဲ့ ကိုညွှတ်စတင်းက သူ့ရဲ့အကြောင်းကို ပြန်ပြောပြနေတာပါ။

အသက် ၁၉နှစ်ဆိုတာ မိဘရဲ့ရှင်ခွင်အောက်မှာဘဲ ရှိနေရမယ့် အချိန်မှာ ကိုညွှတ်စတင်းတစ်ယောက်က နိုင်ငံခြားမှာရှိတဲ့ လုပ်ငန်းကြီးတစ်ခုထဲမှာ အလုပ်လုပ်နေရပါပြီ။ သူဟာအသက်ငယ်သေးတော့ အလုပ်ထဲမှာ သုံးနှစ်တိတိခိုးငိုခဲ့ရတယ်လို့ဆိုပါတယ်။ မနက် ၆ နာရီကနေ ည၁၁နာရီထိ အလုပ်တာဖြစ်တဲ့အတွက် နားချိန်မရှိ၊ ညဉ့်နက်ထိပင်ပန်းကြီးစွာ အလုပ်လုပ်ခဲ့ရတာပါ။

" အလုပ်ကအရမ်းပင်ပန်းတော့ လက်တွေ့ဆိုလည်းကွေးနေရင်းနဲ့ မြောင့်လို့မရတော့ဘူး။ မြောင့်နေရင်းနဲ့လည်း ကွေးလို့မရတော့ဘူး အဲ့လောက်ထိအလုပ်က ကြမ်းခဲ့တယ်။ အဲ့ကြောင့်ငိုခဲ့တယ်။" လို့ ကိုညွှတ်စတင်းက တုန်ရိုက်အက်နေတဲ့ လေသံနဲ့ ပြောပြလာပါတယ်။ အရင်က စက်ရုံမှာ အလုပ်ကို ပင်ပန်းစွာလုပ်ခဲ့ရတာတွေကို ပြန်အမှတ်ရမိပြီး စိတ်နာနေခဲ့ပါတယ်။

အလုပ်အတွင်း နေမကောင်းလို့အလုပ်နားချင်ရင်လည်း လစာထွက်ရင် ကိုယ့်သူငယ်ချင်းတွေရဲ့ လစာထက်နည်းရင် စိတ်မကောင်းဘူး။ အိမ်ကိုလည်း ပြန်ပို့တဲ့အချိန် သူများတွေထက်နည်းရင် မခံချင်တဲ့စိတ်တွေကြောင့် ကြိုးစားရင်း အားတင်းခဲ့ရပါတယ်။ ဒီလိုပင်ပန်းကြီးစွာ နဖူးကချွေးတွေခြေမထိအောင် ကြိုးစားခဲ့ရတာတွေအတွက် လကုန်ရက်၊ လစာထွက်တဲ့ရက်တွေဆို အပျော်ကြီးပျော်နေခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ လစာထွက်တိုင်းအိမ်ကို ပို့ပို့ဖြစ်ပါတယ်။ အိမ်ကိုပို့လိုက်တဲ့ငွေတွေဟာ တစ်နေ့ငါ့အတွက် အကြီးဝင်မှာပဲလို့ ကြိုးဝါးနေလေရဲ့။

ဒီလို လတိုင်းလတိုင်းစုပြီး အိမ်ကိုပြန်ပို့နိုင်ဖို့ အစားအသောက်ပိုင်းကအစ အခြားသူတွေလို သုံးသလို၊ စားသလိုတော့ သူမလုပ်နိုင်ခဲ့ပါဘူး။ အဓိကအစားအသောက်ပိုင်းကို ပိုပြီးရွှေတာရတယ်လို့ ဆိုပါတယ်။

"အဓိကတော့ အစားအသောက်ပိုင်းပေါ့။ အစားအသောက်အရမ်း ရွှေတာတယ်။ ကုန်ကုန်ပြောရရင် ကြက်ဥပေါ့။ မနက်ကြက်ဥ၊ နေ့လည်ကြက်ဥ၊ ညနေကြက်ဥ အဲ့ဒါအသက်သာဆုံးပဲလေ။"

အစားအသောက်အပိုင်းမှာ ဈေးအသက်သာဆုံးဖြစ်တဲ့ ကြက်ဥဟင်းကိုပဲ မနက်၊ နေ့၊ ည စားပြီး အရည်တော့ အချိုရည်တို့ ဘာတို့တောင်မသောက်ပဲ စက်ရုံမှာအလကားရတဲ့ ရေကိုပဲ သောက်နေတယ်လို့ ကိုညွှတ်စတင်းက ဆိုပါတယ်။

နိုင်ငံခြားမှာ နေတာကြာလာတာနဲ့အမျှ သူ့ရဲ့အလုပ်အ တွေ့အကြုံတွေ့ သူ့ရဲ့လစာတွေ မြင့်လာပါတယ်။ လစာတွေ မြင့်လာတာနဲ့အမျှ ကိုညွှတ်စတင်းကလည်း စကော့ပူနိုင်ငံမှာ လူရည်လည်လာပါတယ်။ ဘယ်နေရာမှာ အပျော်အပါး တွေရှိလဲ၊ ဘယ်နေရာ၊ ဘယ်ဆိုင်က စားသောက်လို့ကောင်းမလဲ ဒီတစ်ခါအပြင်ထွက်ရင် ဘယ်သူတွေနဲ့တွေ့မလဲ၊ ဘယ်နားသွားပျော်ရင်ကောင်းမလဲ စတာတွေကို လုပ်တတ်လာပါတယ်။ ကျားကြီးခြေရာကြီးဆိုသလိုပဲ လစာတွေရသလောက် ကုန်ပေါက်ကလည်း ပိုများလာပါတယ်။ ပထမခြောက်

နှစ်လောက်ပဲ ငွေစု အိမ်ကိုပို့ဖြစ်ပြီးတော့ နောက်ပိုင်းလေးနှစ်ကိုတော့ အပျော်အပါးတွေနောက်ကိုပဲ လိုက်ဖြစ်ပြီး ပိုက်ဆံတွေကို မစုဖြစ်တော့ပါဘူး။

လကုန်ရက်တွေမှာ အပေါင်းအဖော်တွေနဲ့ တွေ့ဖြစ်ပြီဆိုရင် ဆိုင်ကောင်းကောင်းလေးတွေကို ရွေးပြီးစားသောက်ကြပါတယ်။ ဒီလိုဆိုင်ကောင်းကောင်းတွေမှာ အပေါင်းအဖော်တွေနဲ့ တစ်ခါလောက်ထိုင်လိုက်ပြီဆိုရင် သူ့ရဲ့လုပ်အားခ တစ်လစာကုန်ပါတယ်။ လုပ်ခတစ်လစာက စားသောက်ဆိုင်တစ်ခါ ထိုင်တာနဲ့ အပြောင် သုံးတတ်လာပါတယ်။ ဒါကြောင့် တစ်လနှစ်လဆက်တိုက် ဒီလို သုံးလိုက်မိပြီဆိုရင်တော့ အိမ်ကိုပြန်ပို့ဖို့ တော်တော်ကို မလွယ်တော့ပါဘူး။ ဒါကြောင့် နောက်ပိုင်းလေးနှစ်ထဲမှာ သူ့အိမ်ကို ငွေမပို့နိုင်ခဲ့တော့ပါဘူး။

ဒီလောက်ပင်ပန်းပန်းနဖူးကနေ ခြေမထိ ချွေးတွေ ကျအောင် ရှာထားခဲ့တဲ့ငွေတွေက တစ်ထိုင်တည်းနဲ့ ကုန်အောင်သုံးလိုက်မိတဲ့အတွက် သုံးပြီးသွားမှ စိတ်မကောင်းဖြစ်မိသွားပြီး ထပ်မသုံးမိတော့အောင် အိမ်ကိုပြန်ပို့နိုင်အောင် နောက်တဖန် ပြန်ဆင်ခြင်ရပါတော့တယ်။

"ဝါအရင်တစ်လက ငွေမစုမိဘူးပဲ။ ဒီတစ်လဘီယာမသောက်တော့မှပဲ အပြင်လည်းမထွက်တော့ဘူး။ အပြင်ထွက်တာ ပိုက်ဆံကုန်တယ် ဆိုပြီးတော့ ပိုက်ဆံစုမယ့်လကို အပြင်လည်းမထွက်တော့ဘူး။ ဘီယာလည်းမသောက်တော့ဘူး အစားအသောက်တွေကို အစစအရာရာရွှေတာပြီးတော့ ပြန်စုရတယ်။" လို့ ကိုညွှတ်စတင်းက အသိပြန်ဝင်လာပုံကို ပြောပြနေပါတယ်။

ဒီလိုနဲ့ အကြောင်းအမျိုးမျိုးကြောင့် ငွေတွေမစုဖြစ်ပေမယ့်လည်း အသိစိတ်တွေပြန်ဝင်လာတော့ လစဉ်ငွေတွေကို ပြန်စုဖို့ ပြန်ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ အိမ်ကိုပြန်ပို့လိုက်တဲ့ ငွေတွေကလည်း သူ့ရဲ့အနာဂတ်ကောင်းဖို့အတွက် ဖြစ်လာခဲ့ပါတယ်။ အဝေးရောက်နေတဲ့

သားသမီးတွေ ဘယ်လောက်ပဲငွေထုပ်ကြီး ပို့နေပါစေ၊ အိမ်မှာ ငွေထုပ်ကို စုဆောင်းထားပေးမယ့် မိသားစုမရှိရင်တော့ အလကားပဲ ဖြစ်မှာပါ။

ကိုညွှတ်စတင်းတစ်ယောက် အိမ်ကိုပို့ပို့လိုက်တဲ့ ငွေတွေကို အသုံးတည့်မယ့်နေရာတွေမှာ တစ်ချို့သုံး၊ အိမ်အတွက်တစ်ချို့သုံးပြီး သူ့အတွက်ဆိုတာ သပ်သပ်ဖယ်ပြီး သူပြန်လာရင် ပြန်ရင်းနှီးလို့ရအောင်ဆိုပြီး မိဘတွေက ခြံတွေ၊ လယ်တွေကို ဝယ်ထားပေးပါတယ်။

ဒီလိုနဲ့ ကိုညွှတ်စတင်းတစ်ယောက် အိမ်မြေကိုပြန်ရောက်တဲ့အချိန်မှာ မိသားစုကဝယ်ပေးထားတဲ့ ခြံကွက်လေးနဲ့ အရင်းအနှီးပြန်လုပ်တာ အခုဆိုရင် လူတစ်ရာလောက် တစ်ပြိုင်တည်း ထိုင်ပြီးစားသောက်လို့ ရတဲ့စားသောက်ဆိုင်ကြီးတစ်ဆိုင်နဲ့ အခုခေတ်လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ ဖူဆယ်ဘောလုံးကွင်းကြီး တစ်ကွင်းကိုလည်း ပိုင်ဆိုင်နေပါပြီ။

"ကျွန်တော်ပို့လာတဲ့ ငွေတွေကို မိဘတွေက ခြံတစ်ကွက်ဝယ်ထားပေးတယ်။ ဒီခြံတစ်ကွက်နဲ့ပဲ ကျွန်တော့်စီးပွားရေးတွေ အခုထက်ထိ မကည နေတာပါ။ ဒီခြံက ကျွန်တော့် ကျေးဇူးရှင်ပါပဲ။"

ဒီလိုနေရာမှာ ကိုညွှတ်စတင်းရဲ့မိဘတွေသာ ကိုယ့်သားပို့လာတဲ့ ပိုက်ဆံဟာ ကိုယ့်ပိုက်ဆံပဲလို့ဆိုပြီးသာ သုံးလိုက်မယ်ဆိုရင် ဒီအချိန်မှာ ကိုညွှတ်စတင်းတစ်ယောက် ဒီလိုအောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာမှာ မဟုတ်ပါဘူး။

" တကယ့်တကယ်နိုင်ငံခြားသွားပြီး အလုပ်လုပ်တယ်ဆိုတာ ဒီကနဲ့ မတူပါဘူး။ အချိန်နဲ့ အလုပ်လုပ်တယ်။ ပင်ပန်းတယ်သိတယ် အဲ့ဒါကို ကျွန်တော်တို့ တန်ဖိုးထားပြီးတော့ ကလေးတွေပို့တိုင်း မသုံးစေချင်ဘူး ကလေးတွေအတွက် ဦးစားပေးပြီးတော့ စုဆောင်းထားဖို့ လိုလိမ့်မယ်လို့ ကျွန်တော် ပြောချင်ပါတယ်။" လို့ ကိုညွှတ်စတင်းရဲ့ အဖေဖြစ်သူက ပြောပြပါတယ်။

ဒီနေရာမှာ နိုင်ငံခြားကိုသွားတိုင်း ကိုညွှတ်စတင်းလို စားသောက်ဆိုင်ကြီးတွေ၊ လုပ်ငန်းတွေကို ပိုင်ဆိုင်နိုင်တာမဟုတ်ပါဘူး။ ကိုယ်ရရှိတဲ့ ငွေတွေကို ဘယ်လိုသုံးမလဲ၊ ဘယ်လိုစုမလဲ၊ တစ်နေ့ကျရင် ဝါဘာဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်တွေရှိနိုင်မှဖြစ်မှာပါ။ ငွေတွေကို စုနိုင်မှဖြစ်မှာပါ။

လက်ရှိ စကော့ပူနိုင်ငံအပြင် အခြားနိုင်ငံပေါင်း မြောက်များစွာထဲမှာ မြန်မာနိုင်ငံသားတွေအများကြီး ရှိနေတာပါ။ ထပ်ခါတလဲလဲ နိုင်ငံခြားကိုထွက်ပြီး ငွေရှာနေတဲ့သူတွေရှိနေပါတယ်။ အချို့သူတွေက ကိုယ့်လုပ်ငန်းတွေနဲ့ကိုယ် ပြန်ပြီးလည်ပတ်နေနိုင်တဲ့အချိန်မှာ သူတို့တွေက သူများလက်အောက်မှာပဲ သွားပြီးအလုပ်လုပ်နေကြတာနဲ့ပဲ ရှိပါသေးတယ်။ ဒါတွေဟာ ကိုယ်ရတဲ့လစာလေးတွေအပေါ်မှာ ကိုယ်မခွဲတမ်းတတ်၊ မစုတတ်သေးလို့ ဖြစ်နေတာပါ။

နိုင်ငံခြားကို သွားတယ်ဆိုတာ အဓိက ငွေရှာဖို့အတွက်ပဲ သွားကြတာပါ။ ဒီလိုအချိန်မှာ ငွေစုမိတဲ့အချိန်ရှိသလို၊ ငွေတွေမစုမိတဲ့အချိန်လည်း ရှိမှာပါ။ အဓိက ကိုယ်ဒီနိုင်ငံကို ဘာရည်ရွယ်ချက်နဲ့ လာလဲဆိုတာ မမေ့ပျောက်ဖို့ပဲ လိုပါတယ်။ နိုင်ငံခြားမှာ အနေကြာတယ်ဆိုတိုင်းလည်း ငွေတွေမစုဖြစ်သလို၊ ဘယ်နေရာမှာဘာ ရှိလဲ ကိုယ်ကသိနေတဲ့အတွက်ကြောင့် ကိုယ့်ငွေတွေကို သွားဖြုန်းမိမှာ အမှန်ပါပဲ။ ဒါကြောင့် ကိုယ်ငွေစုမိနေတဲ့အချိန်၊ အခြားအပျော်အပါး နောက်ကို ဆက်မလိုက်တော့ဘဲ အသိပြန်ဝင်လာချိန်မှာ ကိုယ်နေရပ်ကို ပြန်လိုက်တာ အကောင်းဆုံးပဲလို့ ကိုညွှတ်စတင်းက ပြောပြပါတယ်။

" ဝါဒီလောက်နေလာပြီ၊ ဝါဒီတလောပိုက်ဆံမစုဖြစ်တော့ဘူး၊ ဆက်နေရင်လည်း ထူးမှာမဟုတ်ဘူးလို့ အဲ့လိုကိုယ့်ကိုယ်ကို အမြဲတမ်း ပြန်မေးကြည့်ကြည့် အဲ့လိုမျိုးအတွေးတွေ၊ အကျင့်တွေရှိလာ ပြီဆိုရင် ဆက်မနေတော့ပဲ အိမ်ပြန်လာလိုက်တာ အကောင်းဆုံးပဲ။"





ရူပဗေဒ ဖိနပ်

ပြန်.ကားလာတဲ့နောက်
 စကြာဝဠာဟာ လူလိမ်တစ်ကောင်ပဲ
 အပိုလို ၁၃ နဲ့. လ စီးဖိနပ်
 ဘုရားသခင်နဲ့. လူသေကောင်
 စပွန်ဆာနဲ့. ပြိုလဲပြာ
 "ကျုပ်တို့အိမ်ပေါ်
 ငွေထုပ်ကြီးပစ်ချလိုက်တယ်တဲ့"
 အရောင်းသွက် ဂျာနယ်
 အဝေးပြေးလမ်းမ
 တောင်တက်လမ်း
 ဝါးတားဂိတ် နဲ့. ဖြတ်ပိုင်း
 ဒါနဲ့.
 ခင်ဗျား ဘယ်လမ်းကြောက လာသလဲ...
 ဘီယာ သောက်ချင်တယ်
 အီးအီး ပါချင်တယ်
 ရုပ်ရှင် ကြည့်ချင်တယ်
 ပြန်.ကားလာတဲ့နောက်
 အလုပ်တစ်ခုပဲ
 ကဗျာပုံနဲ့. ကာမဂုဏ်
 ကားစင်နဲ့. မီးစင်
 လိပ်ပြာ လုံသလား...
 စကြာဝဠာဆိုတာ
 ကျုပ်အတွက်
 စောက်ရေးမပါတဲ့ ကဗျာပေါ့
 "ဒီ တိုင်းပြည်က
 ကတုံးနဲ့. ငတုံးကိုကွဲကွဲပြားပြား မသိရှာဘူး" တဲ့
 'အိုဝင်းဂိတ် ' ကပြောခဲ့တယ်
 ပြန်.ကားလာတဲ့နောက်
 ရပ်ကွက်ထဲ ကလေးတွေဆော့နေချိန်ပါပဲ
 သွေးစဟာ အိုင်သေနေရာက
 ထထိုင်လာတော့တယ် ။ ။



ဂအိုဝင်းဂိတ်ဂ = ဒုတိယကမ္ဘာစစ်ကာလ မြန်မာပြည်၏ ဗြိတိသျှ ဗိုလ်မှူးဝင်းဂိတ် ။ ။

ဥက္ကဋ္ဌအောင်

၂၀၁၉ ခုနှစ်၊ မတ်လ (၁) မှ (၃၁) ရက်နေ့ ထိ (၇) ရက် သားသမီးများ ဟောစာတမ်း

တနင်္ဂနွေ

ဒီလအတွင်းမှာ အလုပ်ရာထူးတိုးတက်ခြင်း နေရာကောင်းရခြင်းများကြုံမည်။ အခက်ခဲများ၊ ပြဿနာများ၊ အကောင်းဆုံး ကျော်လွှားနိုင်သည်။ စီးပွားရေးမှာ လုပ်ငန်းတူ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ သံသယ မျက်လုံးတွေနဲ့ ကြည့်ခြင်း ခံရတတ်သည်။ အချစ်ရေးကံ စန်းပွင့်နေသလို ချစ်သူက မိမိနှစ်သက်မည့် လက်ဆောင်ပစ္စည်းမျိုး ပေးပါလိမ့်မည်။ ကျန်းမာရေးကောင်းမွန်နေတတ်သည်။ ခရီးသွားလျှင် အင်္ဂါနေ့ ကို ရှောင်ပေးပါ။ ပညာရေးကံကောင်းမည်။

တနင်္လာ

ဒီလအတွင်းမှာ ဆုံးရှုံးနေတဲ့ငွေ၊ ပစ္စည်းတွေ၊ အခွင့်အလမ်းကောင်းတွေလည်း ပြန်ပြီးဝင်လာ တတ်သည်။ ဆွေမျိုးရင်း၊ မိတ်ဆွေရင်းတွေနဲ့ ပြဿနာ၊ ဒုက္ခတွေကိုလည်း ကူညီဖြေရှင်းပေးနေတတ်သည်။ ကျန်းမာရေးမှာ အစာအိမ်ရောဂါ ဖြစ်ပေါ်တတ်သည်။ အချစ်ရေး၊ အိမ်ထောင်ရေး အလွန်ကောင်းနေပါသည်။ ရည်းစားရှိနေမှန်းသိလျက်နဲ့ ကိုယ့်ကို စိတ်ဝင်စားသူတွေ ထပ်ပေါ်လာတတ်သည်။ ကံမြင့် ပြီးလာပွင့်နေ တတ်သည်။

အင်္ဂါ

ဒီရက်ပိုင်းအတွင်း ပြဿနာတွင်တစ်ခုပြီးတစ်ခု ရှင်းနေရတတ်သည်။ ကိုယ်ကိစ္စမဟုတ်လည်း သူတစ်ပါးကိစ္စမှာ ကြားညှပ်တတ်သည်။ ခရီးသွားလုပ်ငန်းတွင် အကျိုးပေးမည့် အချိန်ဖြစ်ပါသည်။ အိမ်ကိစ္စ၊ အဖိုးတန်ပစ္စည်းဝယ်ရောင်း ကိစ္စတွင် အောင်မြင်တတ်သည်။ ချစ်သူရည်းစားများ အတွက်တော့ ဝေးကွာ နေသော ချစ်သူများ ပြန်လည်တွေ့ဆုံရတတ်သည်။ ကျန်းမာရေး ကောင်းမွန်နေတတ်သည်။

ဗုဒ္ဓဟူး

ဒီလအတွင်းမှာ ပညာရေးတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရတတ်သည်။ အကျိုးအမြတ်ဖြစ်ထွန်းနိုင် သည်။ ကူညီထောက်ပံ့မှုများလည်း ရရှိတတ်သည်။ စီးပွားရေး အလုပ်အကိုင် ကောင်းမွန်နေတတ်သည်။

ကျန်းမာရေး ကိုယ်ခန္ဓာအတွင်းမှာ ဖြစ်ပေါ်တတ်ရောဂါများ ခံစားရတတ်သည်။ အချစ်ရေးမှာ အခက်ခဲများ တွေ့ ရှိရတတ်သည်။ စိတ်လေနေတတ်သည်။ ခရီးဝေးထွက်ရတတ်သည်။

ကြာသပတေး

ဒီလအတွင်းမှာ ငွေကံကောင်းနေပါမည်။ နာမည်ဂုဏ်သတင်းတက်စရာတွေလည်း ကြုံတွေ့ရတတ် သည်။ လူမျိုးခြားနှင့် ပတ်သက်တဲ့ အလုပ်အကိုင် အကျိုးပေးအောင်မြင်တတ်သည်။ ထီး၊ ဖိနပ်၊ ဓါတ်ပုံ၊ ကွန်ပျူတာလုပ်ငန်းများ တိုးချဲ့သင့်တဲ့ချိန်ဖြစ်ပါသည်။ ချစ်သူရည်းစားများ ကြည်နူးဝမ်းမြောက်စရာ လက်ထပ်မင်္ဂလာပွဲ ဖြစ်ပေါ်တတ်သည်။ ကျန်းမာရေးမှာ မျက်စိရောဂါများ ဂရုစိုက်ရမယ့် ကာဖြစ်ပါသည်။

သောကြာ

ဒီလအတွင်းမှာ ယဉ်၊ ကား၊ မတော်တဆ မောင်းနှင်း သတိရှိရမည်။ ပြဿနာတက်ကိန်းရှိသည်။ လုပ်ငန်းကိစ္စ၊ အင်တာဗျူးကိစ္စ အောင်မြင်မည်။ အခက်ခဲမရှိ ပျော်ရွှင်သောကာလ ဖြစ်သည်။ အချစ်ရေးမှာ ချစ်သူဟောင်းနှင့်တွေ့ဆုံတတ်သည်။ ပညာရေး ကံကောင်းနေမည်။ ကျန်းမာရေး ညံ့နေတတ်သည်။ ဂရုစိုက် သင့်သည်။ ခရီးထွက်ကိန်းရှိသည်။ စနေနေ့၊ ခရီးသွားခြင်း ရှောင်ပါ။ ရေလမ်းခရီး ရှောင်ပေးရမည်။

စနေ

ဒီလအတွင်းမှာ အလုပ် ရာထူး တိုးတက်ခြင်း နေရာကောင်းရခြင်းမျိုးကြုံမည်။ အခက်ခဲများ ပြဿနာများ အကောင်းဆုံး ကျော်လွှားနိုင်သည်။ အိမ်နေရာပြောင်းရွှေ့မှုဖြစ်တတ်သည်။ ဆုံးဖြတ်ချက် မြန်မည်။ စကားပြော ဆင်ခြင်မှုဖြစ်ရမည်။ အပြာရောင် အဝတ်အထည်ကို ရှောင်ပေးပါ။ ပညာရေး အထူးကံကောင်းတဲ့ ကာလဖြစ်သည်။ ခင်မင်သူမှာ ချစ်သူရည်းစားဖြစ်လာတာမျိုးကြုံရတတ်သည်။ မိတ်ဆွေ ကောင်းတွေ့ရမည်။ အကူအညီများ ရတတ်သည်။

ဗေဒင်နှင့် လက္ခဏာ ဗြဟ္မဏာရိုးရာ ဆရာကြီး ဦးကျော်၏သား

ဆရာနော်တော်

သင်၏လိုလားချက်ကို တိကျမှန်ကန်စွာ ဟောပေးသည်။ ဇာတာမျိုးစုံ ဖွဲ့ ပေးသည်။

တောင်ကွဲစေတီဆိုင်ခန်း အမှတ်(၁၄)၊ သီရိမင်္ဂလာတောင်တော်၊ လွိုင်ကော်မြို့။

ဖုန်း - ၀၉၄ ၀၂၇၀ ၄၂၇၅

သွေးလှူဒါန်းလိုပါက -

လွိုင်ကော်ပြည်သူ့ ဆေးရုံးကြီး

(အမျိုးသားသွေးဌာန)

ဆက်သွယ်ရန်ဖုန်း

၀၉၇၈၆၄၉၉၉၈၇၊ ၀၉၄၅၂၈၇၅၆၆

သတင်းအချက်အလက်များ ရရှိမှုနည်း ပါးသည့် ရှားတောမြို့နယ်အတွင်းရှိ ကျေးရွာများအတွက် ကျော်ထင်အောင်မှ စာမူခမှ ရရှိသောငွေဖြင့် တလနှစ်ကြိမ် ထုတ် Kantarawaddy Times ဂျာနယ်ကို တစ်ကြိမ်ထုတ်လျှင် စောင်ရေ (၂၀) လှူဒါန်းသည်။

သတင်းများ၊ ဆောင်းပါးများ၊ ကဗျာများ၊ ကာတွန်းများ၊ ဗေဒင်များ

ပေးဖို့ လိုပါက

ဆက်သွယ်ရန်၊ ဖုန်း - ၀၈၃၀၅၀၄၁ ၊ ၀၉၇၈၉၇၅၆၆၉

အခြေခံ ခိုင် မာပြီး ဖွံ့ဖြိုး တိုးတက်စေရန် ဤသင်တန်းကို ဆက်သွယ်ပါ။

ရေး၊ ဖတ်၊ ပြော၊ ကြား
အင်္ဂလိပ်သဒ္ဒါနှင့်
စကားပြော
အတတ်သင်တန်း
(ကာသ-၁၁၀၈)

Email:
ohnkhaing@gmail.com



ခိုင်ဖြိုး®

အမှတ်-၁၀၊ ချောင်းလမ်း၊
ရွှေတောင်ရပ်၊ လွိုင်ကော်။
(ရွှေတောင်စာသင်တိုက်အနီး)

Phone:
- 09 4940 0834
- 09 42800 7879
- 09 25440 4872

ဤသင်တန်းကို အောက်ပါပုဂ္ဂိုလ်များက သင်ကြားဆောင်ရွက်ပေးနေသည် -

- ဆရာဦးအုန်းခိုင် (B.A, Logic) နာယက
- ဆရာမ ဒေါ်ခင်ချိုအေးခိုင် (B.A, English) တာဝန်ခံနှင့်သင်ကြားရေး
- ဆရာမ ဒေါ်ခင်ချိုမြင့်ခိုင် (B.A, Myanmar) သင်ကြားရေး

သင်တန်းပုံစံများ

- ၁။ အင်္ဂလိပ်စာ ရေး၊ ဖတ်၊ ပြော၊ ကြား ပို့ချချက် အဆင့် ၁ မှ ၅ အထိ (တစ်ဆင့်လျှင် ၁ လပြတ်)
- ၂။ အင်္ဂလိပ်သဒ္ဒါ သီးသန့် ပို့ချချက် (အခြေခံမှ အဆင့်မြင့်ထိ)
- ၃။ အသံအမှန်နှင့် အင်္ဂလိပ်စကားပြောခြင်းကို ကောင်းစွာ နားထောင်တတ်ရန်၊ ပြောတတ်ရန်အတွက် သီးသန့်အသံထွက် ပို့ချချက်။
- ၄။ စာမတတ်သူများ၊ မူလတန်းမှ တက္ကသိုလ်ကျောင်းသူ/သားများ၊ အစိုးရနှင့် ကုမ္ပဏီဝန်ထမ်းများ၊ ပြည်ပတွင် အလုပ်လုပ်လိုသူများ၊ ပညာသင်ယူလိုသူများ၊ ရာထူးတိုးနှင့် လုပ်ငန်းခွင် စာမေးပွဲများ အင်္ဂလိပ်စာစွမ်းရည်အဆင့်လိုက် တစ်ဦးချင်းပို့ချချက်များ။
- ၅။ အပြည်ပြည်ဆိုင်ရာ စွမ်းရည်စစ်စာမေးပွဲများ (IELTS, TOEFL) စသည်တို့အတွက် အကြံပြုဆောင်ရွက် ပို့ချချက်များ။
- ၆။ အင်္ဂလိပ်မှ မြန်မာ၊ မြန်မာမှ အင်္ဂလိပ် ဘာသာပြန်ပေးသည်။

*** မိမိလိုရာအဆင့်ထိ တာဝန်ယူ အတတ်သင်ပေးလျက်ရှိသည်။

သတင်းအချက်အလက်များ ရရှိမှုနည်း ပါးသည့် ဖားဆောင်းမြို့နယ် ဝမ်အောင်းကျေးရွာ အတွက် မသိဝိုင်းမှ Kantarawaddy Times ဂျာနယ်ကို တစ်ကြိမ်လျှင် အစောင်(၂၀) တစ်နှစ် လှူဒါန်းသည်။

ငါးနှစ်ဆက်တိုက်ဌာနဆိုင်ရာသို့ တင်ပြခဲ့သည့် လယ်ယာကုန်ထုတ်ကျောက်ချောလမ်းရေးဆွဲတော့မည်

ကန္တာရဝတီတိုင်း(မိ)



ငါးနှစ်ဆက်တိုက်တင်ပြတောင်းဆိုခဲ့သည့် လွိုင်ကော်မြို့နယ်ရှိ ဒေါပေါ်ကလဲရွာမှ ကန်နီကျေးရွာ လယ်ယာကုန်ထုတ်လမ်းကို လာမည့်ဘတ်ဂျက်နှစ်တွင် ကျောက်ချောလမ်းအဖြစ်ထည့်သွင်းတော့မည် ဟု သိရသည်။
ဒေသခံတောင်သူလယ်သမားများ အမှန်တ

ကယ် သွားလာရေးအခက်အခဲရှိနေသည့်အတွက် နှစ်စဉ်နှစ်တိုင်း သက်ဆိုင်ရာဌာနများသို့ တင်ပြ တောင်းဆိုခဲ့သော်လည်း ဘတ်ဂျက်မကျခဲ့ကြောင်း လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဒေါက်တာခင်စည်သူက ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့သည်။

အဆိုပါလမ်းကို ဆောင်ရွက်ပေးရန် ဌာနဆိုင် ရာ ဆည်မြောင်းဦးစီးဌာနသို့ ၂၀၁၃ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ နှစ်စဉ်နှစ်တိုင်း ဘဏ္ဍာရေးနှစ်များတွင် တင်ပြခဲ့သော်လည်း မရရှိခဲ့ပေ။

၎င်းက "၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ခု နှစ်အထိ ဌာနဆိုင်ရာအသီးသီးက ဘဏ္ဍာရေး နှစ်တွေမှာတင်ပြပေးမယ့်လို့ လုံးဝ ရတာမရှိပါဘူး၊ ရတဲ့နှစ်တွေကလည်း ဆင်းပါးစပ်နှမ်းပက်သလိုပဲ အနည်းငယ်သာ ရရှိတာဖြစ်ပါတယ်။" ဟု ဇန်နဝါရီ လ ၂၁ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့၌ ဒေါက်တာ ခင်စည်သူက မေးမြန်းခဲ့ချိန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဘီလူးချောင်းအနောက်ဘက်ရှိရွာပေါင်း ၁၂ ရွာ၊ အရှေ့ဘက်ရှိ ၁၀ရွာတို့၏ ဒေသခံတောင်သူများ အားကိုးအားထားရသည့်အပြင် လွိုင်ကော်မြို့နှင့်ပါ ဆက်သွယ်သွားလာနိုင်ပြီး ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုလျက်ရှိ သည်။

မိုးမြဲလက်ဝဲမြောင်းမှတိုက်ရိုက် မိုင်တိုင် ၉၂၄ အထိ မိုးမြဲ လက်ဝဲမြောင်းလက်ဝဲ(၂) လက်ဝဲ(၃) ရေသောက်စနစ်အတွင်းရှိ ကွင်းပေါင်း ၂၀ ၏ ရေ

သောက် ကေပေါင်း ၅၇၇၀ မှ ထွက်ရှိလာမည့် စပါး တင်းပေါင်း ပျမ်းမျှ ၄၆၀၀၀၀ ခန့်ရှိသည်ဟု သိရ သည်။

အဆိုပါလယ်ယာကုန်ထုတ်လမ်းသည် မြေ သားလမ်းဖြစ်ပြီး အလျားပေ ၅၅၀၀× အကျယ် ၁၂ ပေခန့်ရှိပါကြောင်းနှင့် မိုးရာသီအတွင်း ဆက်သွယ် သွားလာရန် အခက်အခဲ ရှိပါသောကြောင့် ရာသီမ ရွေးသွားလာနိုင်မည့် ကျောက်ချောလမ်းခင်းပေးရန် လိုအပ်လျက်ရှိသည်ဟု သိရသည်။

မြေပြင်တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ ခန့်မှန်းကုန်ကျငွေတွက်ချက်ခြင်းတို့ကို ဆောင် ရွက်သွား မည်ဖြစ်ပါကြောင်း၊ လိုအပ်ရန်ပုံငွေကို ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေ တွင် ထည့်သွင်းလျာထား ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ ရန်ပုံငွေခွဲဝေရရှိမှု ပေါ်မူတည်ပြီး ဆည် မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က လွှတ်တော်တွင် ပြန်လည်ဖြေကြား ခဲ့ပါသည်။

ရွှေ့ပြောင်းတောင်ယာလျော့ကျစေရန် ကုန်းမြင့်လယ်ယာမြေများ ဖော်ထုတ်လုပ်ဆောင်

မူဂျာမီထိုင်

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်မှု လျော့ကျလာစေ ရန်အတွက် ကုန်းမြင့်လယ်ယာဖော်ထုတ်ရေးလုပ် ငန်းများ စတင်လုပ်ဆောင်နေကြောင်း သိရသည်။

"သဘာဝတောတောင်ရေမြေတွေ မပျက်စီး အောင် တောင်ကတုံးမှာ တောင်ယာမီးရှို့မှုတွေ မရှိ အောင် ရွှေ့ပြောင်းတောင်ယာစနစ်တွေ ပပျောက် အောင် အစ်မတို့က ကွန်တိုလိုင်တွေဖော်ပြီး စိုက် ပျိုးတာတို့ ကုန်းမြင့်လယ်ယာဖော်တာတို့ ဒါမျိုးတွေ ကို ဆောင်ရွက်ပေးတာပေါ့" ဟု ဖယ်ခုံမြို့နယ်စိုက် ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်း ထက်က ဆိုသည်။

သစ်တော၊ သစ်ပင်များမပြုန်းတီးမပျက်စီးရန် တောင်ကတုံးဒေသများတွင်လည်း နှစ်ရှည်ပင်များ စိုက်ပျိုးနိုင်ရန်အတွက်လည်း တောင်သူများနှင့် ပူး ပေါင်းဆောင်ရွက်ပြီး အသိပညာပေးဟောပြော ပွဲ များ ကျင်းပပြုလုပ်ဆောင်ရွက်ပေးနေကြောင်း သိရ သည်။

ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စုရှိ ကျေး ရွာများသည် ရွှေ့ပြောင်းတောင်ယာများကို အဓိကထား လုပ်ကိုင်သည့်အတွက်ကြောင့်

သစ်တောများပြုန်းတီးခြင်း၊ ရာသီဥတုများ ဖောက် ပြန်ခြင်းများ ပိုမိုဖြစ်လာနိုင်သောကြောင့် ကုန်းမြင့် လယ်ယာမြေများ ဖော်ထုတ်ခြင်းစနစ်ကို လုပ်ကိုင်ရ ခြင်းဖြစ်ကြောင်း ခေါင်းအိကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး ဦးပန်းညိုက ဆိုသည်။

"အခုနိုင်ငံတော်က ကျွန်တော်တို့ကို သစ် တောထိန်းသိမ်းဖို့နဲ့ ရေမြေစီမံခန့်ခွဲရေးဖို့ဆို ကုန်းမြင့်လယ်ယာစီမံကိန်းကို ၂၀၀၀ လောက်စ တင်အကောင်အထည်ဖော်တယ်။ စိုက်တာပျိုးတာ တွေတော့ မရသေးဘူး မြေကအကြမ်းဖျင်းဘဲရှိသေး တာပေါ့" ဟု ဦးပန်းညိုကဆိုသည်။

ကုန်းမြင့်လယ်ယာဖော်ဆောင်သည့်စနစ်ကို တောင်သူအချို့မှာ နားမလည်သေးသော်လည်း ထိုစနစ်သည်ကောင်းမွန်သောကြောင့် တောင်သူ များအားတိုက်တွန်းသွားမည် ဖြစ်ကြောင်း ဦးပန်းညို က ဆက်ပြောသည်။

မြေမျက်နှာသွင်ပြင်အရ လယ်စိုက်ရန် အဆင် မ ပြေပြီး တောင်ယာစိုက်ပျိုးရန် ပိုသင့်တော်သည့် မြေဖြစ်သည်။ ထို့ကြောင့် လယ်စိုက်တောင်သူမှာ နည်းပါးပြီး တောင်ယာများကို အဓိကထား စိုက်ပျိုး နေ ကြကြောင်း သိရသည်။



တနေ့ဘိန်းခင်းတွေပပျောက်ဖို့ စတင်ပြင်ဆင်နေပြီ

ကန္တာရဝတီတိုင်း(မိ)

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ် အစွန်အဖျားဒေသဘက်က တောင်ကုန်းတောင် စောင်း မြေခိုင်ရောင်စိုက်ခင်းထဲမှာ လူတစ်ရပ်ကျော် ကျော်လောက်ရှိနေပြီဖြစ်တဲ့ ထောပတ်ပင်တွေ အ သီးတွေ အခုချိန်မှာ ဝေဝေဆာဆာသီးနေကြပါ တယ်။

ဒါကတော့ ဘိန်းစိုက်တောင်သူတွေဟာ ဘိန်း အစားထိုးလုပ်ငန်းတွေ အခုချိန်မှာ တဖြည်းဖြည်းနဲ့ အစားထိုး သီးနှံအနေနဲ့ ထောပတ်ပင်ကို စိုက်ပျိုး ခဲ့ကြတာ ဖြစ်ပါတယ်။

ပတ်ပတ်လည်လည်မှာက တခြားတောင်ယာ စိုက်ခင်းတွေ ရှိသလို ဘိန်းစိုက်ခင်းတချို့လည်း ရှိနေပါတယ်။

အခု ထောပတ်ပင်တွေရှိနေတာကတော့ ရှမ်း ပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ထဲမှာ ရှိပြီးတော့ ရှမ်း၊ ကယားနယ်စပ်မှာ ရှိတဲ့ ရိန္နဲကျေးရွာအုပ်စုထဲက ကုန်းဂူးရွာပဲ ဖြစ်ပါတယ်။

"နှစ်ရှည်ပင်လည်းဟုတ်တယ်။ တခါစိုက်လီ- - အောင်မြင် သွားရင် နောက်ပိုင်းကျရင် ကုန်ကျစာရိတ် နည်းနည်းနဲ့ နှစ်စဉ်နှစ်စဉ် ဝင်ငွေရတဲ့အသီးဖြစ်တယ်။ နောက်ကျနေတဲ့ဒေသ နဲ့ လည်း ကိုက်ညီ တယ်။ ဘိန်းအစား ထိုးအနေနဲ့ လုပ်မယ်ဆိုရင်လည်း ဖြစ်နိုင် တဲ့ အနေအထားဖြစ်တဲ့အတွက် စိုက်ဖြစ်တယ်ပေါ့။"

လို့ ရိန္နဲကျေးရွာက ဦးပန်းက ပြောပါတယ်။

အနောက်ဘက် ကယားဒေသထဲမှာပါ။ အဲဒီ ဒေသဟာ ဘိန်းစိုက်ပျိုးခြင်းနဲ့ အသက်မွေးဝမ်း ကြောင်းပြုကြတဲ့ ဒေသဖြစ်ပါတယ်။ ရိန္နဲကျေးရွာ အုပ်စုထဲက တောင်သူအများစု ၆၀ ရာခိုင်နှုန်းဟာ ဆိုရင်လည်း ဘိန်းစိုက်ပြီး အသက်မွေးကြတဲ့သူတွေ ဖြစ်ကြပါတယ်။

"ကျေးရွာအုပ်စုအနေနဲ့ကြည့်မယ်ဆိုရင် တော့ ခြောက်ဆယ်ရာခိုင်နှုန်းအနေနဲ့ ခုနက ကျနေပြောတဲ့အတိုင်းပေါ့နော် ဘိန်းစိုက်ကြတယ်။ နောက်ကျနေတဲ့အောက်ပိုင်းဆိုရင်တော့ အမဲ လိုက်တယ်။လက်ယက်ကန်းတို့ ပုလင်းယက်တာ တို့ရှိမယ်။ အထူးသဖြင့် ဒီဘက်ဒေသဆိုရင် ငရုတ် စိုက်တဲ့ဟာလည်းအဆင်ပြေပါတယ်။ အုပ်စုအနေ နဲ့ကြည့်မယ်ဆိုရင် ခြောက်ဆယ်ရာခိုင်နှုန်း အားလုံး နီးပါး အားလုံးနီးပါးလည်းမဟုတ်ဘူးပေါ့နော်။ ဆယ် ယောက်မှာ ခြောက်ယောက်၊ ခုနှစ်ယောက်လောက် က ဘိန်းစိုက်နေကြတယ်။ ဟိုးအရင်အရင်က တည်း ကပေါ့။" လို့ ကိုစောဘိုက ပြောပါတယ်။

ကိုစောဘိုဟာဆိုရင် ရိန္နဲကျေးရွာအုပ်စု အ တွင်းမှာ ဘိန်းအစားထိုးသီးနှံတွေ တောင်သူတွေ အ ကြားမှာ တဖြည်းဖြည်းလုပ်လာဖို့ အသိပညာတွေ လိုက်လံပေးနေတဲ့ ဗုဒ္ဓဘာသာ ကယန်းမျိုးချစ်လူ ငယ်အသင်းထဲက တာဝန်ရှိသူ တစ်ဦးပါ။

ဗုဒ္ဓဘာသာ ကယန်းမျိုးချစ်လူငယ်အသင်းဟာ

အဆက် ရွှေ့ စာမျက်နှာသို့



ဘိန်းအစားထိုး နှစ်ရှည်ပင်စိုက်ပျိုးရန် နည်းပညာလိုအပ်နေ

ကန္တာရဝတီတိုင်း

ဒီးမော့ဆိုမြို့နယ်၊ ခူးပရာကျေးရွာအုပ်စု၊ ဆီးဘူးပလော့ကျေးရွာသည် ယခင်က ဘိန်းစိုက်ပျိုးကာ အသက်မွေးဝမ်းကြောင်းကြသော်လည်း ယခုတွင် ဘိန်းအစားထိုးအဖြစ် နှစ်ရှည်ပင်ကို စိုက်ပျိုးလာကြသည့်အတွက် နည်းပညာများ လိုအပ်နေ

ကြောင်း တောင်သူများက ပြောသည်။
“ ဒီဘိန်းအစားထိုးအတွက် နှစ်ရှည်ပင်ကို ပိုသဘောကျတယ်။ ခုကျတော့ သံပုရာပင် စပြီးတော့ စိုက်နေတယ်။ ဘိန်းက ဈေးလည်း မရှိတော့ဘူး။ လုပ်ရတာလည်း လုပ်အားခက မနည်းဘူးလေ။ အကြောင့် နှစ်ရှည်ပင်ဖြစ်တဲ့ လိမ္မော်၊ လက်ဖက်၊ သံပုရာတို့ စိုက်ကြတာပေါ့။” ဟု ဆီးဘူးပလော့ရွာ

မှ ဦးကောရီက ပြောသည်။
အိမ်ခြေ ၂၃ ရှိသည့် ဆီးဘူးပလော့ရွာတွင် အများအားဖြင့် ရွှေ့ပြောင်းတောင်ယာလုပ်ငန်းကို လုပ်ကိုင်နေကြပြီး ရာသီဥတုကိုသာ မှီခိုနေရသည့် အတွက် စားဝတ်နေရေးအဆင်မပြေကြပေ။ တောင်ယာလုပ်ငန်းမှ ထွက်ရှိလာသည့် သီးနှံများသည် မိသားစုတစ်စုအတွက် တစ်ရာသီစာမျှသာ လောက်

ငှသည့်အတွက် ကျန်သည့်အချိန်တွင် အပြင်ဝင်ငွေ ထွက်ရှာကြရကြောင်း သိရသည်။
“ အရင်က ဘိန်းစိုက်တော့ ခံသာသေးတယ်။ ခုမစိုက်တော့ အဆင်မပြေတော့ဘူး။ ကျွန်တော်ဆို မော်ချီးမှာဘဲ အလုပ်သွားရတယ်လေ။ နောက်မှာ ကျန်နေခဲ့တဲ့ မိသားစုက ဘယ်လိုနေပြီး၊ ဘယ်လိုစားလဲဆိုတာ မသိတော့ဘူး” ဟု ဦးကောရီက ဆက်ပြောသည်။
ထို့ကြောင့် သက်ဆိုင်ရာမှ နှစ်ရှည်ပင်အတွက် မတည်ငွေအရင်းအနှီးများ၊ နည်းပညာများ လာရောက်လုပ်ဆောင်ပေးရန် အလိုရှိနေကြသည်။ “ ကျွန်တော်လည်းနှစ်ရှည်ပင်တွေစိုက်တယ်။ ဒါပေမယ့် သက်ဆိုင်ရာတွေက ကျွန်တော်တို့ကို မျိုးစေ့တွေ၊ နည်းပညာတွေ ပံ့ပိုးပေးစေချင်တယ်” ဟု တောင်သူ ဦးဆာကလူထူးက ပြောသည်။
လက်ရှိအချိန်ထိ ဒီးမော့ဆိုမြို့နယ်အတွင်း ဘိန်းစိုက်ပျိုးရာဒေသတို့မှာ လိုဘာခိုအုပ်စု၊ ခူးပရာအုပ်စု၊ ဟိုဝမ်းအုပ်စုနှင့် ဒေါရောက်ခူအုပ်စုတို့ဖြစ်ကြသည်။ မြို့နယ်ရှိသက်ဆိုင်ရာများမှ နှစ်စဉ်ဘိန်းများကို သွားရောက်ဖျက်ဆီးသော်လည်း တောင်သူများမှာ အခြား လုပ်ကိုင်ရန်စိုက်ပျိုးရေး မယ်မယ်ရရမရှိသည့် အတွက် ၎င်းဘိန်းများကိုသာ နှစ်စဉ်မိသားစု စားဝတ်နေရေးအတွက် လုပ်ကိုင်နေကြရဆဲ ဖြစ်သည်။

တနေ့ဘိန်းခင်းတွေပပျောက်ဖို့ စတင်ပြင်ဆင်နေပြီ မှ

ဆိုရင် ပြီးခဲ့တဲ့နှစ်တွေကတည်းက ဘိန်းစိုက်ခင်းတွေအကြားမှာ ထောပတ်ပင်တွေစတင်စိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင် ထောပတ်ပင်တွေဟာ ဆိုရင် အသီးတွေ စသီးတဲ့အရွယ်ရောက်လာနေပါပြီ။ ပြီးခဲ့တဲ့နှစ်တွေက မေတ္တာဖောင်ဒေးရှင်းမှ အသက်မွေးဝမ်းကြောင်းဆိုင်ရာ စီမံကိန်းအကူအညီနဲ့ ရိန္နဲကျေးရွာအုပ်စုထဲမှာ အပင်ပေါင်းတစ်သောင်းကျော် ၊ ဧက ၂၀၀ ကျော် ဘိန်းခင်းထဲမှာ စံပြကွက်အနေနဲ့ ထောပတ်စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင် စံပြအကွက် ၂၀၀ အပြင် စီမံကိန်းပြင်ပက တောင်သူတွေကလည်း တဖြည်းဖြည်းစိုက်ပျိုးလာတာဆိုရင် ဧက ၃၀၀ လောက်ရှိနေပါပြီ။
အရင်နှစ်ကတည်းက စိုက်ပျိုးတဲ့ထောပတ်သီးနှံတွေဟာဆိုရင် နှင်းခါးရာသီဥတုအကြောင့်လည်း သုံးပုံမှာ တစ်ပုံလောက်က အပင်တွေ သေသွားတယ်လို့ သိရပါတယ်။
“ ကျနော်တို့ ခံယူချက်ကတော့ ဒီလိုရှိတယ် ဘာပဲလုပ်လုပ် အစွန်းဆိုထိလုပ်ကြည့်မယ် တကယ်လို့ လက်လျော့သင့်တဲ့အချိန်လည်း လျော့ရမယ် ပေါ့နော်။ အခုကျနော်တို့ ဒေသမှာဖြစ်ပျက်နေတဲ့ ဒီထောပတ် နှင်းခါးကြောင့်သေသွားပေးမယ့် နှင်းခါးရဲ့ အန္တရာယ်ကဒေသအခြေအနေ နှစ်တိုင်းကျတယ် အကြီးအကျယ် ဖြစ်နေကြကိစ္စ မဟုတ်ဘူးပေါ့။ “ လို့ ကိုစောဘိုက ပြောပါတယ်။
အခုလို စိုက်ပျိုးခြင်းဟာ တနေ့တချိန်ကြရင်

နိုင်ငံတော်ကနေပြီး ဘိန်းစိုက်တောင်သူတွေကို စီမံချက်တခုခုဆောင်ရွက်လာတဲ့အခါမှာ စတင်ကြိုတင်ပြင်ဆင်ခြင်းဖြစ်ပြီး တနည်းတဖန်အားဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်နိုင်မယ်လို့ ကိုစောဘိုက ပြောပါတယ်။
အစိုးရဟာ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ၁၅ နှစ်စီမံကိန်းမှာ ဘိန်းအဓိကစိုက်ပျိုးတဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ငွေ့ပြည်နယ်၊ ကယားပြည်နယ်တို့မှာ ဆောင်ရွက်ခဲ့တဲ့လို့ ဆိုပေးမယ့်လို့လည်း ဘိန်းပင်ကို အဖျက်ပြုတာတို့ပဲ ဆောင်ရွက်သွားကြတာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်တောင်သူတွေ ဘိန်းမစိုက်ပျိုးဘဲ ဘဝရပ်တည်ရေးအတွက် နိုင်ငံတော်က အမျိုးသားရေး တာဝန်အဖြစ် စနစ်တကျ စီမံကိန်းတွေ ချမှတ်အကောင်အထည်ဖော်ဖို့ ရှိမရှိ လျှင်ကော်မစ်ဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာခင်စည်သူက ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့ဖူးပါတယ်။
ဘိန်းစိုက်ပျိုးမှု ရေရှည်ဆက်လက်လျှော့ချနိုင်ဖို့အတွက် နိုင်ငံတော်အမျိုးသားဖွံ့ဖြိုးရေး အစီအစဉ်အောက်မှာ ထည့်သွင်းပြီးတော့ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပြည်နယ်အတွင်း ဆောင်ရွက်သွားမည်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး စိုလ်ချုပ်အောင်စိုးက ၂၀၁၇ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့က ဒေါက်တာခင်စည်သူ မေးခွန်းမှာ ပြန်

ဖြေကြားခဲ့ဖူးပါတယ်။
အခုလိုတောင်သူတွေက ဘိန်းအစားထိုးသီးနှံစိုက်ပျိုးလာတယ်ဆိုပေးမယ့်လို့ သက်ဆိုင်ရာ အစိုးရတွေ ၊ ကိုယ်စားလှယ်တွေက နိုင်ငံတော်အဆင့် စီစဉ်ဆောင်ရွက်ပေးနိုင်ဖို့ တစ်စုံတရာ လာရောက်ညှိနှိုင်းကွင်းဆင်းတာတွေတစ်ခုခု မရှိသေးဘူးလို့ ရိန္နဲကျေးရွာက ရွာမိရွာဖ ဦးတင်မောင်က ပြောပါတယ်။
“ ဦးတင်မောင်က ” ဘိန်းစိုက်ပျိုးခြင်းရဲ့ တခြားသီးနှံစိုက်ပျိုးတဲ့နေရာမှာတော့ ကွင်းဆင်းလေ့လာတာ တော့မရှိဘူး။ နှစ်စဉ်နှစ်တိုင်းတော့ ပုံမှန်ဖျက်ဆီး တာ လောက်ပဲရှိတယ်။ ကွင်းဆင်းလေ့လာပြီး အစား ထိုးပြီးဖို့ ဘာတွေညာတွေတော့မရှိသေးဘူး။” လို့ ပြောပါတယ်။
ထောပတ်ပင်တွေကို အစားထိုးစိုက်ပျိုးနေကြတယ်ဆိုပေးမယ့်လို့ ဈေးကွက် အာမခံချက်တခု အတွက် တောင်သူတွေအခက်ကြုံတွေ့နေကြရပါတယ်။ ဒါကို နိုင်ငံတော်အစိုးရကနေပြီးတော့ ဘိန်းအစားထိုး စိုက်ပျိုးနေတဲ့ တောင်သူတွေအတွက် အာမခံချက်ရှိတဲ့ သီးနှံဈေးကွက်တွေဖော်ဆောင်ပေးဖို့ တောင်သူတွေက တောင်းဆိုထားကြပါတယ်။
“ တောင်သူလယ်သမားတိုင်းစိုက်နေကြပြီ စိတ်ဝင်စားနေကြပြီဆိုတော့ အစိုးရကိုတော့ ဒါကုန်ကြမ်းတော့ ကျနော်တို့ ထုတ်လုပ်ပြီးပေါ်နေတဲ့ ကုန်ချောထုတ်လုပ်မည့်စက်ရုံတို့ လိုအပ်ပါတယ်။” လို့ ဦးတင်မောင်က ပြောပါတယ်။

ဘိန်းစိုက်ခင်းတွေပပျောက်ဖို့ဆိုတာကတော့ နိုင်ငံတော်အဆင့်မှာ တောင်သူတွေရဲ့ အကျိုးစီးပွားကာကွယ်ပေးနိုင်ဖို့ စီမံချက်ဆောင်ရွက်မှုသာလျှင် ပပျောက်နိုင်မှာဖြစ်ပါတယ်။
တစ်နေ့တချိန် ဒီလိုအခြေအနေမှာ ရောက်ရှိလာ ခဲ့မယ်ဆိုရင် ဘိန်းစိုက်တောင်သူတွေဟာ အခုချိန်ကတည်းက တခြားသီးနှံတွေနဲ့ အသက်မွေးဝမ်းကြောင်း ပြုနိုင်ဖို့ လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ တဖြည်းဖြည်း စတင်ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။
“ လွှတ်တော်ကိုယ်စားလှယ်တွေအစိုးရတွေကို ပြောချင်တယ်ဥပမာအစားထိုးကိစ္စတွေပေါ်နေတာပဲလုပ်လုပ်တောင်သူက အသိစိတ်နဲ့ အတူအစိုးရက အထိုက်အလျောက်ပံ့ပိုးပေးရမယ်။ ဒီလိုမှ မပံ့ပိုးပေးဘူးဆိုလျှင် ဒါက အတိုင်းအတာတစ်ခုထိအနေနဲ့တော့ အဆင်မပြေနိုင်မှာမဟုတ်ဘူး။” လို့ ကိုစောဘိုက ပြောလိုက်ပါတယ်။
“ လွှတ်တော်ကိုယ်စားလှယ်တွေအစိုးရတွေကို ပြောချင်တယ်ဥပမာအစားထိုးကိစ္စတွေပေါ်နေတာပဲလုပ်လုပ်တောင်သူက အသိစိတ်နဲ့ အတူအစိုးရက အထိုက်အလျောက်ပံ့ပိုးပေးရမယ်။
ဒီလိုမှ မပံ့ပိုးပေးဘူးဆိုလျှင် ဒါက အတိုင်းအတာ တစ်ခုထိအနေနဲ့တော့ အဆင်မပြေနိုင်မှာမဟုတ်ဘူး။” လို့ ကိုစောဘိုက ပြောလိုက်ပါတယ်။

ကရင်နီ(ကယား) ဘာသာဖြင့် ထုတ်လွှင့်ပြသသော **Kantarawaddy**
**Times** သတင်းများ အစီအစဉ်ကို DVB ရုပ်သံလွှင့်ငှာနု၏ အပတ်စဉ် ကရင်နီဘာသာ အစီအစဉ်ကို ကြသပတေးနေ့ နံနက် (၇း၁၅)နာရီ တစ်ကြိမ်၊ ညနေ (၉း၄၅) နာရီ တစ်ကြိမ် ဖမ်းယူကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။



အမှောင်ထုထဲမှ ရုန်းထွက်ခွင့်

ဦးမြာ

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ထဲက ဘွဲ့ကြီးကျေးရွာထဲကို ဝင်လာပြီးနောက် ဆယ်မိနစ်ကျော်ခန့် လမ်းလျှောက်လိုက်မည် ဆိုလျှင် ကမန်လမ်းဟု ရေးထားသော ဆိုင်းဘုတ်ကို မြင်ရမည် ဖြစ်သည်။ အဆိုပါ ကမန်လမ်း အတွင်းမှ လျှောက်လာလျှင် အိမ်ခြေ သုံးဆယ်ကျော်ကျော်ခန့် ရှိသော အိမ်များကို မြင်တွေ့ရမည်ဖြစ်ပြီး ကမန်စုဟု သူတို့က ခေါ်ကြသည်။

အဆိုပါ ကမန်စုသည် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှ ပြောင်းရွှေ့လာသည့် ကမန်တိုင်းရင်းသား အများစု နေထိုင်ကြပြီး ကမန် တိုင်းရင်းသားများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား ၁၃၅ မျိုးတွင် ပါဝင်ပြီး အစွဲလားသော ကိုးကွယ်သည့် လူမျိုးဖြစ်သည်။

၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခဖြစ်စဉ်ကြောင့် နေအိမ်ပေါင်း ၈၆၀၀ ကျော်ပျက်စီးကာ ရခိုင်တိုင်းရင်းသားများ အပါအဝင်ဒေသခံတစ်သိန်းခန့် နေရပ်ကို စွန့်ခွာပြေးခဲ့ကြောင်း ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ၂၀၁၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုသို့သော နေရပ်စွန့်ခွာ သူများတွင် ရခိုင်ဒေသခံ ကမန်တိုင်းရင်းသားများလည်း ပါဝင်ခဲ့သည်။

ကမန်စု အတွင်း နေထိုင်ကြသူများသည် ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလတွင် နောက်ဆက်တွဲဖြစ်ပွား ခဲ့သည့် ပဋိပက္ခတွင်း နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြသည့် ရမ်းဗြဲဒေသခံ ကမန်လူမျိုးများ ဖြစ်ကြကြောင်း ကမန်တိုင်းရင်းသားများ လူမှုကွန်ယက် ဥက္ကဋ္ဌ ဦးထွန်းဇွန်က ပြောသည်။ ၂၀၁၂ ခုနှစ်တွင် နေအိမ်များ ပျက်စီးဆုံးရှုံးပြီးနောက် ရမ်းဗြဲမြို့ တန်းရွာဒုက္ခသည်စခန်းတွင် ငါးနှစ်နီးပါးခန့် နေထိုင်ခဲ့ကြပြီးနောက် ရန်ကုန်သို့ ရွှေ့ပြောင်းလာရခြင်း ဖြစ်သည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ်တွင်မူ ငွေကြေးတတ်နိုင်သူ ကမန်လုပ်ငန်းရှင်အချို့မှ ပေါင်းကာ မှော်ဘီမြို့နယ် ဘွဲ့ကြီးကျေးရွာ မြောက်ဘက်ရှိ မြေငါးဧကကို စုပေါင်းဝယ်ယူကာ ရမ်းဗြဲမြို့နယ် တန်းရွာ ဒုက္ခသည်စခန်းမှ ကမန်တိုင်းရင်းသားတစ်ချို့ လာရောက်နေထိုင်နိုင်ရန် စတင်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် မေလတွင် နောက်ဆုံးကျန်ရှိနေသည့် မိသားစု ၅၅ စုကို ရန်ကုန်သို့ အပြီးပို့ပြီး ဒုက္ခသည်စခန်းကို ဖျက်သိမ်းခဲ့သည်။ အဆိုပါမိသားစုများအနက် ၃၀ ကျော်မှာ ကမန်စုတွင် နေထိုင်ကြသည်။

နောက်ဆုံး အသုတ်တွင် ပြောင်းရွှေ့လာသည့် အိမ်ထောင်စု ဝင်များမှ တစ်ဦးဖြစ်သူ ကလေးသုံးယောက် မိခင် ဒေါ်နီနီဝင်းက “ ကျွန်မတို့က မသွားဘူးလို့ ပြောတာ မရဘူးလေ။ သားသမီးပညာရေး၊

စားဝတ်နေရေးအတွက်ပဲ ဆိုပြီးတော့ သူတို့က အဲ့ဒါခြိမ်းခြောက်ပြီး ဘယ်နေ့သွားမှာလဲတယ်နေရာကို သွားမှာလဲဆိုပြီးတော့ လာလာပြီး ခြိမ်းခြောက်တယ်။ ” ဟု သူမက သက်ပြင်းချရင်း ပြောပြသည်။

ထိုသို့ နေထိုင်ရာတွင် ၇ အိမ်တန်းဟု ခေါ်သည့် အိမ်တန်းတွင် စုပေါင်း နေထိုင်ကြသူများ ရှိသလို တစ်နိုင်တစ်ပိုင် စီးပွားရှာပြီး စုမိဆောင်းမိသူများက မိသားစုအိမ်ငယ်ကလေးကို သီးသန့်ဆောက်ပြီး



နေကြသည်။

အသက် ၅၀ ကျော်အရွယ် ပင်စင်စား ဒေါ်သင်သင်စိန်ကတော့ သားမက်အိမ်တွင် နေနေရပြီး ဖိခပ် စက်ရုံတွင် အလုပ်ရသည့် အငယ်ဆုံးသား၏ လုပ်ခလစာအပေါ် မှီခိုနေကြရသည်။ သူ၏ ပင်စင်လစာမှာ တစ်လကို နှစ်သောင်းကျပ်သာ ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကမူ ဘွဲ့ကြီးကျေးရွာမှ ကမန်လူမျိုးများအတွက် လိုအပ်သည်များကို တတ်နိုင်သမျှ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

ကမန်တိုင်းရင်းသား ဟူသောခေါင်းစဉ်အောက်တွင် ပြဿနာ အမြောက်အများရှိနေကြောင်း၊ ကမန်ဟူသောအမည်ကို အသုံးချကာ ဘင်္ဂါလီများက အသွင်ပြောင်းရယူရန်ကြိုးစားမှုများရှိနေသဖြင့် သတိထားလုပ်ဆောင်နေရသည်ဟုလည်း ဦးဇော်အေးမောင်က ဆိုသည်။

“ဒါပေမဲ့ ကမန်ကတော့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေထဲမှာ ပါတယ်ဆိုတာတော့ လက်ခံပါတယ်။ ဒါပေမဲ့ အရှုပ်အထွေးတွေရှိနေတော့ သတိထားရတယ်။ ဒါပေမဲ့ ကမန်စုမှာ နေထိုင်တဲ့ ကမန်တွေကတော့ ကမန်တိုင်းရင်းသားစစ်ကြပါတယ်” ဟု ဦးဇော်အေးမောင်က ရှင်းပြသည်။

ဘွဲ့ကြီးကျေးရွာသို့ စတင်ပြောင်းလာသည့် အချိန်တွင် ယခင် နေထိုင်လျက်ရှိသည့် ဗုဒ္ဓဘာသာများက အထင်လွဲမှားမှုများရှိသော်လည်း ကမန်တို့က သင်္ကြန်ကဲ့သို့သော ရိုးရာပွဲများ ဆင်နွှဲခြင်း၊ အခြားသော ရိုးရာပွဲများကို ပြုလုပ်ခြင်းကြောင့် နောက်ပိုင်းတွင် ပြေလည်သွားကြသည်ဟု ဦးထွန်းဇွန်က ဆိုသည်။

“ ကျွန်တော်တို့က သင်္ကြန်အချိန်ကျရင် သင်္ကြန်ပွဲတော် လုပ်ပါတယ်။ ရခိုင်ရိုးရာ သင်္ကြန်ပွဲပေါ့။ ဆိုတော့ သူတို့က ကျွန်တော်တို့ ကျွေးတဲ့ မုန့်လုံးရေပေါ်ဖြစ်ဖြစ် စားကြပါ။ သောက်ကြပါ နောက်တစ်

ခါ လွတ်လပ်ရေးပွဲ ကိုယ့်ခြံထဲမှာ ကမန်တိုင်းရင်းသား လွတ်လပ်ရေးနေ့ အောင်ပွဲ အခမ်းအနားဆိုပြီး ဆိုင်းဘုတ်တင်ပြီး လုပ်ပါတယ်။ အဲ့ဒီအချိန်မှာ သူတို့က အမြင်ကြည့်လင်လာပါတယ်။ ဆိုတော့ အဲ့ဒီပြဿနာကတော့ ကျွန်တော်တို့ကို နိုင်ငံတော်အစိုးရ ကူညီဖို့ အပိုင်းပဲ အရေးကြီးတယ်။ ” ဟု ကမန်တိုင်းရင်းသား လူမှုကွန်ယက် အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းဇွန်က လက်ရှိ အခြေအနေကို ရှင်းပြသည်။

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်လုပ်ဆောင်သည့် နေရာများတွင် အတူတကွ စုပေါင်းလုပ်ဆောင်ကြသည်ဟု ဘွဲ့ကြီးကျေးရွာတွင် နေထိုင်သူ အသက် ၃၀ အရွယ် ဗမာတိုင်းရင်းသားတစ်ဦးဖြစ်သည့် ကိုစန်းကျော်က ပြောသည်။

“ ကျတော်တို့ လမ်းတွေ လုပ်တဲ့အခါမှာ အတူတူလုပ်ရပါတယ်။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူတွေ လိုက်ခံတဲ့အခါမှာလည်း ထည့်ကြပါတယ်။ ကမန်ကလည်း ဒီလိုပဲ။ ကိုယ့်ဖက်နေ အလှူတွေ လိုက်ခံရင် သူတို့လည်း ထည့်ပါတယ်။ ” ဟု သူက ကျေးရွာအတွင်း အတူတကွ သဟဇာတဖြစ်အောင် နေထိုင်ကြကြောင်းကို ရှင်းပြသည်။

ဒေါ်နီနီဝင်းကလည်း “ တစ်ယောက်နဲ့ တစ်ယောက်ဆက်ဆံတဲ့နေရာမှာ အခက်အခဲ မရှိပါဘူး။ စီးပွားရေးလုပ်တဲ့ သူတွေဆို ပိုသိမှာပေါ့။ ရင်းရင်းနှီးနှီးနေကြပါတယ်။ ဗုဒ္ဓဘာသာတွေလည်း ရှိတယ်။ ကရင်တွေလည်း ရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် တင့်တင့်တယ်တယ်နေကြပါတယ်။ ” ဟု ပြောသည်။

ကမန်တိုင်းရင်းသား လူမှုကွန်ယက်၏ စစ်တမ်းကောက်ယူချက်အရ ကမန်လူမျိုးများမှာ လူဦးရေ ဝါးသောင်းဝန်းကျင်ရှိသည်ဟု သိရသည်။

ရမ်းဗြဲမြို့တွင် မီးလောင်ဆုံးရှုံးခဲ့သည့် ကမန်လူမျိုးများအတွက် နိုင်ငံတော် အစိုးရမှ သွပ်မိုးဖြင့် မိုးထားသော နှစ်ထပ်အိမ်ကို ကျပ်သိန်းသုံးဆယ်၊ ခန့်ဖြင့် မိုးထားသော နှစ်ထပ်အိမ်ကို ကျပ်သိန်းနှစ်ဆယ်၊ သွပ်မိုးဖြင့် မိုးထားသော တစ်ထပ်အိမ်ကို ကျပ်ဆယ်သုံးသိန်း၊ ခန့်ဖြင့် မိုးထားသော တစ်ထပ်အိမ်ကို ကျပ်ဆယ်သုံးသိန်းစသည်ဖြင့် တစ်ကြိမ် ကမန်တိုင်းရင်းသား လူမှုကွန်ယက်မှ ဥက္ကဋ္ဌ ဦးထွန်းဇွန်က ဇန်နဝါရီလ

၃၀ ရက်က ပြောသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင်မူ အဆိုပါ ပြောင်းရွှေ့လာသည့် မိသားစုများထဲမှ ၂၅ စုကို လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ထောက်ပံ့ကြေး ပေးအပ်ခဲ့သည်။

လက်ရှိ ကမန်စုတွင် နေထိုင်နေသူများကမူ အခက်အခဲများ ရှိနေသေးသည်ဟု ဆိုသည်။ “ ဒီမှာနေရတာကတော့ ဟိုမှာလိုမျိုး စိတ်မကျဦးကျပ်ရတော့ ဘူးပေါ့ အခက်အခဲတော့ အများကြီးရှိပါတယ်။ ကျွေးရေးမွေးရေးက အစပေါ့။ ” ဟု ဒေါ်နီနီဝင်းက သူမ၏ အခက်အခဲကို ပြောပြသည်။

ဒေါ်သင်သင်စိန်က လူငယ်များသည် မိမိစားဝတ်နေရေးအတွက် ရရန် အလုပ်ကို လုပ်ကိုင်နေကြရသည့်အတွက် ပညာဆက်လက်သင်ကြားနိုင်ဖို့ အခွင့်အရေးများ ဆုံးရှုံးနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံနေထိုင်သည့် နိုင်ငံဖြစ်ပြီး အချို့သောဒေသများတွင်လည်း လက်နက်ကိုင် တိုက်ပွဲများရှိနေပြီး အခြားသော ပဋိပက္ခများလည်း ရှိနေသည်။ ကမန်တို့သည်လည်း အဆိုပါ ပဋိပက္ခများထဲမှ တစ်ခုဒဏ်ကို ခံရသောတိုင်းရင်းသားများ ဖြစ်သည်။

ကမန်စုတွင် နေထိုင်ကြသူများမှာ အသက်ဘေးမှ လွတ်ရုံသာ နေထိုင်ကြရသည့် အခြေအနေတွင် ရှိသော်လည်း အချို့က ကျေနပ်ကြသည်။

မိမိနေရပ်ဖြစ်သည့် ရမ်းဗြဲမြို့ကို ပြန်ချင်သူများ ရှိသော်လည်း တချို့သော လူငယ်များမှာ လက်ရှိနေရာကိုသာ မက်မောကြသည်။ အတိတ်ဟောင်းများဆီကို တဖန်ပြန်သွားချင်ကြသောကြောင့် ဖြစ်သည်။ တောက်ပသည့် အနာဂါတို့ကို မျှော်လင့်ရမည်ထက် အသက်ဘေးမှ လွတ်ရုံအတွက်သာ မျှော်လင့်နေကြရသည်။



စီမံကိန်းများနှင့် လူထုသဘောတူညီမှု

ဆရာလှထွန်းတောက်

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သူတို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ် တဲ့ တည်ဆောက်ရေးလုပ်ငန်း၊ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းစတာတွေကို အစိုးရ ကိုယ်တိုင်ပိုင်ပြီး ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံသူတွေက သူတို့အကျိုးစီးပွားအတွက်ဖြစ်စေ အကောင် အထည်ဖော်ဆောင်ရွက်နေကြပါတယ်။ ဒီလိုဆောင်ရွက်တဲ့ အခါတိုင်းသက်ဆိုင်ရာ ဥပဒေတွေအရ လိုအပ်တဲ့ ခွင့်ပြုချက်တွေ၊ လိုင်စင်တွေ ယူကြရပါတယ်။ ဒါ့အပြင် လုပ်ငန်း စီမံကိန်း ဆောင်ရွက်မယ့် ဒေသမှာရှိတဲ့ ဒေသခံ လူထု သို့မဟုတ် သူတို့နဲ့ ဆက်နွှယ်ပြီး ဆောင်ရွက်ရမဲ့ သူတွေက လက်ခံလာအောင် သို့မဟုတ် သဘောတူလာအောင်လည်း ဆောင်ရွက်ရပါတယ် ဒါကို နိုင်ငံတကာမှာတော့ ဆိုရှယ်လိုင်စင် (Social License) ယူတယ် သို့မဟုတ် လူထု သဘောတူညီမှုယူတယ်လို့ ခေါ်ပါတယ်။

ဒီလို မိမိတို့အကောင်အထည်ဖော်မယ့် စီမံကိန်းတွေအတွက် လိုအပ်တဲ့ ဆိုရှယ်လိုင်စင် သို့မဟုတ် လူထုသဘောတူညီမှုကို ရရှိ ဖို့ ဆိုတာကလည်း စီမံကိန်းနဲ့ ဆက်စပ်သူတွေနှင့် ဒေသခံ လူထုရဲ့ ယုံကြည်မှုတွေ၊ သိနားလည်မှုတွေနဲ့ အတွေးအမြင်တွေအပေါ်မှာ အမြစ်တည်ပါတယ်။ ဒါကြောင့် စီမံကိန်း အကောင်အထည်ဖော်ခွင့်ကို လူထုကပေးတာ (သို့မဟုတ်) ဆိုရှယ်လိုင်စင် (သို့မဟုတ်) လူထုသဘောတူညီမှုလို့ ခေါ်ကြတာပါ။ ဒီလိုယုံကြည်မှုတွေ သိနားလည်မှုနဲ့ အတွေးအမြင်တွေဟာ ဘယ်အတိုင်းအတာထိ ရှိပါတယ်ဆိုပြီး ကိုင်တွယ်စမ်းသပ် တိုင်းတာပြလို့ မရပါဘူး။ ဒါဟာ အမြဲတမ်းပြောင်းလဲနေတတ်တဲ့ သဘောသဘာဝရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုယုံကြည်မှုတွေ၊ အတွေးအမြင်နဲ့ သိနားလည်မှုတွေဟာ အသစ်အသစ်သော သတင်းအချက် အလက်တွေ ရရှိလာမှုနဲ့အတူ ပြောင်းလဲမှုတွေ ရှိနေနိုင်လို့ပါ။ ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်များရဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဖြစ်စေ၊ အစိုးရက အကောင်အထည်ဖော်တဲ့လုပ်ငန်း ဖြစ်စေ စီမံကိန်းဆောင်ရွက်သူများအနေနဲ့ ဆိုရှယ်လိုင်စင်ကို ပိုင်ဆိုင်ဖို့အပြင် ပိုင်ဆိုင်ထားပြီးရင်လည်း ပျက်စီးမသွားအောင် ထိန်းသိမ်းထားဖို့လိုအပ်ပါတယ်။

ဆိုရှယ်လိုင်စင် ရရှိတယ်ဆိုတဲ့နေရာမှာ အမျိုးအစားအားဖြင့် ခွဲခြားကြည့်မယ်ဆိုရင် သဘောကျခြင်း နှင့် လက်ခံခြင်း ဆိုပြီး နှစ်မျိုးတွေ နိုင်ပါတယ်။ ဒေသခံနှင့် ဆက်စပ် လူ့အဖွဲ့အစည်းက အကောင်အထည်ဖော်မဲ့ စီမံကိန်းအပေါ် ကျေနပ်မှုရှိတယ်။ သူတို့ဖြစ်ချင်တဲ့သဘောထားနဲ့ ကိုက်ညီတယ် ဆိုတာမျိုးဆိုရင် ဒါဟာ ဆိုရှယ်လိုင်စင်ရရှိတယ်လို့ ခေါ်ဆိုရမှာ ဖြစ်ပြီး တစ်ခါတစ်ရံမှာကျတော့ အကောင်အထည်ဖော်မဲ့ စီမံကိန်းကို ကျေနပ်တယ်လည်းမဟုတ်။ မကျေနပ်ဘူးလည်း မဟုတ်ဘဲ စီမံကိန်းကြောင့် ဖြစ်လာတဲ့ အရာတွေကို သည်းခံနိုင်မယ်လို့ ယူဆပြီး လက်ခံလိုက်တဲ့ အခြေအနေမျိုးနဲ့ ဆိုရှယ်လိုင်စင်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဥပမာ ပြောရရင် ဟိုတယ် တစ်ခုဆောက်မဲ့ စီမံကိန်းမှာ ပတ်ဝန်းကျင် အိမ်နီးနားချင်းတွေက ဟိုတယ်ကနေ ထွက်ပေါ်လာမဲ့ ဆိုးကျိုးတွေကို သည်းခံနိုင်မယ်လို့ ယူဆတဲ့အတွက် အလွယ်တကူလက်ခံနိုင်ပေမဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းလို သက်ရောက်မှုများတဲ့ စီမံကိန်းမျိုးကျတော့ သက်ဆိုင်သူအားလုံးအတွက် ကောင်းကျိုး၊ ဆိုးကျိုး တွက်ချက်ရာမှာ ပိုပြီးနက်နဲလာပါတယ်။

ပုံမှန်မဟုတ်တဲ့ ဒီ “ဆိုရှယ်” ဆိုတဲ့ လိုင်စင်ကြီးဟာနိုင်ငံများ ရဲ့ ဥပဒေ စည်းမျဉ်းများ ပါ စံသတ်မှတ်ချက်များနဲ့ အမြဲယှဉ်ပြိုင်ရပါတယ်။ သို့သော်လည်း ဒီလူထုသဘောတူညီမှု (ဆိုရှယ်လိုင်စင်) ရရှိဖို့ ဆောင်ရွက်မှုကတော့ လက်တင်အမေရိကလို နိုင်ငံတွေမှာတောင် အခက်အခဲတွေနဲ့ ကြုံတွေ့ ရပါတယ်။

ဆိုရှယ်လိုင်စင် ရရှိခြင်း

ဆိုရှယ်လိုင်စင်ဆိုတာက လုပ်ကွက်တစ်ခုချင်းအပေါ်မှာ အခြေခံပြီး ခွင့်ပြုကြတာများပါတယ်။ ဒီနေရာမှာ နည်းနည်းထပ် ရှင်းပြရရင် ကုမ္ပဏီတစ်ခုက လုပ်ကွက်တစ်ခုမှာဆိုရင် ဒေသခံလူထုရဲ့ သဘောတူညီမှုရဖို့ နည်းလမ်းတစ်ခုသုံးပြီး ညှိနှိုင်းလိုက်နိုင်လို့ ဆိုရှယ်လိုင်စင် ရခဲ့ပေမဲ့ နောက်လုပ်ကွက်တစ်ခုမှာတော့ အထက်ကသုံးခဲ့တဲ့ နည်းလမ်းကို ပြန်သုံးပေမယ့် ဆိုရှယ်လိုင်စင်ရချင်မှတတ်တာမျိုးပါ။ ဒါ့အပြင် စီမံကိန်းကြောင့် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ပိုကြီးမားလေလေ ဆိုရှယ်လိုင်စင်ရဖို့ ခက်ခဲလေလေပါ။ ဥပမာအားဖြင့် ကိုယ့်ရပ်ကိုယ့်ရွာက ငါးဖမ်းသမားတစ်ဦးကို ကိုယ့်ရွာနားက မြစ်ချောင်းအင်းအိုင်မှာ ငါးဖမ်းဖို့ သူ့ပတ်ဝန်းကျင်က သူ့ကို ဆိုရှယ်လိုင်စင် အလိုလိုပေးပြီးသားပါ။ ဒါပေမဲ့ သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုက သူ့လုပ်ကွက်အတွက် ကျေးရွာတစ်ရွာကို ပြန်လည်နေရာချထားဖို့ဆိုတာမျိုးကျတော့ တကယ်ကို ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်သွားပါပြီ။

ဆိုရှယ်လိုင်စင်ရတယ်ဆိုတာက ဆိုင်ရာဒေသက လူတစ်ဦးချင်း နှင့် လူအုပ်စုတွေအပေါ် ဖြန့်ကျက်ပြီး စီမံကိန်းကို လက်ခံသွားစေတဲ့ စိတ်ခံစားချက် ဖြစ်ပေါ်လာတာကို ပြောတာပါ။ ဒီနေရာမှာ အလောင်းအစားဆန်တဲ့ မေးစရာတွေရှိပါသေးတယ်။ စီမံကိန်းကို လူတစ်ချို့က လက်ခံတယ်ဆိုပေမဲ့ ဘယ်အတိုင်းအတာအထိ လက်ခံမှာလဲ။ ဆိုရှယ်လိုင်စင်ရနိုင်မဲ့ ဖြစ်နိုင်ချေတွေ ထွက်မလာခင် ဒေသခံလူထု သို့မဟုတ် ဆက်စပ်အသိုက်အဝန်းအတွင်းက လိုအပ်ချက်တွေက ဘာတွေဖြစ်ရမှာလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။

ဆိုရှယ်လိုင်စင်ကို ဘာက ဖန်တီးလိုက်တာလဲ။

နိုင်ငံတကာက ပညာရှင်များရဲ့ အဆိုအရ ဆိုရှယ်လိုင်စင်ရဲ့ စံသတ်မှတ်ချက်တွေမှာ စီမံကိန်းကို လူထုခွင့်ပြုချက် နှင့် အများလက်ခံမှုအပေါ် ဒေသခံလူထု သို့မဟုတ် ဆက်စပ်သူများရဲ့ နားလည်မှုပုံစံ နဲ့ အမှန်တကယ်ယုံကြည်မှုရှိ မရှိဆိုတဲ့အချက်တွေ ပေါင်းစပ်ထားတာကို တွေ့ရပါတယ်။ ဒီအချက်တွေက စနစ်တကျလေ့လာ တွေ့ရှိထားတာဖြစ်ပြီး ဒီအချက်တွေကို ဆိုရှယ်လိုင်စင်ရဖို့ ကြိုးပမ်းရာမှာ ထပ်ပေါင်းစဉ်းစားရပါတယ်။ စီမံကိန်းကို ယုံကြည် လက်ခံမလာခင် သဘောကျလာအောင်လုပ်တာကလည်း တန်ဖိုးရှိပါတယ်။ ပြီးတော့ သဘောကျခြင်းနဲ့ လက်ခံခြင်း နှစ်မျိုးလုံးကို တကယ်ယုံကြည်မှုတွေတိုးမလာခင်မှာ ရရှိထားရမှာ ဖြစ်ပါတယ်။

လက်တွေ့မှာတော့ လူထုခွင့်ပြုချက် မရှိဘူးဆိုရင် စီမံကိန်းဟာ ငြင်းပယ်ခံရမှုဆီကို ဦးတည်သွားမှာဖြစ်ပြီး လူထုကလည်း သဘောကျမယ် အများလက်ခံမှုလည်းရှိမယ်ဆိုရင်တော့ စီမံကိန်းဟာ သဘောတူလက်ခံမှုဆီကို သီးတည်သွားမှာဖြစ်ပြီး ဒီအချိန်မှာ လက်ခံမှုနှင့် ယုံကြည်မှုဟာ ခွင့်ပြုဖို့အတွက် တကယ်အခြေခံတွေပါ။



Photo - internet

လူထု ခွင့်ပြုချက် ဆိုတာ သက်ဆိုင်ရာ ဒေသခံလူထုနဲ့ ဆက်စပ်အဖွဲ့အစည်းတွေရဲ့ စံသတ်မှတ်ချက်တွေအပေါ် အခြေပြုတည်ဆောက်ထားတာဖြစ်ပြီး ဒီလို အသိအမှတ်ပြုတယ် ဆိုရာမှာ ဥပဒေ၊ လူမှုပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုအပြင် သဘာဝကျတော့ရော သဘာဝမကျတော့ပေမယ့် ဖြစ်နိုင်ပါတယ်။ ကုမ္ပဏီ သို့မဟုတ် အစိုးရဌာနတွေအနေနဲ့ သူတို့စီမံကိန်း အကောင်အထည်ဖော်မယ့် လုပ်ငန်းနယ်ပယ်က ဒေသခံလူထုနဲ့ ဆက်စပ်အဖွဲ့အစည်းတွေရဲ့ စံသတ်မှတ်ချက်တွေကို သိနားလည်မှုမှာ ဖြစ်သလို သူတို့ကိုယ်တိုင် သတ်မှတ်ပုံဖော်ထားတဲ့ ဒေသတွင်း သတ်မှတ်စည်းကမ်းတွေနှင့်အတူ အလုပ်လုပ်နိုင်ဖို့လိုပါတယ်။ ဒီလိုစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ရင်တော့ ငြင်းပယ်ခံရမှာပါ။ လက်တွေ့နယ်ပယ်မှာ ဆိုရှယ်လိုင်စင်အတွက် အစဟာ စီမံကိန်းနှင့် သက်ဆိုင်တဲ့ အသိုက်အဝန်းက လူတွေအားလုံးနဲ့ ကတိကဝတ် ပြုခြင်းကနေ စတင်ရမှာပါ။ စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်မဲ့ကုမ္ပဏီတစ်ခုဆိုတော့ သူ့အနေနဲ့ ဒေသခံလူထုနဲ့ ဆက်စပ်အဖွဲ့အစည်းတွေကို စီမံကိန်းအကြောင်း၊ ကုမ္ပဏီအကြောင်းနှင့် အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတဲ့ သတင်းအချက်အလက်အားလုံးကို ပေးဖို့လိုပါတယ်။ အဲဒီနောက်မှာတော့ ဆက်စပ်သူတွေနဲ့ ဆိုင်ရာ အသိုက်အဝန်းက မေးမြန်းချက်အားလုံးကို ဖြေဆို ပေးဖို့လိုပါတယ်။

အများလက်ခံမှုကို များသောအားဖြင့် ကုမ္ပဏီအနေနဲ့ ဒေသခံလူထုနှင့် ဆက်စပ် အဖွဲ့အစည်းတွေအကြား ညှိနှိုင်းပေါင်းစပ် သတ်မှတ်ထားတဲ့ တာဝန်တွေ၊ ပါဝင်ရမဲ့ အခန်းကဏ္ဍတွေနှင့် စည်းမျဉ်းတွေလို သဘောတူညီချက်တွေကို ပုံမှန်ဖြည့်ဆည်းလုပ်ဆောင်ပေးလိုက်တာဟာ အများလက်ခံမှုကို အကောင်အုံ့ထိန်းသိမ်း တည်

ဆောက်တာပဲ ဖြစ်ပါတယ်။ ကုမ္ပဏီကလူတွေကို အကြံပေးချင်တာကတော့ နှုတ်ကတိတွေပြုလုပ်ခြင်း၊ မိမိတို့ ဖြည့်ဆည်း ဆောင်ရွက်မှုတွေမှာ မှတ်တမ်းမှတ်ရာမရှိခြင်းတွေကနေ ရှောင်ကြဉ်ဖို့လိုပါတယ်။ ဒါတွေက နောက်ပိုင်းမှာ ဒုက္ခတွေ တွေ့ရတတ်ပါတယ်။

စိတ်ချယုံကြည်မှုဆိုတာမျိုးကတော့ အထက်ကလို ပေးထားတဲ့ ကတိကဝတ်တွေကို တည်တည်ကြည်ကြည် ဆောင်ရွက်ပေးတဲ့အတွက် အများက ဒီကုမ္ပဏီအပေါ် ယုံကြည်မှု ခိုင်ခိုင်မာမာရှိလာပြီး အခြားလုပ်ဆောင်ချက်တွေကိုလည်း မငြင်းဆန်တော့ဘဲ သဘောတူ ပူးပေါင်းဆောင်ရွက်ချင်လာတာမျိုး။ ဒီလိုလုပ်ငန်းကြီး မရှိတော့မှာကို မလိုလားတာမျိုး။ ဒီလိုအခြေအနေမျိုးရောက်ပြီ ဆိုရင်တော့ ဒါဟာအလွန်အရည်အသွေးမြင့်တဲ့ ဆက်ဆံရေးပါပဲ။ ဒီလို ဒေသခံလူထုရဲ့ စိတ်ချယုံကြည်မှုဟာ အပြန်အလှန် ပေးယူမှုဝေလောတဲ့ အတွေ့အကြုံကနေ ဆင်းသက်လာပါတယ်။ ကုမ္ပဏီအတွက် စိန်ခေါ်မှုကတော့ ယုံကြည်မှု တည်ဆောက်နေဆဲ ကာလမှာ ပေးယူမှုဝေဆောင်ရွက်နိုင်ဖို့အတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်မဲ့ အခွင့်အရေးတွေဖန်တီးတဲ့ ကိစ္စရပ်ပါပဲ။

ဆိုရှယ်လိုင်စင်ရဖို့ လုပ်ဆောင်ရာမှာ တွေ့ရမယ့် အဓိက စိန်ခေါ်မှုတွေက ဘာတွေလဲ။

ကုမ္ပဏီတွေအနေနဲ့ ပြောတဲ့အတိုင်း မလုပ်နိုင်တဲ့အချိန်မှာတော့ အခက်အခဲတွေဆိုတာ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ အဖြစ်များတဲ့ ပြဿနာတွေကတော့

(က) ဒေသခံလူထုနှင့် ဆက်စပ်အဖွဲ့အစည်းက ကုမ္ပဏီကို ၎င်းတို့အကြား ဆက်ဆံရေး အခြေအနေပေါ် မူတည်ပြီး အာမခံချက်ပေးထားတဲ့ အချိန်မှာ ကုမ္ပဏီက သူတို့ အနေနဲ့ ဒေသခံလူထုက သဘောတူပြီလို့ ထင်မိတတ်ပါတယ်။

(ခ) ကုမ္ပဏီအနေနဲ့ လုပ်ငန်းလုပ်ကိုင်ဖို့လက်ခံခြင်း၊ ယုံကြည်မှုရဖို့ ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာအရ ယုံကြည်လက်ခံခြင်းနှင့် ဒေသခံလူထုသဘောအရ လက်ခံခြင်းတွေကြားမှာ ရောထွေးနေတတ်ပါတယ်။

(ဂ) ကုမ္ပဏီအနေနဲ့ ဒေသခံတွေအကြောင်း၊ သူတို့ရဲ့ ဓလေ့ထုံးစံတွေကို နားမလည်ခြင်းနှင့် ဒါကြောင့် လူထုခွင့်ပြုချက်ကို မတည်ဆောက်နိုင်ခြင်း၊ မိတ်ဖက်များနှင့် ချိတ်ဆက်မှု နောက်ကျခြင်း၊ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့လုံလောက်တဲ့ အချိန်မပေးခြင်း (မရရှိခြင်း)၊ ယုံကြည်လောက်တဲ့ သတင်းအချက်အလက်တွေပေးဖို့ ပျက်ကွက်ခြင်းနှင့်ဆိုင်ရာ လူ့အသိုက်အဝန်းကို ပေးထားတဲ့ ကတိတွေကို ပြောပြဖို့ ပျက်ကွက်ခြင်းကြောင့် လူထုလက်ခံမှုကို ၎င်းတို့ကိုယ်တိုင် ပျက်ဆီးခြင်း၊ လူထုအသံကို တလေးတစားနားထောင်ဖို့ ပျက်ကွက်ခြင်း၊ ဆိုရှယ်လိုင်စင်ရဖို့လုပ်တဲ့ လုပ်ငန်းစဉ်အပေါ် အင်အားစိုက်ထုတ်မှုနှင့် အချိန်ပေးမှုအပေါ် လျော့ပေါ့ တွက်ချက်မိခြင်း၊ ဆိုင်ရာလူ့အသိုက်အဝန်းနှင့် ဆက်ဆံရေး အခြေအနေအပေါ် ပိုမိုတွက်ချက်မိခြင်း။

လူအသိုက်အဝန်းက ဆိုရှယ်လိုင်စင်ပေးဖို့ ပျက်ကွက်နိုင်သလား

ရပါတယ်။ “လူ့အသိုက်အဝန်း” ဆိုတဲ့ အသုံးအနှုန်းကို မကြာမကြာသုံးကြပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ တူညီတဲ့ အကြောင်းတရားတစ်ခုနဲ့ စုစုနေတဲ့ ပေါင်းစည်းမှုတစ်ခု ဖြစ်ပါတယ်။

တိုင်းရင်းသားအရေး၊ ဖယ်ဒရယ်အရေးနှင့် ငြိမ်းချမ်းရေး

ဤရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော ပြဿနာများပေါ်မူတည်၍ ကြည့်လျှင် မြန်မာနိုင်ငံအတွက် အဓိကပြေငြိမ်းရေးမည့် ပြဿနာများပါ တိုင်းရင်းသားအရေးပင် ဖြစ်ပေါ်နေပါသည်။ နှစ်ပေါင်းများစွာ ဗဟိုဦးစီး စနစ်ဖြင့် အုပ်ချုပ်ခြင်းနှင့် စစ်အာဏာသိမ်းခဲ့ခြင်းတို့၏ အကျိုးဆက်မှာ တိုင်းရင်းသားအရေးအတွက်တော့ ဆုံးတစ်ချောင်းပင် ဖြစ်ပေါ်နေပါသည်။

တိုင်းရင်းသားအရေးအတွက်တော့ ဒေသကြံကြည့်လျှင် စစ်ဒဏ်ကြောင့် ရွာပျက်၊ ရွာပုန်း၊ ရွာရှောင်စသည်များသာ တွေ့ရသလို လူဦးရေမှာလည်း လွန်စွာနည်းပါးလျက်ရှိတာကို တွေ့ရပေသည်။ လမ်းပန်းဆက်သွယ်ရေးမှာလည်း လွန်စွာခက်ခဲပြီး လူမှုစီးပွားအဆင့်အတန်းများ လွန်စွာနိမ့်ကျလျက် ရှိပေသည်။

လူငယ်လူရွယ်အများစုမှာ တစ်ဖက်နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိကြသလို လူမမယ်နှင့် သက်ကြီးရွယ်အိုများသာ ထိုရွာများတွင် တွေ့ရပေသည်။ အထက်ပါအခြေအနေများကို အများဆုံးတွေ့ရသည်မှာ တိုင်းရင်းသားဒေသများတွင် ဖြစ်ပေါ်နေပါသည်။

ပြည်၏ လွှတ်တော်နိုင်ငံရေးစနစ်ဖြင့် တူညီပေသည်။ ပြည်ထောင်စုကနေသာ စီမံဆောင်ရွက်ခွင့်ရှိတဲ့ အခွန်အကောက်၊ နိုင်ငံတကာဆက်ဆံရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာကဏ္ဍများမှအပ ကျန်အများစုကို ဒေသတွေကို ခွဲဝေပေးထားတာကို တွေ့ရပေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်အုပ်ချုပ်မှုအာဏာဟာ ဘုရင်ခံအိမ်မှာဖြစ်ပြီး ဘုရင်ခံကို သမ္မတက တိုက်ရိုက်ခန့်ထားတာပဲ ဖြစ်ပါတယ်။ စီမံခန့်ခွဲရေးနှင့် ပတ်သက်ပြီး လုပ်ပိုင်ခွင့်အရှိဆုံးမှာ ဝန်ကြီးချုပ်ဖြစ်ပြီး ဘုရင်ခံကပင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးတွေဟာ ပြည်နယ်ပါလီမန်မှာ နေရာအများစု အနိုင်ရတဲ့ပါတီကသာ ဖြစ်နိုင်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဥပဒေစိုးမိုးရေးနှင့် ပြည်ထဲရေးကိစ္စတွေကို ဒေသန္တရအစိုးရများသို့ အပြည့်အဝ လုပ်ပိုင်ခွင့်ခွဲဝေပေးထားတာကို တွေ့ရပေသည်။ ပြည်နယ်အစိုးရအောက်တွင် ရဲတပ်ဖွဲ့ရှိသလို ပြည်နယ်တရားလွှတ်တော်သည်လည်း သီးခြားတည်ရှိနေတာကို တွေ့ရပေသည်။ သို့ရာတွင် ပြည်နယ်တရားလွှတ်တော်၏

တစ်ခုတည်းရှိပြီး ပြည်နယ်တပ်မတော်များ မရှိပေ။ ပြည်ထောင်စုသမ္မတက အရေးပေါ်အခြေအနေနှင့် လိုအပ်ချက်အရ ပြည်နယ်အစိုးရတွေကို ဖျက်သိမ်းနိုင်တာကို တွေ့ရပေသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၉)ခု ရှိသော်လည်း အပြည့်အဝ အုပ်ချုပ်ခွင့်ပေးအပ်ထားခြင်း မရှိပေ။ ပြည်ထောင်စုသမ္မတကပင်လျှင် ပြည်ထောင်စုတစ်ဝှမ်း အရေးပေါ်အခြေအနေကြေငြာ ဆောင်ရွက်နိုင်ပေသည်။ ကျယ်ဝန်းလှသော နိုင်ငံရေးယာဉ်အတူ တိုင်းရင်းသားလက်နက်ကိုင် ခွဲထွက်ရေး လှုပ်ရှားသူများလည်း ရှိတာတွေရသော်လည်း နိုင်ငံ၏ အရွယ်အစားနှင့်စာလျှင် လွန်စွာနည်းပါးတာကို တွေ့ရပေသည်။

လူမျိုးစုအရသေးငယ်ပြီး အလွမ်းဝေးကွာလွန်းတဲ့ နယ်စပ်ဒေသတွေမှာသာ ဖြစ်ပါတယ်။ ထို့ကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင် ခွဲထွက်ရေးလှုပ်ရှားမှုများ ထိုနယ်ခြားစောင့်တပ်ဖြင့်သာ ထိန်းနိုင်တာကို တွေ့ရပေသည်။ နိုင်ငံ၏ ကြီးမားလှသောဧရိယာ၊ များပြားသော လူမျိုးစုများနှင့် နှိုင်းယှဉ်လျှင် လက်နက်ကိုင် ခွဲထွက်ရေးလှုပ်ရှားမှုများလွန်းစွာ နည်းပါးသဖြင့် ဖယ်ဒရယ်ဒီမိုကရေစီစနစ်သည် တည်ထောင်ချင်သူ နိုင်ငံများအတွက် လေ့လာစရာ များပြားလှပေသည်။

နိုင်ငံတွင်း လူမျိုးစုတွေအပေါ် တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဥပဒေအရသာ တူညီမျှမျှရှိခြင်းတို့ပင် နိုင်ငံ၏ ဒီမိုကရက်တစ်ယဉ်ကျေးမှုကို ရှင်သန်ဖြစ်ထွန်းစေခြင်းပင် ဖြစ်ပါလိမ့်မည်။ ဥပမာအားဖြင့် အိန္ဒိယ၏ ဗျူရိုကရေစီယန္တရားအတွင်းက ရာထူးအကြီးပိုင်းများတွင် မြန်မာပြည်နှင့် ကပ်လျက်ဒေသက မိဖိုရမ်းနှင့် နာဂလန်း လူမျိုးက အများဆုံးနေရာယူထားကြတာကို တွေ့ရပေသည်။ အဘယ်ကြောင့်ဆိုသော် အရည်အချင်းရှိသူကိုသာ မြောက်စားသော အစိုးရစနစ်တွင် လူမျိုးနှင့် ဒေသကို မကြည့်သောအချက်ကို တွေ့ရပေသည်။

အချုပ်အစားဖြင့်ဆိုသော် အိန္ဒိယ၏ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ဟာ ပြုလွယ်ပြင်လွယ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ မဏ္ဍိုင်(၃)ရပ် အာဏာခွဲဝေမှု ညီညွတ်မှုတရားတို့ကြောင့် မတူကွဲပြားမှုတွေကို ညီညွတ်လှစွာ ပေါင်းစပ်နိုင်ပြီး အောင်မြင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ အဖြစ် ရပ်တည်နေနိုင်ခြင်းဖြစ်သောကြောင့် ဖယ်ဒရယ်စနစ်ကို စတင်ကျင့်သုံးမည့်နိုင်ငံများအတွက် အကောင်းဆုံး နမူနာယူစရာ နိုင်ငံရေးစနစ်အဖြစ် မီးမောင်းထိုးရေးသား တင်ပြလိုက်ရပေသည်။

ကျော်စိုးသူ (လွှတ်တော်)
Economics Development

" နိုင်ငံတွင်း လူမျိုးစုတွေအပေါ် တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဥပဒေအရသာ တူညီမျှမျှရှိခြင်းတို့ပင် နိုင်ငံ၏ ဒီမိုကရက်တစ် ယဉ်ကျေးမှုကို ရှင်သန်ဖြစ်ထွန်းစေခြင်းပင် ဖြစ်ပါလိမ့်မည်။ "

တိုင်းရင်းသားတို့အနေဖြင့်လည်း ၎င်းတို့ကြုံတွေ့နေရသော အခြေအနေများပေါ်တွင် အခြေခံ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တောင်းဆိုကြမည်မှာ အမှန်ပင်ဖြစ်ပေသည်။

ဒေသများတွင်လည်း ဒေသအစိုးရများရှိသလို၊ ဒေသပါလီမန်များရှိကာ ဥပဒေများလည်း ပြဋ္ဌာန်းနိုင်ပေသည်။ သို့ရာတွင် ပြည်ထောင်စုရဲ့ ဥပဒေကို ဆန့်ကျင်ပြဋ္ဌာန်း၍မရတာတော့ လက်ရှိမြန်မာ

ဆုံးဖြတ်ချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လွှမ်းမိုးပယ်ဖျက်နိုင်တဲ့ ပါဝါရှိပါသည်။ အလားတူ ဒေသလွှတ်တော်လည်းရှိပြီး ဒေသအစိုးရတွေကိုလည်း ထိန်းကြောင်းနိုင်တာကို တွေ့ရပေသည်။

အထူးသဖြင့် လွှတ်တော်ရေးရာကော်မတီများ အားကောင်းပြီး အစိုးရ၏ လုပ်ဆောင်ချက်များအပေါ် ထိထိရောက်ရောက် ကိုင်သွယ်ဆောင်ရွက်နိုင်ကြပေသည်။ အိန္ဒိယတွင် တပ်မတော်အနေဖြင့်

ဒေသတွင်း သတင်း

ကယားလူမျိုးများ သမိုင်းတည်ရှိရာ ကေးလျားရွာလမ်းကို ကတ္တရာလမ်းအဖြစ် တိုးချဲ့ရန်လို

နော်ဒွေးအယ်ဂျ

ကယား(ကရင်နီ) လူမျိုးများ၏ ယဉ်ကျေးမှု သမိုင်းတည်ရှိရာနေရာဖြစ်သည့် ကေးလျားရွာနှင့် ဆက်သွယ်ထားသည့် လမ်းကိုကတ္တရာလမ်းအဖြစ် တိုးချဲ့လိုကြောင်း ဖရူဆိုမိဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ဆိုသည်။

“ဒီကေးလျားမှာက စော်ဘွားနန်းစိုက်တဲ့နေရာဖြစ်တဲ့အတွက် နှစ်စဉ်နှစ်တိုင်း ကျွန်တော်တို့ဒီမှာလာပြီး ဂါဝရပြုတာတွေရှိတယ်။ နောက်တစ်ဆင့် ထပ်ပြောရမယ်ဆိုရင်တော့ ကေလျားဒီစော်ဘွားဆိုတာက တစ်ချိန်ကကျွန်တော်တို့ ပြောပြောနေတဲ့ သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်အဖြစ် ရယူပေးခဲ့တဲ့ စော်ဘွားလည်း ဖြစ်တာပေါ့နော်။ ဆိုတော့ဒီအချိန်မှာ ကျွန်တော်တို့ကယားလူမျိုးတွေက ခုထိလေးစားဂုဏ်ယူနေတုန်းပဲ။ ဒီဟာတွေကို ဦးစားပေးတဲ့အနေနဲ့ လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်ဖို့ကလည်း အရေးကြီးတဲ့အတွက် ဒါအစိုးရမှာ လုပ်ပေးဖို့အတွက် လိုအပ်တယ်ဆိုတာ ကျွန်တော်ပြောချင်တယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ကေးလျားအုပ်စုအတွင်းမှာရှိသည့် လောခေါ်ရူ၊ လောလျာရူ၊ ဒေါဗျာကူ၊ ဒေါသဲ၊ ဒေါထေရီ၊ ကေး

လျားစသည့်ကျေးရွာ(၆)ရွာတို့မှ အဓိက အသုံးပြုသည့် လမ်းဖြစ်သည်။ လက်ရှိတွင် ဖရူဆိုမြို့အတွက်မှ ကေးလျားသွားရာလမ်းထိ တဝက်ခန့်သာ ကတ္တရာလမ်းဖောက်ထားသည်။ ကျန်တိုင်းမှာ ယခင်အစိုးရ လက်ထက်တွင် ကျောက်ချောလမ်းခင်းပေးထားခြင်းဖြစ်သော်လည်း ၎င်းကျောက်ချောလမ်းကို အသုံးပြုသူများသည့်အတွက် ကျောက်များပြုတ်ထွက်ကုန်သည်။ သွားရေးလာရေး အဆင်မပြေတော့သည့် လမ်းဖြစ်သည်။

နှစ်စဉ်နှစ်တိုင်းကျင်းပသည့် ကေလျားဘုရားပွဲတွင်လည်း ရပ်ဝေးရပ်နီးမှ ဧည့်သည်များလာရောက်လည်ပတ်သည့်အတွက် သွားရေးလာရေး အဆင်မပြေရန် တောင်းဆိုခြင်းဖြစ်ကြောင်း ဦးသဲရယ်က ပြောသည်။

လမ်းအခြေအနေနှင့်ပါတ်သက်ပြီး ဦးသဲရယ်က(၁၂) ကြိမ်မြောက်ပြည်နယ်လွှတ်တော်အစည်းဝေးတွင် ကြယ်ပွင့်ပြမေးခွန်း အနေနှင့် မေးမြန်းထားပြီး ဖြစ်ကာ လွှတ်တော်က ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ၏ ပထမဦးစားပေးအနေနှင့် လျာထားပြီးဖြစ်ကြောင်းနှင့် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် လွှတ်တော်တွင် မှတ်တမ်းအဖြစ်ထားရှိပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားထားသည်။

“ဒီလမ်းကိုအရင်ဆုံးဦးစားပေးပြီး လုပ်စေချင်တယ်။ အကယ်၍ ဒီလမ်းကိုမလုပ်ဘူးဆိုရင်လည်း အုပ်စုအတွင်းကျတော့ မာခရော်ရှေးဖက်ကနေ လာတဲ့လမ်းကျတော့ ပိုပြီးအသုံးဝင်တာပေါ့နော်။ အုပ်စုအတွင်းဖွံ့ဖြိုးရေးဘာညာလုပ်ဖို့ဆိုရင် ဒီမှာလည်း အုပ်စုဆိုတာဖြစ်နေပါကျတော့ ဒီမှာအစည်းအဝေးတစ်ခါတစ်ခါခေါ်ရင် သူများလာဖို့ပျင်းတယ်လေလမ်းမကောင်းတော့အဲလိုမျိုးဖြစ်သွားတယ်” ဟု ကေးလျားကျေးရွာအိမ်မျိုး ဦးကေးဖိုးသဲက ပြောသည်။

လမ်းဖောက်လုပ်ပေးရန်နှင့် ပါတ်သက်ပြီး ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ၁၉ရက်နေ့တွင် ကေးလျားကျေးရွာသို့ ရောက်ရှိလာသည့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များကို ဒေသခံများက တောင်းဆိုခဲ့ပြီး ဝန်ကြီးချုပ်က ၂၀၁၇-၂၀၁၈ခုနှစ်တွင် ထည့်သွင်းလျာထားပါမည်ဟု ကတိပေးထားခဲ့ပေခဲ့လည်း ယနေ့ထိတိုင် အကောင်အထည်ဖော်ခြင်း မရှိသေးကြောင်း ကေးလျားဒေသခံများထံမှ သိရသည်။




ရိုးသားမှန်ကန်သည့် ဒီမိုကရေစီတစ်ခုကိုသာ ဖော်ဆောင်စေချင်

ဘိုထီး [ငွေတောင်ပြည်]

CARTOON MOVEMENT

ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်အဖြစ် နှစ်စဉ်နှစ်တိုင်း ဂုဏ်ပြုဖို့ အတွက် ပထမဦးဆုံးစီစဉ်ဆောင်ရွက်တဲ့ အဖွဲ့အစည်းဟာ ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရတဲ့ ဖြစ်ပါတယ်။ နိုင်ငံခေါင်းဆောင်များ၊ နိုင်ငံတော်ကိစ္စနှင့် ပတ်သက်လာရင် တာဝန်အရှိဆုံးအဖွဲ့ စည်းဟာ ပြည်ထောင်စုအစိုးရနှင့် နိုင်ငံတော် သမ္မတတော် ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်နယ်ဒေသအချို့မှာ စိုက်ထူခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်ဟာ ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်မပါရှိသလို နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်တစ်စုံတစ်ရာမပါရှိခဲ့ပါဘူး။ ပြည်နယ်တာဝန်ရှိအဖွဲ့အစည်းများဟာ ပြည်နယ်ခေါင်းဆောင်ရဲ့ ကြေးရုပ်ကိုသာစိုက်ထူနိုင်တဲ့ အခွင့်အာဏာရှိပါတယ်။ ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်မပါဘဲ နိုင်ငံခေါင်းဆောင်ရဲ့ ကြေးရုပ်ကို စိုက်ထူတာဟာ မြန်မာစကားပုံအရ အပထက်သား တစ်လကြီးတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ အခြေခံဥပဒေရဲ့ ထိန်းချုပ်မှုအောက်မှာတောင်မှ သားကတစ်လကြီးနေပြီ။ အခြေခံဥပဒေကို ပြင်ဆင်လိုက်မယ်ဆိုရင် သားကအပထက်ဘယ်လောက်ကြီးနေမယ်ဆိုတာ မတွေးဝံ့စရာပဲဖြစ်နေပါတယ်။ ပြည်နယ်တာဝန်ရှိအဖွဲ့အစည်းများ လုပ်ငန်းတာဝန်ဟာ အခြေခံဥပဒေအခန်း (၅)ပုဒ်မ ၂၅၁မှာ အတိအလင်း ဖော်ပြထားပြီးသား ဖြစ်သလို ပြည်နယ်ဝန်ကြီးရဲ့ တာဝန်နှင့် ပတ်သက်ပြီး အခြေခံဥပဒေပုဒ်မ ၂၆၂(၅)(၁) မှာ ဖော်ပြထားပြီးဖြစ်ပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၂၅၁ မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။ ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့် သော်လည်းကောင်း၊ ပြည်ထောင်စု ဥပဒေများနှင့်သော်လည်းကောင်း မဆန့်ကျင်စေဘဲ ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့် စီမံကိန်းများကို သက်ဆိုင်ရာ ပြည်နယ် လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်လို့ ဖော်ပြပါရှိပါသည်။ တိုင်းရင်းသားပြည်နယ်ဒေသမှာ စိုက်ထူတဲ့ကြေးရုပ်ဟာ ပြည်ထောင်စုဥပဒေနှင့်အညီ စိုက်ထူတာ မဟုတ်သလို ပြည်နယ်လွှတ်တော်ရဲ့ သဘောတူညီချက်နှင့် စိုက်ထူတာ လည်းမဟုတ်ပါဘူး။ ပြည်နယ်ဝန်ကြီးချုပ်၏ လုပ်ငန်းတာဝန်နှင့် ပတ်သက်ပြီး အခြေခံဥပဒေပုဒ်မ ၂၆၂ (၅)(၁)မှာ ပြည်နယ်ဝန်ကြီးချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်လို့ ပါရှိသလို ပုဒ်မ ၂၆၂ (၅)(၂) မှာလည်း ပြည်နယ်ဝန်ကြီးချုပ်များသည် သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်အားလည်းကောင်း၊ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်လို့ ဖော်ပြပါရှိပါသည်။

အခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်များရဲ့ လုပ်ငန်း တာဝန်ဟာ နိုင်ငံတော်သမ္မတက ညွှန်ကြားလာတဲ့ လုပ်ငန်းဖြစ်တယ်ဆိုတာ



UBER Photo - internet

မှန်ပေမဲ့ ပြည်နယ်လွှတ်တော်ရဲ့ သဘောတူညီချက်မရယူနိုင်ခဲ့ဘူးဆိုရင် လုပ်ငန်းကို အကောင်အထည်ဖော်လို့ မရပါဘူး။ ဘာကြောင့်လဲဆိုရင် ပြည်နယ်လွှတ်တော်များဟာ ပြည်သူ့နဲ့ အနီးဆုံးမှာ ရှိပြီး ပြည်သူ့ကို အမှန်တကယ် ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်နေလို့ပါ။ ကချင်ပြည်နယ် အစိုးရဖွဲ့နှင့် ကချင်ပြည်နယ်လွှတ်တော်အကြား ဖြစ်ပေါ်ခဲ့တဲ့ သဘောထားကွဲလွဲမှုပြဿနာဟာ ကချင်ပြည်နယ် လွှတ်တော်က ပြည်သူ့ကို အမှန်တကယ် ကိုယ်စားပြုတယ်ဆိုတာကို သက်သေပြလိုက်တာပဲဖြစ်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ နီးလာချိန် ရောက်မှ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လေသံထွက်ပေါ်လာပါတယ်။ တကယ်တော့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး အစီစဉ်ဟာ ၂၀၁၆ ခုနှစ် ဧပြီလ (၁) ရက်နေ့မှာ လုပ်ဆောင်ရမည့် အစီစဉ်တစ်ခုဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို ၂၀၁၆ခုနှစ် ဧပြီလ (၁)ရက်နေ့မှစပြီး ပြင်ဆင်ရမှာဖြစ်ပေမဲ့ ရွေးကောက်ပွဲနီးလာမှ ပြင်ဆင်ဖို့ လုပ်ဆောင်တာဟာ ရွေးကောက်ပွဲ အနိုင်ရဖို့ သက်သက် ရည်ရွယ်ပြီးလုပ်ဆောင်တယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို သိသာနေပါတယ်။ ရွေးကောက်ပွဲ အနိုင်ရဖို့ကိုသာ အဓိကရည်ရွယ်တဲ့ ဘယ်ခရီးလမ်းမဆို ဒီမိုကရေစီနည်းမကျသလို ရိုးသားမှန်ကန်တဲ့ ခရီးတစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး။ တိုင်းရင်းသား တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အဟန့်အတားဖြစ်စေတဲ့ ပုဒ်မ ၂၆၁ ဟာ လွှတ်တော်အတွင်းမှာ အချိန်မရွေးပြင်ဆင်လို့ရတဲ့ပုဒ်မ ဖြစ်ပေမဲ့

ဒီနေ့ ဒီချိန်ထိ ပြင်ဆင်နိုင်ခြင်းမရှိသေးပါဘူး။ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်နေသဘောထားနှင့် ပတ်သက်ပြီး ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့ တိုင်း ပြုပြည်ပြု လွှတ်တော်အစည်းအဝေးမှာ ကချင်ခေါင်းဆောင် ဆာမာဒူးဝါးစင် ဝါနေက အောက်ပါအတိုင်းပြောထားတာ သုံးသပ်ပြောဆိုသွားပါတယ်။

ဗိုလ်ချုပ်ကို လှိုက်လှိုက်လဲ့လဲ့မချီးကျူးဘဲ မနေနိုင်တဲ့အချက် တစ်ခုကတော့ သူများတွေက နန်းရင်းဝန်တို့ဘာတို့ လုပ်တယ်ဆိုရင် အိမ်တံခါးပေါက်မှာ ပုလိပ်တို့ အစောင့်တို့ ဘာတို့ ထားတယ်ဆိုတာ သိရတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကတော့ ဘာမှမထားချင်ဘူး။ ကုန်ကုန် ပြောရရင် ဘယ်ဆင်းရဲသားမဆို အခက်အခဲရောက်တဲ့အခါ ဗိုလ်ချုပ်ကို အလွယ်တကူ အကူအညီတောင်းလို့ရတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်က ဆင်းရဲသားပြည်သူ့ကို ဘယ်လောက်ဂရုဏာ ထားပြီး လွတ်လပ်ခွင့်ပေးတယ်ဆိုတာ အလွယ်တကူ ကျနစွာသိနိုင်ပါတယ်လို့ သုံးသပ်ပြောဆိုသွားပါတယ်။ လက်ရှိတိုင်းရင်းသားဒေသမှာ ကြေးရုပ်ကို စိုက်ထူတဲ့ ခေါင်းဆောင်တို့ရဲ့ စိတ်နေသဘောထားနှင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်နေသဘောထား ဘယ်လိုကွာခြားသလဲဆိုတာ ပြန်ပြီးခွဲခြားလေ့လာသုံးသပ်နိုင်မယ်ဆိုရင် ဒီမိုကရေစီခရီး ဖော်ဆောင်တဲ့ အခါများမှာ အထောက်အကူပြုမှာဖြစ်ပါတယ်။ ရိုးသားမှန်ကန်တဲ့ ဒီမိုကရေစီခရီးတစ်ခုကို အတူတကွ ဖော်ဆောင်နိုင်ကြပါစေ။

ကြံများ ရနိုင်ပြီ

- ကြံဆိုင် ဖွင့်ချင်လား
- ဆင်စာ ကျွေးချင်လား
- အချောင်းအရေအတွက် လိုက်ဝယ်ချင်လား
- အပြတ်လိုက် ဝယ်ချင်လား

ကြံများ ရောင်းချပေးနေပါသည်။

ဆက်သွယ်ရန်
- ၀၉ ၇၇၆ ၅၂၉ ၉၈၃

ကန္တာရဝတီတိုင်း(၆) ဂျာနယ်တွင် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပရဟိတလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို အခမဲ့ ကြော်ငြာနိုင်ပါသည်။

ဆက်သွယ်ရန် လိပ်စာ
ဖုန်း - ၀၉၂၆ ၂၁၇၂၉၃၅၊ ၀၉၇၈၉၇၉၂၆၈၉

သတင်းအချက်အလက်များ ရရှိမှုနည်းပါးသည့် ဟိုယာမြို့နယ်၊ ယိုယာအုပ်စု၊ ရာပေရားအုပ်စုနှင့် ဒေါလာစောအုပ်စုအတွင်းရှိ ကျေးရွာများအတွက် KNPP အမှတ်(၃) ခရိုင်အုပ်ချုပ်ရေးမှူး၊ KNPP ပြည်ထဲရေး ဒု - ဝန်ကြီး ခူးလော်ရယ်မှ တစ်လ တစ်ကြိမ်ထုတ် Kantarawaddy Times ဂျာနယ်ကို တစ်လလျှင် စောင်ရေ (၅၀) တစ်နှစ်စာ လှူဒါန်းသည်။

တောင်ယာမြေတွေ တပ်သိမ်းမှုကို ကြောက်တယ်

ကိုရယ်



ဖရူဆိုမြို့ကနေ လမ်းမကြီးအတိုင်းဆက်သွားရင် လောဂျာကျေးရွာကို ရောက်မှာဖြစ်ပါတယ်။ ရွာရဲ့အပေါ်ပိုင်းမှာနေထိုင်တဲ့ ကိုလူရယ်ဆိုတဲ့ မိသားစုထံ အလည်သွားဖြစ်ခဲ့ပါတယ်။ ကိုလူရယ်မှာ မောင်နှမ ၉ ဦးယောက် ၊ ယောက်ျားလေးက ငါးဦး မိန်းကလေးကလေးဦးဖြစ်ပါတယ်။ ငါးဦးကတော့ အိမ်ထောင်ကျကုန်ပြီး သူတို့မိသားစုတွေနဲ့အတူတူ သီးသန့်ခွဲနေထိုင်ကြပါတယ်။ ကျန်တဲ့ လေးယောက်ထဲက နှစ်ယောက်ဆိုရင် ထိုင်းမှာ အလုပ်လုပ်နေကြပေမဲ့ အဆင်မပြေတော့ အိမ်ကိုလည်း ငွေမပို့နိုင်ဘူးဖြစ်နေပါတယ်။

ခုဆိုရင် အိမ်မှာ ကနစ်ယောက်ကျန်ပါတယ်။ မိဘနားမှာနေပေမဲ့ အငယ်တစ်ယောက်က ကျောင်းတက်နေပါတယ်။ ကိုလူရယ်တယောက်တည်း မိဘကိုကူပါတယ်။ အကြီးပိုင်းတွေက အိမ်ထောင်ကိုယ်စီဆိုတော့ မိဘကို ပြန်မကြည့်နိုင်တော့ပါဘူး။ ကျောင်းတက်နေတဲ့ အငယ်ဆုံးတစ်ယောက်ကိုလည်း ထောက်ပံ့ပေးနေရပါသေးတယ်။ မိဘတွေက အသက်တွေကြီးနေပြီး စီးပွားမရှာနိုင်တော့ အဓိက တောင်ယာနဲ့ မြေပဲ စိုက်ပြီး အသက်မွေးဝမ်းကြောင်း ကြပါတယ်။

မိသားစုဝမ်းရောအတွက် တစ်သက်လုံး ကိုလူရယ်ဟာ ဘိုးဘွားစဉ်ကတည်းက ချန်ထားတဲ့ တောင်ယာအမွေအနှစ်နဲ့ပဲ လုပ်ကိုင်ခဲ့ပါတယ်။ သူ့ရဲ့ မိသားစုကလည်း သားသမီးတွေ တယောက်ပြီးတယောက် ပညာရေးစရိတ်၊ ကျန်းမာရေး၊ ဝမ်းရောအစရှိတာတွေကို တနေ့တနေ့ ဝင်ငွေကတော့ တောင်ယာခင်းထဲက ထွက်တဲ့ အသီးအနှံကိုပဲ အားကိုးခဲ့ရပါတယ်။ ဦးလူရယ်တို့လိုပဲ လောဂျာကျေးရွာက ဒေသခံအားလုံးဟာ မိသားစုစားဝတ်နေရေးကိစ္စအဝဝကို တောင်ယာစိုက်ခင်းကနေပဲ ဖြေရှင်းနေရပါတယ်။

ဒေသခံတွေ အားကိုးအားထားနေရတဲ့ တောင်ယာဟာဆိုလျှင် အခုဆို အမှတ် ၁၄ စစ်တပ်ကျောင်းတပ်ဧရိယာ အဖြစ်သတ်မှတ်ဖို့ စစ်တပ်က အမှတ်အသားတွေ လုပ်နေတဲ့အထဲမှာပါသွားလို့ အခုဆိုရင် ဒေသခံတွေက စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေကြရပါတယ်။ ကိုလူရယ်က " ဒီလိုတိုင်တွေ လာစိုက်တာ သူတို့ဟာသူတို့ စိုက်တာလား အထက်ကလုပ်ခိုင်းလို့လာ ကျွန်တော်တို့လည်း တောင်ယာသာသွားနေရတာ ဒီမြေကတစ်ချိန်ကျရင် တပ်မြေဘဲ တကယ် ဖြစ်သွားမလား ဆိုပြီး စိတ်ထဲမှာအမြဲ တွေးပူနေရတာပေါ့" လို့ပြောပါတယ်။ အမှတ်(၁၄) တပ် မှတ်တိုင်စိုက်ထူတဲ့ ဧရိယာထဲမှာ ကိုလူရယ်တို့ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာတဲ့တောင်ယာမြေ ၂ ဧကလောက် ပါသွားတယ်လို့ဆိုပါတယ်။

လောဂျာကျေးရွာက တောင်ယာလုပ်ကိုင်စားနေတဲ့ ဦးထွန်းက " ကြာလာလို့ရှိရင် သူတို့တပ်ဧရိယာ အကျယ်ချဲ့ လာမှာ ပြီးရင် သူတို့အဲဒါပေးပေးမဝင်တော့မှာ တောင်ယာတွေပေးမသွားတော့မှာ စိုးရိမ်တယ်လေ။ ဘာလို့လဲဆိုရင် ဒီလမ်းမဘက်က လုပ်စားဖို့ဆိုရင် နေရာမရှိတော့ဘူး၊ သူတို့လာနေတာလည်း ရွာကတောင်ယာ ရှိတဲ့ဖက်ဘဲ လာနေတော့ ခုလိုဆင်မပြေတော့ဘူးပေါ့။ အရင်ကဆိုရင် သူတို့တပ်ဧရိယာက ဒီလောက်မဟုတ်ဘူး ခုကမှတ်တိုင်တွေ ထပ်ပြီးစိုက်လိုက်တော့ ဟိုးကျွန်တော်တို့ ခြံအလယ်မှာရောက်သွားတယ်။ ကြာလာရင် ဘောင်တွေ သံစူးကြီးတွေနဲ့ သွားကာရင်တော့ လုပ်စားလို့ရမှာ မဟုတ်တော့ဘူး၊ အဆိုးဆုံးက ရိတ်သိမ်းချိန် ရိတ်သိမ်းတော့မယ် ဆိုရင် သူတို့က စစ်ရေးလေ့ကျင့်တယ်။ လက်နက်ကြီးပစ်တယ် အဲချိန်ဆိုရင် ပေးမလာတော့ဘူး၊ ကျွန်တော်တို့ဖက်ကလည်း ရိတ်သိမ်းဖို့လိုတယ်လေ အဲဒါတစ်ခုက အဆင်မပြေဘူး" လို့ သူ့ရဲ့ စိုးရိမ်စိတ်တွေ ပြောပါတယ်။

အမှတ် ၁၄ တပ်က စွန့်လွှတ်ထားတဲ့မြေဧရိယာအပေါ် တပ်ဧရိယာအမှတ်အသားတွေ မှတ်တိုင်တွေ ပြန်စိုက်ထားတာဖြစ်ပါတယ်။



အခုလို စစ်တပ်က အမှတ်အသားလုပ်သွားတဲ့အပေါ်မှာ တောင်ယာမှာ အလုပ်လုပ်နေရတဲ့ အမျိုးသမီးတွေအတွက် ခြိမ်းခြောက်စရာ တခုဖြစ်လာတယ်လို့ တောင်ယာနဲ့ အသက်မွေးဝမ်းကြောင်း နေကြရတဲ့ အမျိုးသမီးတွေက ပြောဆိုသွားကြပါတယ်။

ဒေါ်ဦးမိုးက " အရင်ကဆိုရင် အကျယ်ချည်းလုပ်လို့ရတာပေါ့ ခုကမရတော့ဘူး၊ အရင်ကနဲ့မတူတော့ဘူး၊ သစ်တွေဝါးတွေလည်း ယူလို့အဆင်မပြေတော့ဘူး၊ မိန်းကလေးတွေ သွားလာတာလည်း ဘဝလုံခြုံမှု မရှိတော့ဘူးလေ ခုလိုတကယ်သိမ်းတော့မယ် ဆိုရင် နောက်ခြံတွေက မရှိတော့ဘူး၊ နောင်လာမယ့် သား/သမီးတွေအတွက် စိတ်ပူတာပေါ့ ဒီဟာနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းဘဲ ဖြစ်ဖြစ် လာပြီး တော့ ကူညီဖြေရှင်းပေး နိုင်ရင်တော့ ကောင်းတာပေါ့" လို့ ပြောပါတယ်။

ဒေါ်လမ်းမိုးက " သူတို့လက်နက်ပစ်ပြီး ဆိုရင် အခိုးတွေတအား ထွက်တယ် အဲလိုဆိုရင် ကျန်းမာရေးထိခိုက်မယ်ထင်တယ်။ တကယ်ဆို ဒီလက်နက်ကြီးပစ်တဲ့ ဟာကို မပစ်ခိုင်းချင်ဘူး၊ သွားလာရတာ မလွတ်

လပ်တော့ဘူး" လို့ ပြောပါတယ်။ ဒေါ်ဦးမိုးက " မိရိုးဖလာတောင်ယာ အတိုင်းဘဲပြန်လိုချင်ပါတယ်။ အဖွားတို့က ဒီတောင်ယာအလုပ်ဘဲ လုပ်တော့ ဒီဟာဘဲ ပြန်လိုချင် တယ် ၊ စိတ်လည်းမကောင်းတော့ဘူးလေ ဘယ်မှာ သွားယူလို့ ဘယ်မှာ သွားစားရတော့မလဲပေါ့။ သူတို့လူလည်း များတယ် အရမ်းခက်ခဲသွားတယ် နွားတွေ အစာလွတ်ဖို့ နေရာမရှိတော့ဘူး" လို့ ပြောပါတယ်။

၂၀၁၄ခုနှစ်က အမှတ် ၁၄ တပ်က ၁၉၉၆ကတော့ စွန့်လွှတ်လိုက်တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ အဲဒီမြေပေါ် စစ်တပ်စာသင်ကျောင်းတစ်ဆောင် ဝင်ရောက်ဆောက်လုပ်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ စွန့်လွှတ်မြေအတွင်း တပ်ဧရိယာမှတ်တိုင် ဝင်ရောက်စိုက်ထူပြန်ပါတယ်။ ဒီအမှတ် (၁၄) တပ်မြေနဲ့ပတ်သက်ပြီး လောဂျာကျေးရွာနေ ဦးတီရယ် က " အရင်ကဆိုရင် သူတို့တိုင်းထားတာ ဧက(၃၀၀၀) လောက်ဘဲ ရှိတယ်။ ခုသူတို့မှတ်တိုင် ပြန်စိုက်တော့ တောင်သူလယ် သမား သမဂ္ဂအဖွဲ့က သွားတိုင်းကြည့်တော့ (၅၀၀၀) နီးပါးလောက်ရှိ သွားတယ်လို့ သိရတာပေါ့။ တပ်မြေနဲ့ ထားမယ်ဆိုရင် ကျွန်တော်တို့က လက်ခံမှာမဟုတ်ဘူး၊ ဘာလို့လဲဆို အခြားလုပ်စားဖို့

နေရာမှ မရှိတော့တာ၊ ဘိုးဘွားလက်ထဲက လုပ်လာတဲ့မြေကို ခုမှတပ်မြေနဲ့ သိမ်းချင်တယ် ဆိုရင် လက်မခံဘူးပေါ့" လို့ ပြောပါတယ်။

၂၀၁၀ ခုနှစ်ကတည်းက စစ်တပ်ကနေပြီး အမှတ် ၁၄ စစ်ရေးလေ့ကျင့်ရေးကျောင်းတည်ဆောက်ဖို့ ဒေသခံဖရူဆိုမြို့နယ်ထဲက ဘိုးဘွားပိုင်မြေယာ သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲကမှ ၁၉၉၆ကတော့ စွန့်လွှတ်တာဖြစ်ပါတယ်။ ၂၀၁၀ -၁၁ခုနှစ် အစိုးရအပြောင်းအလဲကာလမှာ ဖိအားပေးမှုတချို့ တောင် သူတွေက ကြောက်ပြီး ၁ ဧကကို လျော်ကြေး ၅ သောင်းနဲ့ ယူထားခဲ့ တာက ၆၈၀ ဧကရှိတယ်လို့ သိရပါတယ်။ ကိုလူရယ်နဲ့ ဒေသခံတောင်သူတွေ သူတို့ရဲ့ လယ်ယာမြေတွေကို စစ်တပ်ကနေ ထပ်ပြီး သိမ်းဆည်းမှာကိုကြောက်လန့်နေကြပါတယ်။ "ဒီတောင်ယာကို ဘိုးဘွားတို့ ခေတ်ကတည်းက လုပ်စားလာကြတယ်။ ဒီလိုတပ်မြေ အဖြစ်ထားတော့မယ်ဆိုရင် အခြားလုပ်စရာမြေနေရာလည်း မရှိတော့ပါဘူး" လို့ ကိုလူရယ်က ပြောပါတယ်။

စီမံကိန်းများ နှင့် လူထုသဘောတူညီမှု ... မှ

ဆိုလိုချင်တာက ဆွေးနွေးညှာတိုက် အစုအဖွဲ့၊ အကျိုးတူ/ အယူအဆတူ အစုအဖွဲ့စသဖြင့် ပေါ့။ ဒါပေမယ့်လည်း ဆိုရယ်လိုင်စင်ရရှိအောင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေမဲ့ ယူဆချက်ကတော့ နယ်မြေဒေသတစ်ခုအတွင်းက မိသားစုအားလုံး၊ လူမျိုးစုအားလုံး၊ အကျိုးတူ/ အယူအဆတူ အုပ်စုနှင့် အဖွဲ့အစည်းအားလုံး အနေနဲ့ စီမံကိန်းလုပ်ဆောင်မဲ့ ရင်းမြစ်တစ်ခုအပေါ် တူညီတဲ့သဘောထားနှင့် အမြင်တွေ ရောက်ရှိအောင် လုပ်ဆောင်ဖို့ပါပဲ။ ဒီလိုတစ်စည်းတစ်လုံးတည်း ဖြစ်နေဖို့ဆိုတာ တစ်ခါတစ်ရံမှာ မလွယ်ပါဘူး။ ဒါကြောင့် ဒီလိုတစ်ခုတစ်စည်းတည်း သဘောတူလာဖို့ ကြိုးပမ်းရပါမယ်။ လူထုသဘောတူညီမှုရဖို့အတွက် ကြိုးပမ်းရာမှာ အသိုက်အဝန်းတစ်ခု တည်ဆောက်ခြင်း၊ စွမ်းရည်တည်ဆောက်ခြင်းနှင့် အသင်းအဖွဲ့များ အားကောင်းစေခြင်းဆိုတဲ့ အချက်တွေအပါအဝင် အခြားအကြောင်းအရာတွေလည်း ပါဝင်ပါတယ်။

အဓိပ္ပာယ်ပြည့်ဝတဲ့ ဆိုရယ်လိုင်စင် ပေးနိုင်ဖို့ ဒေသခံလူထုနဲ့ ဆက်စပ် လူ့အသိုက်အဝန်း အပေါ် မှီတည်နေတဲ့ အဓိကသော့ချက်ကတော့ လူထုရဲ့ အသိပညာ အရည်အသွေး ပုံစံပါပဲ။ သူတို့ရဲ့ အသိက ခေတ်နဲ့မညီ မှန်ကန်မှု မရှိဘူးဆိုရင်တော့ လူမှုအသိုက်အဝန်းနဲ့ စီမံကိန်း လုပ်ဆောင်သူတွေအကြား ဒါဟာတကယ့်ကိုအခက် အခဲတစ်ရပ်ပါပဲ။

လူထုသဘောတူညီမှု (ဆိုရယ်လိုင်စင်) လိုအပ်နေတဲ့ ကုမ္ပဏီများ အနေနဲ့ သက်ဆိုင်ရာ လူထုဟာ စီမံကိန်းကြောင့် အပြန်အလှန် အကျိုးအမြတ်ရရှိမှုအပေါ် မြင်တဲ့အသိအမြင် ဘယ် လောက်ရှိသလဲ ဆိုတာ သိဖို့လိုပါတယ်။ ဒီသတင်းအချက်အလက်ရမှာသာ ကုမ္ပဏီအနေနဲ့ ဘယ်နေရာကို အားစိုက်ဆောင်ရွက်ရမယ်ဆိုတာ သိလာပါမယ်။ သို့သော် စီမံကိန်းတစ်ခုမှာ အဆင်မပြေတဲ့ ဖြေရှင်း နည်းပုံစံက အားလုံးကိုတော့ အဆင်မပြေအောင် လုပ်မပေးနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ လူ့အသိုက်အဝန်း တစ်ခုစီတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ပြဿနာလေးတွေနဲ့ အကျိုးအမြတ်ရလိုမှုတွေရှိနေပြီး ဒါကကုမ္ပဏီနဲ့ လူ့အသိုက်အဝန်းအကြားမှာ ဆက်ဆံရေးတည်ဆောက်ဖို့အခြေခံ အကြောင်းအရာ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကုမ္ပဏီတွေအနေနဲ့ အစောဆုံး လုပ်ဖို့ လိုအပ်တဲ့အချက်ကတော့ စီမံကိန်းဆောင်ရွက်မဲ့ နေရာက ဒေသခံလူထုအပေါ် လေ့လာမှုပြုလုပ်ဖို့နဲ့ သူတို့လိုချင်တဲ့ အချက်တွေ၊ အမြင်တွေနဲ့ ပြဿနာတွေကို တစ်ဦးချင်းစီရော၊ အစုအဖွဲ့ခံစားချက်တွေကိုပါ သိနားလည်အောင်လုပ်ရမှာပါ။

လူထုသဘောတူညီမှုကို တိုင်းတာနိုင်ပါသလား
တိုင်းတာနိုင်ပါတယ်။ မိမိတို့လုပ်မဲ့ စီမံကိန်းအပေါ် ဒေသခံလူထုက သဘောတူမှာလား၊ ငြင်းပယ်မှာလား၊ ပူးပေါင်းလုပ်ချင်တာ

- ကလောင်ရှင် - သျှံထွန်းတောက်
- အမည်ရင်း - ဦးထွန်းတောက်အောင်
- ဖုန်းနံပါတ် - ၀၉ ၄၄၄ ၀၄၁ ၁၀၆

အပိုင်း (၂)

ကွန်မြူနစ်ဝါဒ သေဆုံးနေပြီးလော

ခူးကြူးပဲကေး [ကရင်နီအမျိုးသား]

အလွယ်ကူဆုံးပြောရင် ရဲဘော်ကြီး ကားလ်မက်စ်ဟာ လူသား ဝါဒကို စတင်ခဲ့သူထဲက တစ်ယောက်ပါ။ တကယ်တမ်း လက်တွေ့ကျကျ ကျနေတို.ရဲ့ လူမှုအသိုင်းအဝိုင်းကို လေ့လာကြည့် မယ်ဆိုရင် ကျနေတို. က ခေတ်တွေအများကြီးနဲ့ ဖြတ်သန်း လာခဲ့ကြတဲ့ အနေအထားပါ။ အရိုင်းခေတ်ကနေ ကျေးကျွန်စနစ်၊ ကျေးကျွန်စနစ်ကနေ မြေရှင် ပဒေသာရာဇ် စနစ်၊ အဲဒီစနစ်ကနေ ကုန်းသွယ်မှု မြင်လာချိန်မှာတော့ ကျနေတို.ဟာ လက်ရှိနေထိုင်တဲ့ အရင်းရှင်စီးပွားရေး စနစ်ကို ရောက်ရှိလာတာပဲဖြစ်ပါတယ်။ ဒီအရင်းရှင်စနစ်ကို တကယ် တမ်း အချက် ကျကျ စဉ်းစားတဲ့အခါကျရင် ဂုတ်သွေးစုပ်မှု တခုပါ။ ဘာမျှမလုပ်တဲ့ လူတန်းစားက လုပ်တဲ့ လူတွေဆီက ဂုတ်သွေးစုပ်မှု ကိုဆိုလိုတာပါ။

တချို့သော ကွန်မြူနစ် ဘုံအဖွဲ့အစည်းကို လိုလာသူတွေ ကိုယ်တိုင်းက အရင်းရှင်စနစ်မှာ ကျဆုံးသွားတာကို မြင်တိုင်း အင်မ တန်မှ စိတ်မကောင်းဖြစ်မိပါတယ်။ တကယ်တမ်း ကွန်မြူနစ် စနစ် ဖြစ်တဲ့ လူဘုံအဖွဲ့အစည်း (ဝါ) ဘုံဝါဒ ရောက်ရှိဖို့ဆိုတာ ရာစုနှစ်နဲ့ ချီကြာနိုင်တဲ့ ကိစ္စတစ်ခုပါ။ နယ်မြေတွေ၊ နယ်နမိတ်တွေ၊ ကွဲပြားမှုတွေ မရှိတဲ့ ကမ္ဘာနိုင်ငံသား၊ ကမ္ဘာလူမျိုး စနစ်ထူထောင်ရေးဟာ အင်မတန် မှ ကောင်းတဲ့ ဝါဒတစ်ခုပါ။ ယခင်က လူမှုအသိုင်းအဝိုင်းဟာ အဓိက အားဖြင့် လူသားဝါဒ ကျဆုံးနေတဲ့ လူမှုအသိုင်းအဝိုင်းတံဆိပ်ကပ် အဖွဲ့အစည်းတစ်ခုပါ။ ဒီအဖွဲ့အစည်းမှာ လူလူချင်း ထက် ၊ ကုန်းပစ္စည်း တွေကသာ အဓိက နေရာယူထားတဲ့ အခြေအနေတစ်ခုပါ။ ဒီနေရာမှာ လူသားဝါဒ ထွန်းကားရေးဟာ ကွန်မြူနစ်တိုင်းရဲ့ ကြိုးပမ်းရမဲ့ အနေအ ထားပါ။

လူမှုအသိုင်းအဝိုင်းဆိုတာ ဆင့်ကဲဖြစ်စဉ်တစ်မျိုးပြီး တစ် မျိုးသွားနေတဲ့ ရွှေ့လျားနေတဲ့ ဒြပ်ရှိတစ်မျိုးပါ။ ဒီလူမှုအသိုင်းအဝိုင်းရဲ့ နောက်ဆုံး ဟာ ကွန်မြူနစ်ဝါဒဖြစ်တဲ့ ဘုံဝါဒမှာသာအဆုံးသတ် ပါ လိမ့်မယ်။ လက်ရှိလူမှုအသိုင်းအဝိုင်းဟာ ဘာသာရေးတွေအခြေခံပြီး တည်ဆောက်ခဲ့တဲ့ ရာစုနှစ်တွေလဲရှိပါတယ်။ မဟာ ဖို ဝါဒ ကြီးမားခဲ့တဲ့ ဒီလူမှုအသိုင်းအဝိုင်း မှာ ဘာသာတရားမှာတောင် ယောကျ်ားသားပဲ ဘုရားဖြစ်ခွင့်ပေးခဲ့တဲ့ အနေအထားပါ။ လိမ်း ကွဲပြားမှုအပေါ် မူတည်ပြီး တည်ရှိလာတဲ့ လူသားတွေအပေါ် ဘယ်လူက မြင့်တယ်၊ ဘယ် လူက မမြင့်ဘူး ဆိုတဲ့ မဟာ ဖိုဝါဒ လွှမ်းမိုးလာတဲ့ လူမှုအသိုင်းအဝိုင်းဟာလဲ ရယ်စရာကောင်းလှပါတယ်။ ကွန်မြူနစ်ဝါဒ ဖြစ်တဲ့ ဘုံလူအဖွဲ့အစည်း ဖြစ်တည်လာရင် စစ်ဆိုတာက ပုံပြင်တစ်ပုဒ်ဖြစ်သွားပါလိမ့်မယ်။ အ ကြောင်းက ဓားရေထက်တဲ့သူ ဘုရင်တက်လုပ်အုပ်ချုပ်တဲ့ ခွန်းအားကို အမှီပြုတဲ့ မဟာဖိုဝါဒကျဆုံးခန်းရောက်သွားမှာဖြစ်လိမ့်ပါ။ ပညာ (ဝါ) အသက်မွေးဝမ်းကြောင်းပေါ်မူတည်ပြီး ဇာတ်နိမ့် ၊ ဇာတ်မြင့်ခွဲတဲ့ စနစ် ဟာလဲ ကျဆုံးသွားပါလိမ့်မယ်။ လူသားတွေဟာ ဘာသာတရားကို လိုက်လျှောက်တဲ့ နေရာမှာ တကယ်တမ်း ခွဲခြမ်းကြည့်ရင် အများကြီး တွေ့နိုင်ပါလိမ့်မယ်။ လူသားတွေရဲ့ ကိုယ့်ကျင့်တရား မြှင့်တင်ဖို့ အပါအ ဝင် ထွက်ရပ်လမ်းတစ်ခုကို ရှာတဲ့ သဘောပါ။ ဘာသာတရားဆိုတာကလဲ လူသားတွေရဲ့ ဖြစ်တည်မှု ၊ နောက် ဘဝရဲ့ ထွက်ရပ်လမ်းကိုရှာတဲ့ လမ်းစဉ်တစ်ခုပါ။ ဒီလမ်းစဉ်တစ်ခုမှာလဲ ငွေရေးကြေးရေးနဲ့ တိုင်းတာပြီး နောက်တမလွန်ဘဝကို ရောက်နိုင်တဲ့ ငွေကြေးသတ်မှတ်မှုတွေဟာ ရယ်စရာ ဟာသတစ်မျိုးပါပဲ။ နောက်တမလွန်ကောင်းရာမှန်ရာရောက်ဖို့အတွက် ငွေကြေးနဲ့ ပေးဝယ်ရတယ်ဆိုတာဟာ ဆင်းရဲ ချမ်းသာ ကို ခွဲခြားပေးတဲ့ အနေအထားမျိုးတွေ့ရပါတယ်။ ဆိုတော့ ဟုတ်ပြီ

ကွန်မြူနစ်တစ်ယောက် ဒီအပေါ်မှာ ဝေဖန်မှု ပေးရမယ်ဆိုရင် ဘာမျှမ စားနိုင် ၊ မသောက်နိုင်တဲ့ ရုပ်ဝတ္ထုတွေကို လှူဒါန်းတာထက်စားရင် ဝတ်ပြတ်နေတဲ့ လူသားတွေကို ဝေမျှ မလှူဒါန်းနိုင်ဘူးလားဆိုတဲ့ အမြင်ဟာ ကွန်မြူနစ်တစ်ယောက်ရဲ့ အမြင်ပါ။ ဘာသာတရားတိုင်းက တော့ မရှိဆင်းရဲသားတွေအပေါ် လှူတန်က ငရဲရောက်နိုင်တယ်လို့ မဆိုထားပါဘူး။

ဘာသာတရားဟာ နောက်တမလွန်ဘဝ ရဲ့ ထွက်ရပ်လမ်း ကို ရှာတဲ့ အပြေဆိုရင် ကွန်မြူနစ်ဝါဒက လူသားတွေရဲ့ လက်ရှိ ဘဝ ထွက်ရပ်လမ်းကိုရှာတာပါ။ လူသားတွေရဲ့ လက်ရှိဘဝမှာ ဆင်းရဲနေမှု၊ အချင်းချင်း ဂုတ်သွေးစုပ်မှုတွေအပေါ်မှာ လူသားအချင်းချင်းဂုတ်သွေး စုပ်မှုကင်းတဲ့ ထွက်ရပ်လမ်းတစ်ခုကို ဆိုလိုတာပါ။ ဒီဝါဒမှာ လူလူချင်း လေးစား မှုတွေ၊ လူလူချင်း ခွဲခြားမှုတွေကင်းမဲ့ တဲ့ ဇုံတစ်ခုအပါအဝင် လူသားဝါဒ ထူထောင်ဖို့ပါ။ ဒါကို ရုပ်ဝါဒလို့ ပြောကြပါတယ်။ ဒါကို စတင်ခဲ့သူက ရဲဘော်ကြီးကားလ်မက်စ်ပါ။ လူသားတွေဆင်းရဲနေချိန်မှာ ဝတ်ပြတ်နေချိန်မှာ ကိုယ့်ကျင့်တရား ကောင်းမွန်လာနိုင်ပါမလားဆိုတာ စဉ်းစား တွေးဝေစရာတစ်ခုပါ။

ဒီနေရာမှာ ကွဲပြားမှုလွဲသွားတာတွေရှိပါတယ်။ ရဲဘော်ကြီး ကားလ်မက်စ်အပါအဝင် ကျန်တဲ့ကွန်မြူနစ်ခေါင်းဆောင်တွေဟာ ဘာသာတရားတစ်ခုကို ထူထောင်တယ်ဆိုတဲ့အမြင်ပါ။ ဒါဟာ မှား ယွင်းပါလိမ့်မယ်။ အကြောင်းက လူသားဝါဒကို စတင်ထူထောင်သူ တွေမို့ပါပဲ။ ကွန်မြူနစ်လူမှုအဖွဲ့အစည်းတစ်ခုကို သွားဖို့အတွက် လမ်းကြောင်းချပေးခဲ့တဲ့ လူတွေများစွာရှိပါတယ်။ တချို့ ကွန်မြူနစ်တွေ တိုင်းကိုက အဲလမ်းကြောင်းက မထွက်လာတာ တွေ့ရပါတယ်။ တ ကယ်တော့ ကွန်မြူနစ်ဝါဒဟာ ပုံသေ တရားသေ ဝါဒ မဟုတ်ပါဘူး။ လူမှုအသိုင်းအဝိုင်းရဲ့ ဆင့်ကဲပြောင်းလဲမှုအပေါ် မူတည်ပြီး တိုးတက်

တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်တစ်ခုဖြစ်ပါလိမ့်မယ်။ ဒီလမ်းကြောင်း လျှောက်လမ်းနိုင်ဖို့အတွက် လက်ရှိ လူမှုအသိုင်း အဝိုင်းကိုကောင်းမွန်စွာ နားလည်သဘောပေါက်ကာ သူ့ရုပ်ခွံပြတတ်ဖို့ လိုအပ်ပါတယ်။

မက်စ်ပြခဲ့တဲ့ ကွန်မြူနစ်ဝါဒဟာ နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံ ရေး ဘောဂဗေဒနှင့် ဆိုရှယ်လစ်ဝါဒတို့ကို ကိုယ့်စားပြုပြီးပေါ်ပေါက်လာ တာပဲဖြစ်ပါတယ်။ လျှောက်လမ်းနိုင်တဲ့ လမ်းစဉ်များစွာထဲကမှ လမ်း စဉ်တစ်ခုကို ပြခဲ့တာလဲဖြစ်ပါတယ်။ ကွန်မြူနစ် စနစ်ဖြစ်တဲ့ ဘုံဝါဒ လျှောက်လမ်းနိုင်ဖို့အတွက် လက်ခံယုံကြည်ထားရမဲ့ လက်ရှိလူမှု အသိုင်းအဝိုင်းလည်ပတ်မှု ပုံစံဟာ သုံးပိုင်း(၃) ခွဲပြီး လေ့လာနိုင်ပါမယ်။

လက်ရှိလူမှုအသိုင်းအဝိုင်းဟာ လုပ်ခစားကျွန်းစနစ်ကို တနည်း နည်းဖြင့် အကာကွယ်ပေး နေတာပဲဖြစ်ပါတယ်။ မြေရှင်စနစ်ဆိုတဲ့ ကျေး ကျွန်ဘဝက လက်ရှိ အရင်းရှင်ကျေးကျွန်ဆိုတဲ့ သဘောတရားပါ။ ကျေး ကျွန်စနစ်မှ မြေရှင်စနစ် ထိုမှတဆင့် အရင်းရှင်စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်တွေအားလုံးဟာ ကျေးကျွန်စနစ်ကို နည်းလမ်းအမျိုးမျိုးနဲ့ အရေ ခွံဖြိုထားပါတယ်။ ကောင်းမွန်သော လူမှုအသိုင်းအဝိုင်းဆိုတဲ့ ခေါင်းစဉ် အောက်မှာ မညီမျှမှု ကို အရေခွံဖြိုထားဆဲဖြစ်ပါတယ်။ အသွင်းအားဖြင့် အရေခွံအမျိုးမျိုးဖြိုထားတယ် ဆိုပေမဲ့ အနစ်သာရအားဖြင့် မညီမျှရေး အပေါ်မှာ ဂုတ်သွေးစုပ်ခြင်းကို တည်ဆောက်ထားတာပဲဖြစ် ပါတယ်။

ကွန်မြူနစ်တစ်ယောက်ဟာ ဂိုဏ်းဂဏဝါဒလဲ မရှိရသလို လူလူ ချင်းလဲခွဲခြားမှု ၊ ဂုတ်သွေးစုပ်မှု ကင်းရပါမယ်။ လူကို လူလိုမြင်ပြီး လူ သားထု တစ်ရပ်လုံး လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရေးဟာ ကွန်မြူနစ်တစ်ယောက်ရဲ့ သန္ဓေပဲဖြစ်ပါတယ်။ လူသားထု တစ်ရပ်လုံးရဲ့ လွတ်မြောက်ရေးဟာ ကျေးကျွန်စနစ်မှ လွတ်မြောက်ရေးပဲဖြစ်ပါတယ်။ အမှန်တကယ် လိုအပ်တဲ့ လိုအပ်ချက်တွေများစွာ ရှိနိုင်ပါမယ်။

လူတန်းစားပြဿနာဟာမည်သည့် အယူသီးမူဖောက်ပြန်မှုနှင့်

“ မြေရှင်စနစ်ဆိုတဲ့ ကျေးကျွန်းဘဝက လက်ရှိအရင်းရှင်ကျေးကျွန်ဆိုတဲ့ သဘောတရားပါ။ ကျေးကျွန်စနစ်မှ မြေရှင်စနစ်

ထိုမှတဆင့် အရင်းရှင်စနစ်ပဲ ဖြစ်ပါတယ် ”

သွားရမဲ့ဝါဒပါ။ ကမ္ဘာမြေကြီးဟာ လစ်ဘရယ်ဝါဒနဲ့ အရင်းရှင်စနစ်ကိုမှ မယုံရင် မယုံတဲ့ နိုင်ငံဟာ ပွဲပြီးသွားမယ် ဆိုတဲ့ ဖူကူးယားမာ (အမေရိ ကန်စာရေးဆရာ) တယောက်ရေးတဲ့ သမိုင်းပြုပြီး ဆိုတဲ့ အမြင်ဟာ ဟာသတစ်ခုပါ။ လစ်ဘရယ်ဝါဒနဲ့ အရင်းရှင်ဝါဒတွေကသာလျှင် သမိုင်းနိဂုံးဆိုတဲ့ အမြင်ပါ။ ဒါကို မှားယွင်းပါတယ်ဆိုတဲ့ အမြင်ကို လက်ရှိ ကမ္ဘာမြေကြီးက ပြသလိုက်ပါပြီ။

ကွန်မြူနစ်စနစ်ဖြစ်တဲ့ သမိုင်းလူအဖွဲ့အစည်းကို လိုချင်တဲ့ လူတွေကိုယ်တိုင်းက ဖူကူးယားမာ မြေးသမက် မဖြစ်ဖို့ လိုပါတယ်။ ပုံသေကားချပ် တစ်ခုတည်းမှာပဲ ရပ်မနေဖို့ ဆိုလိုတာပါ။ ဆန်းသစ်မှု တွေ၊ လမ်းကြောင်းအသစ်တွေကို တီထွင်နိုင်ဖို့အရေးကြီးပါတယ်။ လက်ရှိလူမှုအသိုင်းအဝိုင်းကို လေ့လာပြီး လမ်းကြောင်းအသစ်တွေကို ဖောက်သွားနိုင်ဖို့က ကွန်မြူနစ်တွေတိုင်းရဲ့ သမိုင်းပေးတာဝန်ဖြစ်ပါလိမ့် မယ်။ ကွန်မြူနစ်ဝါဒကို ချီးတက်နိုင်ဖို့ ရဲဘော်ကြီးကားလ်မက်စ် အပါအ ဝင်၊ အိန်ဂျယ်လ် ၊ လီနင်၊ မော်စီတုန်နဲ့ ဟိုချီမင်းတို့က ပြသခဲ့ပါတယ်။ ဒါတွေဟာလဲ ချီတက်နိုင်ဖို့ လမ်းကြောင်းများစွာထဲက အနည်းအကျဉ်း ဖြစ်ပါတယ်။ ကွန်မြူနစ်ဝါဒကို ချီတက်နိုင် ဖို့ လမ်းသစ်ကို ချပြနိုင်ရေးဟာ လဲ အတွေးအခေါ်ခိုင်မာသူများဖြစ်တဲ့ ကွန်မြူနစ်တိုင်းရဲ့ ခေတ်က ထမ်း

ဖြစ်စေမပြေငြိမ်းနိုင်ပါဘူး။ ကွန်မြူနစ်တစ်ယောက်အနေဖြင့် အယူသီး မှုကို ရှောင်ဖယ်ရပါမယ်။

ဒီအချက်သုံးချက်ဟာ ကွန်မြူနစ်တယောက်ရဲ့ သန္ဓေပဲဖြစ်ပါ တယ်။ ဒီအချက်သုံးချက်ကို အကျဉ်းချုပ်ပြီးပြောရရင် လူသားဝါဒပဲ ဖြစ် ပါတယ်။ ကမ္ဘာပေါ်မှာ လူသားတွေရဲ့ အရေးပါမှုကို မေ့လျော့ပြီးသ ကာလ လူသားအချင်းချင်း ဂုတ်သွေးစုပ်နေမှုတို့ဟာ အင်မတန်မှ အကျဉ်းတန်းပြီး ရပ်ဆိုင်းလွန်းလှပါတယ်။ ဒါကို ပြန်လည် ပြုပြင်ယူ ရမှာလဲ လူသားတွေပဲဖြစ်လို့ ကျေးကျွန်စနစ်အမျိုးမျိုးအောက်မှာ လွတ် မြောက်ရေးဟာ လူတန်းစားတော်လှန်ရေး တိုက်ပွဲပဲဖြစ်ပါတယ်။ လူတန်းစား အရေးကို မမြေရှင်းနိုင်ပါက ပဋိပက္ခက ဘယ်တော့အခါမျှ ရပ်တန့်သွားမည်မဟုတ်ပါ။

ဒါကြောင့် လူမှုအသိုင်းအဝိုင်းပေါ်အခြေ ပြုပြီး ရပ်တည်နေတဲ့ နိုင်ငံရေးစနစ်ဟာ လူမှုအသိုင်းအဝိုင်း ရှင်သန်နေ သမျှကာလ ပတ်လုံး ဘယ်တော့ အခါမျှ ရပ်တန့် သွားမည်မဟုတ်ပါ။ ဒါကြောင့် ကွန်မြူနစ်ဝါဒက ပင်ကိုယ် သန္ဓေအားဖြင့် လူမှုအသိုင်းအဝိုင်း အပေါ်မှာ အခြေပြုပြီးဖြစ်သမျှ ကွန်မြူနစ်ဝါဒဟာ ဘယ်တော့အခါမျှ မသေဆုံးသွားနိုင်ပါ။

ဒေသထွက်ကုန်များ ဈေးကွက်ဝင်နိုင်ရန် အမြင်ဖွင့်သင်တန်းပေး

မူရာမီဂျိုင်

မိမိတို့ ဒေသထွက်ကုန်များကို ဈေးကွက်အတွင်းသို့ မည် သည့်ပုံစံများဖြင့် ဝင်ဆံ့နိုင်အောင် ပြုလုပ်ဆောင်ရွက်သင့်ကြောင်း ဒေသဆိုင်ရာ စီးပွားရေးအမြင်ဖွင့်သင်တန်းတစ်ရပ်ကို ဖယ်ခုံမြို့နယ်တွင် ပြုလုပ်ခဲ့သည်။

"အဓိကကတော့ ဒီဒေသအလိုက်ထွက်ကုန်တွေရှိတယ် ဒီထွက် ကုန်တွေကို ဈေးကွက်ထဲ ဘယ်လိုရောက်အောင်စဉ်းစားတဲ့နေရာမှာ စီးပွားရေးဆန်ဆန်စဉ်းစားတတ်ဖို့အတွက်၊ စီးပွားရေးလုပ်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုနည်းနဲ့ ထိခိုက်နေလဲ၊ ဘယ်လိုနည်းနဲ့ ကာကွယ်သင့်သလဲဆိုတာကို အဓိကပေးချင်တဲ့ရည်ရွယ်ချက်ပေါ့" ဟု သင်တန်းဆရာ ဘုန်းမြင့်က ပြောသည်။

ဒေသဆိုင်ရာ စီးပွားရေးအမြင်ဖွင့်သင်တန်းပေးခြင်းအားဖြင့်

လည်း ငှင်းတို့၏ ဒေသထွက်ကုန်တန်ဖိုးကိုပိုမိုသိရှိပြီး တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ရာတွင်လည်း မည်သို့မည်ပုံဆောင်ရွက် ရမည်ကိုပိုမိုသိရှိလာကြောင်း သင်တန်းသားတစ်ဦးကဆိုသည်။

"သူတို့ဒီလိုသင်တန်းတွေပေးတော့ ကောင်းတယ်။ ကျွန်တော် တို့လည်း ပိုသိရတာပေါ့" ဟု ဦးလေအေးနယ်က ပြောသည်။

ရှမ်းပြည်တောင်ပိုင်းဒေသ နှင့် ကယားဒေသများတွင် စီးပွားရေး နှင့် ပတ်သက်သောမိမိတို့၏ထွက်ကုန်တန်ဖိုးများအသုံးဝင်မှု၊ အသုံးပြု နိုင်မှုတို့ကို မသိရှိသေးသောကြောင့် ယခုလိုသင်တန်းများပြုလုပ်ပေးရန် လိုအပ်နေသေးကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့ထိတွင် မေတ္တာ ဖောင်ဒေးရှင်းမှ ဦးဆောင်ပြီး ဒေသဆိုင်ရာစီးပွားရေးအမြင်ဖွင့်သင်တ န်းကို ဖယ်ခုံမြို့နယ်ရှိ မြို့နယ်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြသည်။ ထိုသင်တန်း တွင် ကယန်းဒေသ၊ ကယားဒေသ၊ ကရင်ဒေသနှင့် ရှမ်းတောင်ဒေသမှ လူထု ၇၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Advertise with us



KANTARAWADDY TIMES

Bi-monthly Journal

Online

www.kantarawaddytimes.org

www.facebook.com/kantawaddytimes

Contact:

267 8141 7394, 094 5353 3635, 007 8579 2888

kantharawaddy@gmail.com, kantarawaddy@gmail.com

အတွဲ (၇) အမှတ်စဉ် (၈) စာမျက်နှာ (၂၀)ပါ အဆက် ဆက်ဖတ်ရှုရန်

ကယား(ကရင်နီ) တိုင်းရင်းသား ယုံကြည်သော ကော့(ပိုင်နက်မြေ)

မော်မယ်



ကော့(ပိုင်နက်မြေ) ကျွေးမွေးပူဇော်ရာတွင်

(၁) ဒေသတို့၏ တောင်ကြီးပေါ်တွင် ကော့ဒူလဲ (နတ်) ပူဇော်ကျွေးမွေးပွဲပြုလုပ်သည်။ ယင်းတောင်ပေါ်မှ တောင်တန်း၊ တောင်စွယ်နှင့် ယင်းဒေသ တောခင်း၊ ရေထွက်ပေါက်ရှိမြေပိုင် အပိုင်းဧရိယာအား အရှင်သခင် (တနွေး) များစောင့်ထိန်းနေသဖြင့် ကျွေးမွေးပူဇော်ခြင်းဖြစ်သည်။ ထိုဒေသမှ ရွာများက ရွာသားနှင့် ယဇ်ဆရာအကြီးအကဲက တက်ရောက်ဆောင်ရွက်ကြပြီး ကြက်၊ ဝက်အပြင် ကျွဲမြွေပူဇော်ကာ တစ်နှစ်တစ်ကြိမ် ဆောင်ရွက်ရန်မလိုဘဲ ယဇ်ဆရာများ၏ လိုအပ်မှုကို အကဲဖြတ်ခြင်းအပေါ် မူတည်၍ ကျွေးမွေးပူဇော်မှုပြုလုပ်သွားသည်။ ဆိုလိုတာက (၁၀) နှစ်ကျော် အနှစ်(၅၀)ကျော်လျှင်တစ်ကြိမ် ကျင်းပသွားသည်လည်း ရှိသည်။

(၂) ကော့ကရဒါးခေါ် ရွာနံ (နတ်) ကေးလဲပူဇော်ကျွေးမွေးခြင်းမှာ ကျေးရွာတစ်ရွာစီ ဆောင်ရွက်သွားကာ တစ်နှစ်တစ်ကြိမ် ပြုလုပ်သွားသည်။ ကျေးရွာသား၏ သီးနှံကောင်းမွန်ရေး၊ ရွာလူများအသေပိုင်ဆိုင်သော လက်နက်များဖြင့် လူကိုမထိခိုက်စေရေး၊ သဘာဝဘေးများရွာတွင် မကျရောက်စေရေး၊ ပိုးမွှားမကျရောက်စေရေးနှင့် ရွာလူများလိင်မှုကိစ္စဖြစ်ပေါ်စေရေး တို့ကို ရည်းစားပြီး ကျွေးမွေးပူဇော်ခြင်းဖြစ်သည်။ ထိုကျင်းပသောရက်တွင် ပြင်ပညွှန်သည့်ရွာသား အချို့က ရွာထဲဝင်လာပါက ငွေ(သို့) ယင်းဧည့်သည်၏ ကိုယ်ပေါ်ရှိ ချည်မျှင်အမျိုးမျိုး အလျော်တောင်းသည်။ ရွာသားသက်ကြီးအမျိုးသားတို့က တောထဲသို့ တောကောင်လိုက်သည်။ ရရှိလာသော ငှက်၊ ကြွက်၊ ကြောင်တို့ကို ရွာနံပူဇော်ရာတွင် အနောက်ဘက် သစ်ပင်ကြီးအောက်တွင် ယူဆောင်လာသည်။ တောခွေး၊ တောကြောင်နှင့် ကျားရရှိပါက ရွာနံအပိုင်းထဲ မယူဆောင်လာရပါ။ ငှက်နှင့် ကျွဲ၊ စိုင်း၊ ဆတ် (ခွာပါအကောင်) သာ ယူဝင်ပါသည်။ ကော့ထိုးဘိုးလျှင်အိမ်မှ ပူဇော်သောအပိုင်းမှာ ရွာအရှေ့အရပ်တွင်တည်သည်။

(၃) ကျေးရွာ၏ ပိုင်နက်အပိုင်း သစ်တောမြေပူဇော်ခြင်းမှာ ရွာပိုင်သစ်တောနှင့် တောနှင့် တောင် ရွာလူမိသားစုအလိုက်ပိုင်သော တောနှင့် တောင်တို့ အရှင်သခင်အား ကျွေးမွေးပူဇော်ခြင်းဖြစ်ကာ ထိုတော၊ တောင်ကောင်းမွန်ရန်ဖြစ်သည်။

(၄) သစ်တော၊ တောင်နှင့် လယ်ယာခင်းထဲမှ ပိုင်ရှင်တို့ နှစ်သက်ရာ အပင်တစ်ပင်ပေါ်တွင် ကျွေးမွေးပူဇော်သည်။

တောတောင်အပင်များ အရှင်သခင်နှင့် ထိုတစ်ပင်တည်း၏ အရှင်သခင်နတ် ပူးပေါင်းခြင်းကြောင့် ထိုဒေသအပိုင်းရှိ အရှင်သခင်က အခြေခိုင်စေသည်။

(၅) ရေထွက်ပေါက်၊ အင်းအိုင်၊ ရေပြင်နှင့်ချောင်း၊ မြောင်း ကျွေးမွေးပူဇော်ခြင်း မှာ ထိုရေနှင့်ဆိုင်သော အရှင်သခင်များက ရေမခမ်းခြောက်ရေးနှင့် ရေစီးကြောင်းမပျက်စီးရန် စောင်ထိန်းရန်ဖြစ်သည်။

(၆) လူ့ဘုန်းတော်ရှင်ကော့ပိုးဒု၊ ဖားဘန်းနှင့် ဖူးကောင်းမူအင်း ကျွေးမွေးပူဇော်ခြင်းမှာ ယင်းပုဂ္ဂိုလ်၏ နေထိုင်ရာ နေရာကို အခြေတည်ပြီး ကျွေးမွေးပူဇော်ပါသည်။ ထိုနေရာကို ကော့ထိုးဘိုးတံခွန်တိုင်စိုက်ပြီး ပူဇော်ကျွေးမွေးသည်။ ထိုဘုန်းတော်ရှင်မှ ကောင်းဆိုးခွဲမိတ်ဆိုင်ရာနှင့် ထိုဒေသတွင် မိုးလေဝသကောင်းမွန်ရေးဖြစ်စေသည်။

အထက်ဖော်ပြပါ အပိုင်း(၆)ပိုင်း ပူဇော်မှုပြုလုပ်ရာတွင် ယဇ်ဆရာများကို အိမ်မွေးတိရစ္ဆာန်ဖြစ်သော ကြက်၊ ဝက် နှင့် ကျွဲတို့

ဖြင့် ပူဇော်မှုသာ အရှင်သခင်(နတ်)က နှစ်သက်ပါသည်။ ကျွေးမွေးပူဇော်ခြင်း (၁)မျိုးမှာ ထိုကျင်းပသော နေရာမှ သစ်ပင်တစ်ပင်ကို မှီခိုကာ ပြုလုပ်သွားသည်။ အပိုင်း(၅) ရေနှင့်ဆိုင်သော ကျွေးမွေးပူဇော်ခြင်းပြုလုပ်ရာတွင် သစ်ပင်နှင့် အလှမ်းဝေးပါက စင်ထိုးပြီး ကျင်းပပြုလုပ်သွားသည်။ ကျွေးမွေးပူဇော်ပွဲကျင်းပရာတွင် ကြက်ရိုးထိုးပေဒင်ကြည့်ပြီး အဖြေရှာပါသည်။ ကော့(ပိုင်နက်မြေ) ကျွေးမွေးပူဇော်ခြင်းပွဲ ပြုလုပ်တိုင်း ကြက်ရိုးပေဒင် အဟောမှာ အဆိုးမဖော်ပြဘဲ အကောင်းသာဖော်ပြသွားသည်။ ကြက်ရိုးထိုးပေဒင်သည် ကယား(ကရင်နီ) မျိုးနွယ်စုအဖို့ အတည်ပြုမှတ်တမ်း အဆုံးအဖြတ်တစ်ရပ်လည်းဖြစ်သည်။ ထို့ကြောင့် ကြက်ရိုးထိုးခြင်းဖြင့် ကျွေးမွေးပူဇော်ပြီးခဲ့သော တော၊ တောင်နှင့် ရေမြေ ဒေသနေရာများမှာ အရှင်သခင်(နတ်)တို့က ပိုင်ရှင်အဖြစ် စောင့်ရှောက်ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ ထိုအရှင်သခင် (နတ်) တို့မှာ ရေဦးကမ္ဘာက စီးသူးလူးအရှင်ဘုရားက ဖန်ဆင်းထားပြီး ကမ္ဘာ ဒေသအသီးသီးသို့ စေခိုင်းနေရာပေးခဲ့ထေရ်ရာမှ ကယား(ကရင်နီ) မျိုးနွယ်စုတို့က ကျွေးမွေးပူဇော်ခြင်းဖြစ်သည်။ (၂) သေဆုံးပြီးသော ရွာလူ မိဘဘိုးဘွားအတွက် အသေ့ပါလာသော ကြက်မကြီး တစ်ကောင် ၏ အင်္ဂါအမျိုးမျိုးယူကာ ဝါးမောက်ဆန်ပြုတ်ချက်ပြီး ဝက်ဆန်ပြုတ် ဝါးမောက်ဖြင့် ရောနယ်ပါသည်။ တော်တနွေးသည် နတ်ကောင်းနတ်မြတ်ဖြစ်ကာ ကမ္ဘာ၏ တောတောင် ၊ ရေ မြေ စောင့်ရှောက်ရသဖြင့် ၎င်းကို ကျွေးမွေးပူဇော်ပြီး ဘုရားရှင်ဖီးသူးလူးထံ လိုအပ်သောအရာတောင်းခံပါက ရရှိသည်ကို ယုံကြည်သည်။ ထို့ကြောင့် ကယား(ကရင်နီ) ပြည်နယ်ရှိ တောတောင်ဒေသအသီးသီးရှိ ကယား(ကရင်နီ) မျိုးနွယ်စုလူသားတို့က ကော့(ပိုင်နက်မြေ) ကျွေးမွေးပူဇော်မှု အယုံအကြည်ပြုသွားကြသည်။ ကြက်ရိုးထိုးမှတ်ချက်ချ အတည်ပြုပြီးသော ကော့(ပိုင်နက်မြေ) နေရာတို့အား မည်သူကမျှ ပဋိညာဉ် ဖျက်ဆီးခြင်း မပြုကောင်းပါ။ အကယ်၍ ဖောက်ဖျက်ပါက ကယား(ကရင်နီ) မျိုးနွယ်စုတို့၏ ယုံကြည်မှုကို မလေးမခန့် လုပ်ခြင်းပင်ဖြစ်သည်။ အကယ်၍ အရေးအကြောင်းများကြောင့် ကယား(ကရင်နီ) မျိုးနွယ်စု နေထိုင်ရာ နယ်ဒေသတွင်းသို့ ရေမြေအသုံးချလိုပါက ယင်းဒေသနှင့် သက်ဆိုင်သော ကော့(ပိုင်နက်မြေ) ကျွေးမွေးပူဇော်သော ယဇ်ဆရာများတို့နှင့် နယ်သားများတို့၏ သဘောထားရယူပြီးမှ မြေများ အသုံးချသင့်သည်။ အဘယ်ကြောင့်ဆိုသော် နယ်မြေဒေသမှ ကယား(ကရင်နီ) မျိုးနွယ်စု လူထုသည် ဌာနေတိုင်းရင်းသား ဖြစ်ကာ ရေမြေအရှင်သခင်နတ်တို့ကို ကျွေးမွေးပူဇော်ထားကြသူများ ဖြစ်၍ ထိုဒေသနယ်မြေရှိ မြေများကို အသုံးပြုပိုင်ခွင့်ရှိသော ဌာနေတိုင်းရင်းသား (ပရကလုမ်း)၏ ပိုင်ခြင်းဖြစ်သည်။

ကျွေးမွေးပူဇော်ခြင်းများ ကော့(ပိုင်နက်မြေ) ကျွေးမွေးပူဇော်ခြင်း စတင်တော့ မည်ဆိုလျှင် (၃) အချို့ရွာမှာ ဝါးတစ်ချောင်းရှည် ဝါးတောင် ကို ဝါးခြင်းကြီးယက်ပြီးစိုက်သည်။ ယဇ်ပူဇော်သောနေရာမှ သစ်ပင်တစ်ပင်ပေါ်တွင် ဝါးနီးခြင်းငယ်ဖြင့် ယက်လုပ်စားသော ခြင်းငယ် (၅)လုံးကို ချိတ်ပြီး ယင်းအောက်ပိုင်းတွင် (၃)လုံး အောက်ပိုင်း(၁၀)လက်မ အကွာတွင် ချိတ်ထားပါသည်။ ယင်းအောက်ပိုင်းဝါးခြင်း(၃)လုံးဘေးတွင် ဝါးစင်တစ်ခု ဝါးခြင်းငယ်ကိုတစ်ခု ပြုလုပ်ပြီး စင်မှမြေသို့ အဆင်း လှေကားလည်းပြုလုပ်သည်။ သစ်ပင်နှင့် သုံးတောင်အကွာ မြေပေါ်တွင် ကွယ်လွန်ပြီးသော မိဘဘိုးဘွားမိသားစုအတွက် ဆွမ်းသွပ်ရန် တံအိမ်ငယ်တစ်လုံးတည်ဆောက် ထားသည်။ ကျွေးမွေးပူဇော်သော ရက်ရောက်ရှိလျှင် ထိုဝါးစင်များပြင်ဆင်ပြီးပါက ရွာထဲမှ ယူ

ဆောင်လာသော ကလေးမွေးပြီးဝက်တစ်ကောင်၊ ကြက်မကြီး (အမွေးဖြူမဖြစ်ရ) တစ်ကောင်နှင့်ခေါင်ဖတ်အိုးတစ်အိုးကို ခေါင်ရည်ဖောက်ပါသည်။ ကျွေးမွေးပူဇော်ရန် ဝက်ဝမ်းတွင်းသား၊ ကိုယ်အင်္ဂါသား အနည်းငယ် ခါးဖြင့်လှီးယူပြီး ဝါးမောက်ထဲထည့်ကာ ဆန်အနည်းငယ်ဖြင့် ရေးထိုးကာ မီးကင်ချက်သည်။ ကြက်ရိုးထိုးပေဒင်ကြည့်ပြီးသော အသင့်ပါလာသည့် ကြက်ကိုလည်း အသင့်အမြစ်နှင့် ကိုယ်အင်္ဂါအနည်းငယ်စီ ယူကာ ခွက်ကြီးတစ်လုံးထဲ အသင့်ထည့်ထားသည်။ ပြီးနောက် သစ်ရွက်စိမ်းများခုတ်ထားကာ ကတော့ပုံသစ်ရွက်အများအပြား ပြုလုပ်ထားသည်။ ဝက်နှင့် ကြက်ဝါးမောက်ကျက်ပါက သစ်ရွက်ကတော့ထဲတွင် ဝက်နှင့်ကြက်ဆန်ပြုတ်ကို ထည့်ပြီးထုတ်ထားသည်။ ခေါင်ပွဲထားသော အရှင်သခင် သစ်ရွက်ထဲလောင်းထည့်ကာ အထုပ်များစည်းသည်။ ထုတ်ထားသော ကြက်၊ ဝက်ဆန်ပြုတ်တစ်ထုပ်ကို ဘန်း(သို့) တစ်ပန်းကန်ဟု ခေါ်ဆိုသတ်မှတ်ပြီး ခေါင်ပွဲရှည်သစ်ရွက်အထုပ် တစ်ထုပ်မှာ လ(သို့) တစ်ခွက် ဟုခေါ်ဆိုကာ ထိုအသားဆန်ပြုတ်ထုပ်နှင့် ခေါင်ရည်ထုပ်ကို ပူးချည်နှောင်ကာ တစ်ဘန်း၊ တစ်လ ခေါ်ဆိုသတ်မှတ်သည်။ သေဆုံးပြီးသော ရွာလူများ၏ မိဘဘိုးဘွား အတွက် ရောထားသော ဆွမ်းသွပ် ကြက်သားဆန်ပြုတ်လည်း သစ်ရွက်ကတော့ထဲ အများအပြားအသင့်ထုပ်ထားပြီး ခေါင်ရွက်ကတော့ အထုပ်ဖြင့် ပူးချည်နှောင်ထားသည်။ ထိုသို့ အသင့်ပြင်ဆင်ထားပြီးပါက အောက်ပါအချက်များ အတိုင်း ကျွေးမွေးပူဇော်ထားပါသည်။

(၁) ပြင်ဆင်ထားသော သစ်ပင်ပေါ် (သို့) ဝါးတိုင်ခြင်းအပေါ်ပိုင်းခြင်းနှင့် ခြင်းငယ်အသီးသီးထဲတွင် ပူးထားသော သစ်ရွက်ထုပ်(၅) ထုပ်စီထည့်သွားသည်။

(၂) ကွယ်လွန်ပြီးသော မိဘဘိုးဘွားများအတွက် ဆွမ်းသွပ်ရန် ရည်စူးပြီး တံအိမ်ငယ်ကို ကားဖြင့် ဆောက်လုပ်ကာ ပူဇော်သောသစ်ပင်အောက် မြေပေါ်ကနေရာထားကာ ယင်းဝါးထဲထောင်တစ်နေရာ မြေပေါ်တွင် သစ်ရွက်ပူးတွဲ အထုပ်နှစ်ထုပ်ချထားပြီး ယင်းဝါးလှေကားထိပ်တွင် တွဲထုပ်တစ်ထုပ်၊ တံထဲတွင်တွဲထုပ်တစ်ထုပ်ဖြင့် ကျွေးမွေးပူဇော်သွားသည်။

(၃) အရှင်သခင် (တနွေး) များ၏ စွမ်းဆောင်သော (ပရန်)အတွက် ကွယ်လွန်သူ ရွာသားမိဘဆွေမျိုးအတွက် အသားဆန်ပြုတ်ထုပ်သော သစ်ရွက် (၃) ထုပ်ကို ယူကာ ကျွေးမွေးပူဇော်သော အပင်၏ အနောက်တောင်ထောင့် မြေပေါ်တွင် ချထားကာ သစ်ရွက်ခြောက်ဖြင့် ဖုံးအုပ်ထားရသည်။

(၄) အရှင်သခင်(တနွေး)များ၏ စွမ်းဆောင်သော(ဆူ)အတွက် ကွယ်လွန်သူရွာ သား၊ မိဘ ဆွေမျိုးအတွက် အသားဆန်ပြုတ်ထုပ်သော သစ်ရွက်တစ်ထုပ်ယူပြီး ကျွေးမွေးပူဇော်သော သစ်ပင်အနောက်ဖက် ကပ်လျက် တွင်ထားသည်။ ကြက်ခြေထောက်တစ်ခုပါထားသည်။

(၅) အရှင်သခင် (တနွေး) များစွမ်းဆောင်သော (ကောင်)အတွက် ကွယ်လွန်သော ရွာသားမိဘဆွေမျိုးအတွက် အသားဆန်ပြုတ်ထုပ် ထားသော သစ်ရွက်တစ်ထုပ်ယူကာ ပူဇော်သော သစ်ပင်ခြေရင်း အနောက်တောင်ထောင့်တွင် ထားသည်။ ကြက်တောင်ပံတစ်ဖက်ပါ ထားရမည်။

(၆) အရှင်သခင် (တနွေး)များစွမ်းဆောင်သော (ကရူ)အတွက် ကွယ်လွန်သော ရွာသားမိဘဆွေမျိုးအတွက် အသားဆန်ပြုတ်ထုပ်ထားသော သစ်ရွက်တစ်ထုပ် ယူကာ ပူဇော်သော အပင်အနောက်ဖက်ကပ် လျက်ထားသည်။ ခေါင်ဖတ်ပါထည့်သည်။

(၇) အရှင်သခင် (တနွေး) များစွမ်းဆောင်သော (လူးနာ) အတွက် ကွယ်လွန်ပြီးသော ရွာလူ မိဘဆွေမျိုးအတွက် အသားဆန်ပြုတ်ထုပ်သော သစ်ရွက်တစ်ထုပ်ယူပြီး ပူဇော်သော အပင်၏ အနောက်ဖက် တစ်လံအကွာ မြေအောက်မြှုပ်ပြီး ထားသည်။

(၈) အရှင်သခင် (တနွေး)အတွက် ပူဇော်သော သစ်ပင်အရှေ့ဖက် (၃)လံအကွာ တွင် သပြေပင်အကိုင်တစ်ကိုင်၊ စိုက်ပြီး စိုက်ထားသော သပြေရွက်အကြား အကိုင်သေးသေးပေါ်တွင် ကွယ်လွန်သောရွာလူမိဘ၊ ဆွေမျိုးအတွက် အသားဆန်ဖြူထုပ်(၃)ထုပ်ယူကာထားသည်။ ပြီးပါက အောက်ဝါးခြင်း(၃)လုံးလည်း သစ်ရွက်ဆန်ပြုတ် ထုပ်တစ်ထုပ်စီ ထည့်သွားသည်။

အထက်ပါ (ပရန်) သည်အစိမ်းသေ မဖြစ်ရန် (ဆူ)သည် အစားအသောက်မမှားရန်၊ (ကောင်)သည် သွားလာရေး ဘေးကင်းရန်၊ (ကရူ)သည် နံလိပ်ပြာနှင့် ဝိညာဉ်ဖြစ်ကာ၊ လူးနတ်သည် ရောဂါဘယဖြင့် သေဆုံးခြင်းဖြစ်သည်။ ကျန်သောပူဇော်ကျွေးမွေးခြင်းများမှာ အရှင်သခင်(တနွေး) အများဆုံးဖြစ်ကာ တောင်းဆိုလိုသော အချက်မှာ ရေမြေမပျက်စီးခြင်း၊ သစ်ပင်ဝါးပင်များ ရှင်သန်ရေးအတွက် မိုးလေဝသကောင်းမွန်ရေးနှင့် လူသူတို့၏ စိုက်ပျိုးပင်ကောင်းမွန်ရေး၊ ပိုးမွှားတိရစ္ဆာန် မပျက်စီးရေး တို့ဖြစ်ကာ တော်တနွေးမှ တဆင့် ဘုရားရှင်ထံရောက်ရှိ၍

အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့နှင့် ဌာနေတိုင်းရင်းသားတို့၏ ဘာသာစကားများနှင့် ပထမဆုံးအကြိမ် ကျင်းပ

နော်ဒွေးအယ်ဂျူ

ကယားပြည်နယ်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာမိခင် ဘာသာစကားနေ့နှင့် အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားတို့၏ ဘာသာစကားများနှင့် အခမ်းအနားကို တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

“တိုင်းရင်းသားအားလုံး ဘယ်လူမျိုးပဲဖြစ်ဖြစ် အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့ဆိုတာကို သူတို့သိစေချင်တယ်။ သိရင်လည်း ဒီနေ့မှာကိုယ့်ရဲ့ရိုးရာဝတ်စုံလေးတွေနဲ့ ဒီလိုအခမ်းအနားကို ကျွန်မတို့အနေနဲ့ တက်ရောက်စေချင်တယ်။ ပြီးတော့မိခင်ဘာသာစကားဟာ အင်မတန်မှအရေးကြီးတာကို ကျွန်မတို့မက်ဆွေလေးပေးချင်လို့ ဒီအခမ်းအနားကို ကျွန်မတို့ကျင်းပရခြင်း ဖြစ်ပါတယ်။” ဟု ကယောစာပေနှင့် ယဉ်ကျေးမှုကော်မတီတာဝန်ခံ ဒေါ်အော်လေးစိယာက ပြောပါသည်။

လက်ရှိကယားပြည်နယ်တွင်ရှိသည့် တိုင်းရင်းသားအသီးသီးတို့သည် မိမိတို့ဘာသာစကားကို လူတိုင်းစေ့ ပြောဆိုနိုင်သည့် အခြေအနေမျိုးမရှိသေးပါ။

ထို့ကြောင့် ယခုထက်မဆိုးရွားခင် မိခင်ဘာသာစကား ပြောဆိုနိုင်မှုကို မြှင့်တင်ရန်အပိုင်ကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလွင်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ ကယားပြည်နယ်အနေအထားအရ ဒုတိယအဆင့်လူတိုင်းပြောနေတာကနေ လူတိုင်းပြောဆိုမှုမရှိခြင်းဆိုတဲ့အဆင့်လောက်ပဲရှိပါတယ်။ ဘာဖြစ်လို့လဲ၊ ပြောနေတဲ့အနေအထားကတော့ တော်တော်များများရှိပါတယ်။ ကျွန်တော်တို့ရွာမှာဆိုလို့ရှိရင်တော့ ကလေးတွေလည်းပြောနိုင်ပါတယ်။ အားလုံးဒါကိုလည်းမြတ်မြတ်နိုးနိုးနဲ့ ပြောဆိုနေကြတာကိုလည်း ကျွန်တော်တို့ကွင်းဆင်းတဲ့အခါမှာ တွေ့ရပါတယ်။ ဒါကြောင့် ကယားပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားစာပေ၊ တိုင်းရင်းသားဘာသာစကားပျက်သုန်းမယ့် အခြေအနေဟာ ဆိုးဝါးတဲ့အခြေအနေကို မရောက်ရှိသေးပါဘူး။ ဆိုးဝါးတဲ့အခြေအနေကိုမရောက်ရှိသေးတဲ့အတွက် ကျွန်တော်တို့ပြန်ပြီး မြှင့်တင်ဖို့အတွက် လွယ်ကူလိမ့်မယ်လို့ ကျွန်တော်ကတော့မျှော်လင့်ပါတယ်” ဟု အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလွင်က ပြောပါသည်။

လက်ရှိစာသင်ကျောင်းတွင် ဌာနေတိုင်းရင်းသားများဖြစ်ကြသည့် ကယား၊ ကယန်း၊ ယင်းတလဲ၊ ကော်ယော်(မိန့်မနော)၊ ကယော၊ ကောားစသည် တိုင်းရင်းသားစာပေများကို သင်ကြားပေးနေပြီး ဖြစ်သည်။

တိုင်းရင်းသားအသီးသီး၏ မိခင်ဘာသာဖြင့် ဒေသသင်ရိုးရေးဆွဲခြင်းကိုလည်း ပြည်နယ်အဆင့်တွင်အတည်ပြုပြီးဖြစ်သလို ထုတ်ဝေခွင့်အတွက်ကိုလည်း နေပြည်တော်သို့ စာတင်ထားကြောင်း ဒေါ်အော်လေးစိယာက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာမိခင်ဘာသာစကားနေ့နှင့် အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများ၏ ဘာသာစကားများနှင့် ကျင်းပသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပေသည်။

အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့နှင့် အပြည်ပြည်ဆိုင်ရာဌာနေတိုင်းရင်းသားတို့ရဲ့ ဘာသာစကားများနှင့် အခမ်းအနားကို ပထမအကြိမ်အဖြစ် ကယားပြည်နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်မှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့နှင့် အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားတို့ရဲ့ ဘာသာစကားများနှင့် အခမ်းအနားကို တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒေါ်အော်လေးစိယာ (ကယောစာပေနှင့် ယဉ်ကျေးမှုကော်မတီတာဝန်ခံ) တိုင်းရင်းသားအားလုံး ဘယ်လူမျိုးပဲဖြစ်ဖြစ် အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့ဆိုတာကို သူတို့ သိစေချင်တယ်။ သိရင်လည်း ဒီနေ့မှာ ကိုယ့်ရဲ့ရိုးရာဝတ်စုံလေးတွေနဲ့ ဒီလိုအခမ်းအနားကို ကျွန်မတို့အနေနဲ့ တက်ရောက်စေချင်တယ်။ ပြီးတော့ မိခင်ဘာသာစကားဟာ အင်မတန်မှ အရေးကြီးတာကို ကျွန်မတို့မက်ဆွေလေးပေးချင်လို့ ဒီအခမ်းအနားကို ကျွန်မတို့ ကျင်းပရခြင်း ဖြစ်ပါတယ်။

ဘာသာစကားသုံးစွဲမှု အားသာသည့်အခြေအနေမျိုးမှာ အားနည်းသည့်အခြေအနေ၊ ပျက်သုန်းသည့်အခြေအနေကို ဆန်းစစ်တဲ့အခါ လူတိုင်း ဘာသာစကားတစ်ခုကို ပြောဆိုနိုင်ခြင်း၊ မိမိဘာသာစကားကို ပြောဆိုမှုမရှိခြင်း၊ သတ်လက်ပိုင်းအသက်အရွယ်များသာ ပြောဆိုနိုင်ခြင်း၊ အဖိုးအဖွားများသာ ပြောနိုင်ခြင်း၊ နှုတ်ဆက်သည့်စကားများသာ

အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလွင်က အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဦးစိုးလွင်(အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး) “ကျွန်တော်တို့ ကယားပြည်နယ်အနေအထားအရ ဒုတိယအဆင့်လူတိုင်းပြောနေတာကနေ လူတိုင်းပြောဆိုမှု မရှိခြင်းဆိုတဲ့အဆင့်လောက်ပဲ ရှိပါတယ်။ ဘာဖြစ်လို့လဲ ပြောနေတဲ့အနေအထားကတော့ တော်တော်များများ ရှိပါတယ်။ ကျွန်တော်တို့ ရွာမှာဆိုလို့ရှိရင်တော့ ကလေးတွေလည်း ပြောနိုင်ပါတယ်။ အားလုံး ဒါကိုလည်း မြတ်မြတ်နိုးနိုးနဲ့ ပြောဆိုနေကြတာကိုလည်း ကျွန်တော်တို့ ကွင်းဆင်းတဲ့အခါမှာ တိုင်းရင်းသားဘာသာစကား ပျက်သုန်းမယ့်အခြေအနေဟာ ဆိုးဝါးတဲ့အခြေအနေကို မရောက်ရှိသေးပါဘူး။ ဆိုးဝါးတဲ့အခြေအနေကိုမရောက်ရှိသေးတဲ့အတွက် ကျွန်တော်တို့ ပြန်ပြီး မြှင့်တင်ဖို့အတွက် လွယ်ကူလိမ့်မယ်လို့ ကျွန်တော်ကတော့ မျှော်လင့်ပါတယ်”

ဌာနေတိုင်းရင်းသားတွေ ဖြစ်ကြတဲ့ ကယား၊ ကယန်း၊ ယင်းတလဲ၊ ကော်ယော်(မိန့်မနော)၊ ကယော၊ ကောားစတဲ့ တိုင်းရင်းသားစာပေကို အခြေခံပညာကျောင်းမှာ သင်ကြားပေးနေပြီး တိုင်းရင်းသားအသီးသီးရဲ့ မိခင်ဘာသာဖြင့် ဒေသသင်ရိုးရေးဆွဲတာကိုလည်း ပြည်နယ်အဆင့်မှာ အတည်ပြုပြီးဖြစ်သလို ထုတ်ဝေခွင့်အတွက် နေပြည်တော်သို့ စာတင်ထားကြောင်း ဒေါ်အော်လေးစိယာက ပြောပါတယ်။



ပြောဆိုနိုင်ခြင်း၊ မည်သူမျှ ပြောဆိုခြင်းမရှိတော့ခြင်း စတာတွေပဲဖြစ်ပါတယ်။

လက်ရှိ ကယားပြည်နယ်အခြေအနေမှာ တိုင်းရင်းသားအသီးသီးတို့က မိမိတို့ ဘာသာစကားကို လူတိုင်းပြောဆိုမှုမရှိခြင်း အခြေအနေမှာ ရှိနေပြီး ဘာသာစကားမဆိုးဝါးခင် မြှင့်တင်နိုင်ဖို့အတွက်

မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့နှင့် အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားတို့ရဲ့ ဘာသာစကားများနှင့် ကျင်းပလာတာဆိုရင် တတိယအကြိမ်မြောက် ရှိနေပြီဖြစ်ပြီး ပြည်နယ်နှင့်တိုင်းအလိုက် ကယားပြည်နယ်မှာ ပထမဆုံးအကြိမ်အဖြစ် စကျင်းပတာပဲ ဖြစ်ပါတယ်။

ကယား(ကရင်နီ) တိုင်းရင်းသား ယုံကြည်သော ကော့(ပိုင်နက်မြေ) မှ

လူသားတောင်းဆိုမှုအားပေးသနားသွားသည်ဟု အယုံအကြည်ရှိသည်။

ကျွေးမွေးပူဇော်ပြီးပါက ဦးဆောင်ယဇ်ဆရာက အသင့်ပါလာသော သံအတုံး (သို့) အချို့ရွာမှ ဖားစည်ယူလာပြီး ဖားစည်အသင့်တီးခတ်ရန်ပြင်ဆင်ပြီးပါက အရှင်သခင်(တနွေး)သို့ တနွေး၏ လိပ်ပြာကို ခေါ်ရာတွင် (ပုဂံစီ (၃)ခါအော်ခေါ်ပြီး တိုးတောင်အကြီး တောနက်၊ တောအဝိုင်း၊ ကောင်းကင်ယံထောင့်စွန်း အော်ခေါ်ပြီး ဒီကိုလာရောက်သုံးဆောင်ကြပါ အော်ခေါ်ပြီး သံအတုံး၊ အပြား သို့မဟုတ် ဖားစည်သုံးချက် တီးပါသည်။ ကမ္ဘာပေါ်ရှိသမျှ အရှင်သခင် တနွေး ကိုလာရောက်သုံးဆောင်ဖို့ ခေါ်ယူခြင်း ဖြစ်သည်။ ကောင်းကင်မှ ရှိသမျှအရှင် တနွေး လာရောက်သုံးဆောင်သဖြင့် တောင်အကြီးဆီမှ သခင်တနွေးကို နှစ်စဉ်ကျွေးမွေး ပူဇော်မှု နှစ်ရှည်ရပ်နားခြင်းမှာ ကေကရက်ဒါး (ခ) ရွာနံပူဇော်ခြင်းကို လာ၍ သုံးဆောင်နိုင်သည်။ ထိုသို့ ဆောင်ရွက်ပြီးပါက ရွာသားသည် ချက်ပြုတ်စားသော ထမင်းဟင်းလျာ သုံးဆောင်ကြကာ ပဗိုး(၃)ခါ မှတ်ပြီး (ဝေး) ဟုအသံပြုကာ ရွာထဲသို့ ပြန်သွားကြသည်။ ရွာနံ ပူဇော်ခြင်းဖွဲ့တွင် သေနတ်မဖောက်ရပါ။ အထူးသဖြင့် ရေထွက်

ပေါက်တွင် တောမလိုက်ရ အမိန့်ထုတ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ယမ်းသည် အရှင်သခင် (နတ်)များ မနှစ်သက်ပါ။ ယမ်းသည် နတ်မောင်းဒေသအလိုက် အရှင်သခင်(နတ်)များ ကယား(ကရင်နီ) မျိုးနွယ်စုတို့သည် ဒေသအလိုက် မျိုးနွယ်နေထိုင်သည်။ ထိုဒေသတွင်းမှ ကော့(ပိုင်နက်မြေ) ကျွေးမွေးပူဇော်ခြင်း အသီးသီးပြုလုပ်ထားရှိကြသည်။ ကယား(ကရင်နီ) လူသား စတင်အခြေချသော ဒီးမော့ဆိုကို ကောင်းကင်မှ ချက်ကြိုးဆက်ထားသောနေရာဟု အထုအမြတ်ထား ရှိသောကြောင့် မြေကြီးနှင့် ကောင်းကင်ဆက်သောချက်ကြိုးအဖြစ် ကော့ထိုးဘိုးစိုက်ကာ အောင်မြေနှင့်သော ကော့ထိုးဘိုးပွဲတော်အား ထိုအချိန်မှစပြီး ယနေ့တိုင်ကျင်းပသည်။ ကော့ထိုးဘိုးအထုအမြတ်ထားသကဲ့သို့ ကော့(ပိုင်နက်မြေ) လည်း အပိုးဆုံးကျွေးမွေး ပူဇော်သွားသည်။ ကော့ဆိုရာ ဖားစည်သွန်းလုပ်ခြင်းလည်း ပြုလုပ်ခံရ ဝိုးနတ်စည်ဟု သတ်မှတ်သော အစွန်းဆက် ဖားစည်ထုတ်လုပ်နိုင်ခဲ့ခြင်းမှာ နတ်ကောင်းနတ်မြတ်များ ခိုအောင်းနေခြင်းကြောင့် ဖြစ်သည်။ ဒီးမော့ဆိုဒေသ လျှိုင်နန်းပဆောင်လိုင်တောင်မှလည်း ဖူးကောင်းမူအင်းတန်ခိုးရှင်ဖြင့် ဒီးမော့ဆို လျှိုင်ကော်ဒေသတို့ကို ထိန်းချုပ်ထားပြီးဖြစ်သည်။

တောင်ဖက်အစွန်းရှိသော သီခိုဝါ နတ်တောင်လည်း ဘိုးဘေးခေတ်ကပင် ကေးဒုလဲပူဇော်ပြီး ဖြစ်သည်။ ဖရူဆိုဒေသမှ ညာမို ၊ ဆိုတရှား ၊ နောင်ကောင်ဂျီ(နန်းအွမ်) တောင်၊ သံလွင်နှင့် ပုံချောင်းကြား ဖရယ်သိုးလဲတောင်၊ ကယောဒေသ ခေါသမော၊ ထီးဆိုဒူး၊ ကေခိုကောဘားဒေသမှ တောင်ကြီးများ ကယန်းဒေသမှ ကရူးဆောင်၊ ဆော့ဆောင်နှင့် ကယန်းလထာဒေသမှ လျှိုင်လုံတောင်တို့မှာ ကော့ဒုလဲအရှင် (တနွေး) တို့က ဒေသအသီးသီး နေရာယူ ချုပ်ကိုင်ထားပြီးဖြစ်သည်။

မှတ်ချက်

- မှီငြမ်းသော စာစောင်များ
- (၁) ကယားပြည်နယ်ကော့ထိုးဘိုးကျမ်းဦး
- (၂) ဆရာကြီးထံဘူးဖဲ၏ ကရင်နီလူမှု အဆောက်အဦးစာစောင်
- (၃) ခွန်းဒေင်၏ ကယန်းအမျိုးသား ဆွေစဉ်မျိုးဆက် ကယန်းစာဖြင့် မှတ်တမ်းဝင်စာစောင်

နေရပ်ပြန်ဒုက္ခသည်များ ရေရှည်အလုပ်အကိုင်ရှားပါးမှု ပြဿနာကြုံတွေ့မည်ကိုစိုးရိမ်



ဒွေးအယ်ရှု

မိမိဆန္ဒအလျောက်နေရပ်ပြန် ဒုက္ခသည်များသည် လတ်တလောတွင်အဆင်ပြေနိုင်သော်လည်း ရေရှည်တွင် အလုပ်အကိုင်ရှားပါးမှုပြဿနာ ကြုံတွေ့လာရမည်ကိုစိုးရိမ်ကြောင်း ကရင်နီဒုက္ခသည်ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုဗညားက ပြောသည်။

၎င်းက “ကျနော်တို့ စိုးရိမ်တာကရေရှည်အသက်မွေးဝမ်းကြောင်းမပေးနိုင်ဘူးဆိုရင် ရေရှည်စားဖို့ သောက်ဖို့က ပြဿနာကြုံနိုင်တယ်။ ဘာဖြစ်လို့လဲဆိုရင် စိုက်ပျိုးလုပ်ကိုင်ဖို့အတွက် မြေနေရာမရှိတာရယ်၊ လက်တွေ့မှာလည်းအလုပ်

အကိုင်ရှားပါးမှုကြောင့် အခက်အခဲကြုံနိုင်ပါတယ်” ဟုပြောပါသည်။

ထိုင်းနိုင်ငံ၊ ဘဇေညဇေညဇေသေ ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)မှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ (၅၉)ဦးအားထိုင်းအာဏာပိုင်များက မယ်စွဲမြို့၊ နယ်စပ်ဂိတ်မှ တဆင့် ကယားပြည်နယ် အစိုးရထံသို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လွှဲပြောင်းပေးခဲ့သည်။

ပြည်နယ်အစိုးရမှ စီစဉ်ပေးနေသည်ဟု ဆိုသည့်အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းများစားရင်းသည် သင်တန်းပြီးပါက အလုပ်အကိုင်မပေးတိုးပေးနိုင်ပါက အလုပ်လက်မဲ့ ဖြစ်သွားနိုင်သည့်အတွက် စိုးရိမ်မှုတရပ် ဖြစ်လာစေသည်ဟု ကိုဗညားက ဆိုပါသည်။

ထို့ပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားသည် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလုပ်အကိုင်ရရှိရေးတွင် အရေးကြီးသည့်အရာတစ်ခုဖြစ်သည့်အတွက် ယခုနေရပ်ပြန်လာကြသူများ အများစုသည် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိကြောင်းသိရသည်။

ယခုနေရပ်ပြန်လာသူများကိုတော့ အစိုးရဘက်မှ ကျန်းမာရေးစောင့်ရှောက်မှု စာရင်းပြုလုပ်ထားပြီး တစ်နှစ်စာဆေးမှတ်တမ်း ပြုလုပ်ထားပေးသည်ဟု မယ်စွဲမြို့နယ်အုပ်ချုပ်ရေး များ ဦးမျိုးသန့်က ပြောသည်။

“၅၉ဦးလုံးအတွက် တစ်နှစ်စာဆေးကုန်ငွေဖို့အတွက် စာရင်းသွင်းတာပေါ့နော်။ ဆေးမှတ်တမ်းလုပ်ပေးတယ်။ ဆေးမှတ်တမ်းကို ပြုမယ်ဆိုရင်တော့ ဘယ်မြို့နယ်မှာပဲ ဖြစ်ဖြစ်ဆေးကုလို့ရအောင်

လုပ်ထားပေးတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် အဆင်ပြေနိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဆိုင်ရာ ပြည်နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုစာရင်းစစ်ဆေးခြင်း၊ ပြည်နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးစစ်ဆေးခြင်း၊ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးရုံးမှ ကျောင်းနေအရွယ်များအားစိစစ်ပေးခြင်း၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အိမ်ထောင်စုစာရင်းများ ကောက်ယူခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်စခန်းမှ နေရပ်သို့ ပြန်လည်ရောက်ရှိလာသူများမှာ လွိုင်ကော်မြို့နယ် ၁၇ ဦး၊ ဒီမော့ဆိုမြို့နယ်မှ ၂၄ ဦး၊ ဖရူဆိုမြို့နယ်မှ (၇)ဦး၊ ဖားဆောင်းမြို့နယ်မှ ၅ ဦး၊ ရှားတောမြို့နယ်မှ ၆ ဦးဖြစ်ပြီး မိသားစု ၁၅ စု ရှိကြောင်းသိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိမရှိစာရင်းများ ကောက်ခံခဲ့ပြီးမရှိပါကသက်ဆိုင်ရာ မြို့နယ်အလိုက် ပြုလုပ်ပေးသွားမည်ဟု မယ်စွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်ထံမှ သိရသည်။

၎င်းက “လောလောဆယ် လဝကအပိုင်းက ဘာလုပ်လဲ ဆိုရင်တော့ အိမ်ထောင်စုစာရင်းကောက်တာပေါ့နော်။ ဘယ်သူမှတ်ပုံတင် ရှိလဲမရှိကူးဆိုတာကို စိစစ်တယ်။ မှတ်ပုံတင်မရှိတဲ့သူတွေ လုပ်လို့ရအောင်စာရင်းတွေယူတယ် မှတ်တင်တွေ ယူတဲ့ အဆင့်ပိုသေးတယ်။ မှတ်ပုံတင်မရှိသေးတဲ့သူတွေက တော့ သက်ဆိုင်ရာ မြို့နယ်အလိုက် ဆက်ထုတ်ပေးမယ်” ဟု ပြောပါသည်။

ကရင်နီဒုက္ခသည်စခန်းမှ ပြည်တွင်းသို့ မိမိဆန္ဒအလျောက် ပြန်လည် ဝင်ရောက်လာသည်မှာ လက်ရှိတွင် ဒုတိယအကြိမ်ရှိနေပြီး ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင်လည်း ပထမအကြိမ် ၂၀ ဦးဝင်ရောက်ခဲ့တယ်လို့ ကရင်နီဒုက္ခသည် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ထံမှ သိရသည်။

အွမ်းလောင်းချောင်း ရေရှည်တည်တံ့ဖို့ စက်ယန္တရားရားများနှင့် တူးဖော်နိုင်ရန် အစိုးရထံ ချဉ်းကပ်မည်

ရူးကိုရယ်

ဒီမော့ဆိုမြို့နယ် အနောက်ဘက်ရှိ ကျေးရွာများ အဓိကမှီခိုအားထားနေရသည့် အွမ်းလောင်းချောင်းကို ပြန်လည်ထိန်းသိမ်းဖို့ရန်၊ အွမ်းလောင်းချောင်းနှင့် ပတ်သက်ပြီး အနာဂတ်ရေ ရှည်တည်တံ့ဖို့ရန် စည်းမျဉ်းစည်းကမ်းနှင့်အညီ အသုံးပြုဖို့ရန်၊ လိုအပ်သည့် အကူအညီများကို အစိုးရထံ ချဉ်းကပ်ရန် အစီအစဉ်ရှိသည်ဟု သိရသည်။

“ဒီကျေးရွာ(၉)ရွာနဲ့ ပြုလုပ်ဖို့ မဖြစ်နိုင်ဘူးပေါ့။ ယခင်နဲ့ မတူတော့ဘူး။ စိုးရိမ်စရာတွေ ဖြစ်လာတယ်။ ဒီအွမ်းလောင်းချောင်းက တိမ်ကောလာတယ်။ ရေရှည်ဖြစ်လာဖို့အတွက်၊ ရွာကော်မတီတွေ ဖွဲ့ကြတယ်။ ကော်မတီ (၁၀၀) ဖွဲ့ပြီးတော့ ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို စည်းမျဉ်းစည်းကမ်း ထုတ်ကြတယ်။ ရွာတိုင်းဖြန့်ပြီး အွမ်းချောင်းကို အသုံးပြုတဲ့အခါ ဘယ်လို စည်းမျဉ်းစည်းကမ်းနဲ့ သုံးရမလဲ၊ ဂေဟစနစ် ပတ်ဝန်းကျင် မထိခိုက်တဲ့နည်းနဲ့ ဘယ်လိုအသုံးပြုရမလဲ ဆိုတာ သူတို့ထုတ်ကြတယ်။ ရွာတိုင်းဖြန့်ပေးဖို့၊ ရှိတယ်။ ချောင်းရဲ့ အကျယ်၊ အနက်တွေ တိမ်ကောလာတယ်။ ခုရေစီးဝင်သွားတဲ့ အပေါက်က ပိတ်နေတယ်ပေါ့။ အဲဒါကို ဖော်ထုတ်ဖို့ လူအင်အားနဲ့ မရဘူးပေါ့။ စက်ယန္တရားရားတွေနဲ့ မှရမှာ။ အဲဒါကို လက်ရှိအစိုးရဘဲ ဖြစ်ဖြစ်၊ နောင်လာမည့် အစိုးရဘဲဖြစ်ဖြစ် ဒီချောင်းကို ပြုပြင်ဖို့၊ ပုံမှန်စီဆင်းဖို့ဆိုတာ အစိုးရစီ ချဉ်းကပ်မှရမယ်ပေါ့။

ဒီချောင်းကို အတူတကွပြုပြင်ဖို့၊ တိုက်တွန်းဖို့ အစီအစဉ်ရှိတယ်” ဟု ကယားနစ်ခြင်းအသင်းချုပ် ခရစ်ယာန်လူမှုဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာနရှိ ဌာနဒါရိုက်တာ ဦးစန်းရေးထူး ကပြောသည်။

ဒီမော့ဆို အနောက်ဘက်ရှိ ကျေးရွာများ အဓိကမှီခိုအားထားနေရသည့် အွမ်းလောင်းချောင်းကို ပြန်လည်ထိန်းသိမ်းဖို့ရန် ယခုလ ၂၆ရက်တွင် ဆောင်ရွက်မည်ဟု ကရင်သလစ်ဘုရားကျောင်း၌ ၎င်းတို့၏ ရိုးရာဓလေ့များဖြင့် အွမ်းလောင်းချောင်းအကြောင်းကို ဖော်ကျူးသည့် ပွဲတစ်ခု ကျင်းပပြုလုပ်ကြသည်။

ပွဲပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ကယားနစ်ခြင်းအသင်းချုပ် ခရစ်ယာန်လူမှုဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာနရှိ ဌာနဒါရိုက်တာ ဦးစန်းရေးထူး က ယခုလို ပြောဆိုထားပါသည်။

“ဒီအွမ်းလောင်းချောင်းဟာ ပုံမှန်စီဆင်းနေတယ်ပေါ့။ အရင်ကလည်း စီးဆင်းနေတယ်။ အခုလည်းစီးဆင်းနေတယ်။ စိုးရိမ်စရာ ဖြစ်လာတာကတော့ အနာဂတ်မှာ စီးဆင်းနိုင်ပါအုံးမလားဆိုတဲ့ အခြေအနေတစ်ခု ကြုံတွေ့နေရတယ်။ ဒီအွမ်းချောင်းရေ အမြစ်စီးဆင်းနိုင်ဖို့၊ ရွာလူထုတွေလည်း သတိပြုလာဖို့အတွက်၊ ရိုးရာအစဉ်အလာနဲ့ လူမှုစီးပွားရေးအခြေအနေ တိုးတက်ဖို့ ဒီကနေ ဆောင်ရွက်မှာ ကျေးရွာ(၉)ရွာဖြင့် စုပေါင်းပြီးတော့ ပြုလုပ်ရခြင်း ဖြစ်တယ်” ဟုအထက်ပါ ပုဂ္ဂိုလ်က ပြောကြားသည်။

သဘာဝမြစ်ချောင်းများ၊ ရေရှည်တည်တံ့ကာ ဒေသခံများကိုယ်တိုင် စနစ်တကျ ထိန်းသိမ်းတတ်စေရန် ရည်ရွယ်လျက် ကယားနစ်ခြင်းအသင်းချုပ် ခရစ်ယာန်လူမှုဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာနမှ ယင်းဒေ

သရှိ အွမ်းလောင်းချောင်း ထိန်းသိမ်းရေး အစီအစဉ်အား ပံ့ပိုးကူညီထားခြင်း ဖြစ်သည်။

အွမ်းလောင်းချောင်းနှင့် ပတ်သက်ပြီး ၎င်းတို့ကျေးရွာအတွက် အကျိုးပြုစေမှု၊ ၎င်းချောင်းကို ထိန်းသိမ်းထားရန်နှင့် အဘယ်ကြောင့် ထိန်းသိမ်းရန် လိုအပ်နေကြောင်းကို ဆီးဘူးပလေ့ကျေးရွာမှ ဦးလှကျော်က ဆက်ပြောသည်။

“ချောင်းကို ထိန်းသိမ်းဖို့ လိုတာကိုတော့ သစ်ပင်၊ ဝါးပင်တောင် မခုတ်စေဘူးပေါ့။ ရေချောင်းပေ သုံးရာအဝေးက အကျယ်ကိုထိန်းသိမ်းတာပေါ့။ ချောင်းနဲ့ နည်းနည်းဝေးမှမှာပေါ့။ ချောင်းနဲ့ ပေ ၃၀၀ အကွာအဝေးမှာပေါ့။ ဘာဖြစ်လို့ထိန်းသိမ်းထားလဲဆိုတော့ ရေတိုတွက်လာနိုင်ဖို့၊ ရေရှိလာနိုင်ဖို့ အဲဒါသစ်တော၊ ဝါးများကို ကာကွယ်ထား၊ ထိန်းသိမ်းထားတာပေါ့။” ဟု ဦးလှကျော်က ပြောသည်။

ဆောင်းရာသီအကုန် နွေအကူး ကာလအ

ချိန် ရေပုံးများ၊ စက်ထော်လရုံ၊ ကားများ ချောင်းအနီးတွင် ပြည့်နက်နေသည်။ ယင်းကျေးရွာများရှိ အိမ်အချို့တွင် အုတ်ရေကန် အကြီးဖြင့် မိုးရေများကို သိုလှောင်ထားကြသည်။ အုတ်ရေကန်မရှိသည့် အိမ်များမှာမူ ပလပ်စတစ်ပုံးများဖြင့် သိုလှောင်ထားသည်။

အွမ်းလောင်းချောင်းသည် အလျားသည် ၁၀ မိုင်ရှိကာ ချောင်းအကျယ်မှာ ၇ ပေခန့်သာရှိသည်။ ယင်းပတ်ဝန်းကျင် တောင်ပေါ်ဒေသရှိ သဘာဝရေထွက်ပေါက်မှ စီးဆင်းလာ ဆင်းလာသောရေများသည် အွမ်းလောင်းချောင်းတွင် စီးဝင်သည်။ အွမ်းလောင်းစမ်းချောင်းသည် ဒေါဝယ်ကူးကျေးရွာရှိ ဂူအတွင်းသို့ စီးဝင်ပြီး နှစ်စုံဖူးရေထွက်တွင် ပြန်ထွက်ရှိလာသည့် လိုက်ဂူထဲသို့ ငုတ်ဆင်းသည့် မြေအောက်လျှိုဝင် စမ်းချောင်းအမျိုးအစားဖြစ်သည်။



ပုံ - မူအယ်စတာ

မြန်မာဘောလုံးသမိုင်းတွင် ပထမဆုံး ဘောလုံး စပွန်ဆာဖြစ်လာသည့် Molten Cooperation အားကစားပစ္စည်း ကုမ္ပဏီ

ဘုအိ



မြန်မာဘောလုံးသမိုင်းတစ်လျှောက်တွင် ပထမဆုံး ဘောလုံး စပွန်ဆာအဖြစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် Molten Cooperation အားကစားပစ္စည်း ကုမ္ပဏီနှင့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

Molten ကုမ္ပဏီထုတ် ဘောလုံးများကို နာမည်ကြီး လိဂ်နှင့် နိုင်ငံတကာပွဲများဖြစ်ကြသည့် ယူအိုဖီလီဂ်နှင့် အာရှဘောလုံးပြိုင်ပွဲ (AFC) စသည့် ပြိုင်ပွဲများတွင် အသုံးပြုလျက်ရှိသည်။

ဂျပန်နိုင်ငံထုတ် Molten ဘောလုံး အမှတ်-တံဆိပ်၏ မူပိုင်ကုမ္ပဏီ Molten Corporation

နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ် လိဂ်တို့သည် နှစ်နှစ်သက်တမ်းရှိသည့် စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

စာချုပ်ပါအချက်အလက်များအရ Molten Corporation က တစ်နှစ်ကို ဒေါ်လာတစ်သိန်းလေးသောင်း တန်ကြေးရှိသည့် Molten တံဆိပ်ဘောလုံးများကို ပံ့ပိုးပေးသွားမည်ဖြစ်သည့်အတွက် မြန်မာနေရှင်နယ်လိဂ်အပါအဝင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကျင်းပမည့် ဘောလုံးပြိုင်ပွဲတိုင်းတွင် Molten တံဆိပ် ဘောလုံးကို အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။

REF: MFF

ဆယ်တန်းကျောင်းသားကို စာမေးပွဲ မဖြေနိုင်သည့်အထိ ဖမ်းဆီးနှိပ်စက်ခဲ့သည့် မြန်မာတပ်မတော်သားများကို အမှုဖွင့်

ဘုအိ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြည်တော်သာရပ်ကွက်တွင် နေထိုင်သည့် ၁၀ တန်းကျောင်းသား မောင်ဇော်နိုင်ဌေးကို ဖမ်းဆီးခေါ်ဆောင်ပြီး နှိပ်စက်ခဲ့မှုများ ပြုလုပ်သည့် တပ်မတော်သားများကို ကျောက်တော်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ၃၅ တပ်ရင်းတပ်မှ စစ်သားအချို့က မောင်ဇော်နိုင်ဌေးကို ကားဖြင့်ဖမ်းဆီးခေါ်ဆောင်ကာ ကန်စောက်တောင်ခြေရင်းရှိ ၅၃၉ တပ်ရင်းသို့ ခေါ်ဆောင်ပြီး စာမေးပွဲ မဖြေနိုင်သည့်အခြေအနေအထိ နှိပ်စက်မှုများ ပြုလုပ်ခဲ့ရာတွင် ပါဝင်သည့် တပ်မတော်သားများကို ကျောက်တော်မြို့မ ရဲစခန်း

တွင် ကျောင်းသားအဖေ ဖြစ်သူ ဦးရွှေစိန်ဦးက အမှုဖွင့်ထားခြင်း ဖြစ်သည်။

ဖြစ်စဉ်တွင် ပါဝင်သည့် တပ်ရင်း ၅၃၉ မှ တပ်သားအချို့ကို ဦးရွှေစိန်ဦးက ရာဇသတ်ကြီး ပုဒ်မ မတရားချုပ်နှောင်ထားမှု ပုဒ်မ ၂၄၂၊ အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၅၅ တို့အပါအဝင် ပုဒ်မ ၃၅၂၊ ၃၄၂၊ ၁၁၄ တို့ဖြင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်ဖက်မှလည်း ဦးရွှေစိန်ဦးအပါအဝင် မှုခင်းသတင်းထောက် ဦးကျော်လှမြင့်တို့ အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ကျောက်တော်မြို့မ ရဲစခန်းတွင် အမှုဖွင့်ရန် သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြုချက် တစ်စုံတရာ မရှိသေးပေ။

REF: Narinjara, Khit Thit



ရခိုင်တပ်မတော် (AA) ကို KIA မွေးစားသားဟု တပ်မတော်က ဆို

ဘုအိ

လက်တလော ရခိုင်ပြည်နယ်တွင်း ရခိုင်တပ်မတော်(AA)မှ အခြေချနိုင်ရန် ကြိုးစားနေသောကြောင့် မြန်မာတပ်မတော်နှင့် တိုက်ပွဲများ ဆက်တိုက်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဗဟုသညာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၏ မွေးစားသား ဖြစ်သောကြောင့် ရခိုင်ပြည်နယ်တွင် အခြေချရန် ခွင့်မပြုနိုင်ကြောင်း တပ်မတော် သတင်းအမှန်ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်စိုးနိုင်ဦးမှ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"AA က အခြေခံနယ်မြေ၊ အမာခံနယ်မြေ စည်းရုံးရေးနယ်မြေတွေ လုပ်ဆောင်လာ နေတာတွေ ရပြီး တပ်မတော်က ခွင့်ပြုမှာ မဟုတ်ပါဘူး။ AA ဟာ KIA ရဲ့ မွေးစားသားဖြစ်ပြီး ကချင်ပြည်နယ်ကနေ ရခိုင်ကို ရွှေ့ဖို့ကြိုးစားပြီး ရခိုင်ပြည်နယ်ကို ခြေကုတ်ရဖို့ ကြိုးစားလာတာကို တွေ့ရပါတယ်။ AA ကြောင့် ရခိုင်ပြည်နယ်တည်ငြိမ်မှုပျက်ပြားဖို့ မြေပေါ် မြေအောက်ကြိုးစားလာတာပေါ့တယ်။"

ရခိုင်ပြည်နယ်ဟာ တည်ငြိမ်အေးချမ်းပြီး ဘာသာတရား ကိုင်းရှိုင်းတဲ့ ပြည်သူတွေကို ဝါဒပိုင်းတိုက်ပြီး တည်ငြိမ်မှုပျက်ပြားအောင် လုပ်နေပါတယ်" ဟု ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောသည်။

AA သည် ရခိုင်ပြည်နယ်အတွင်းရှိ ရဲစခန်းများကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဆွဲမိုင်းများ ဖောက်ခွဲခြင်း စသည့် ဘင်္ဂါလီအကြမ်းဖက်သောင်းကျန်းမှုအဖွဲ့ (ARSA) ၏ လုပ်ရပ်များနည်းတူ ပြုလုပ်လျက်ရှိပြီး ပြည်ထောင်စုလမ်းပေါ်အထိ သောင်းကျန်းလာသည်ကို တွေ့ရှိရသည်ဟု ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောကြားခဲ့သည်။ AA နှင့် မြန်မာတပ်မတော်တို့ ၏ တိုက်ပွဲများကြောင့် အရပ်သားပြည်သူများ သေဆုံးမှု မြင့်တက်လျက်ရှိပြီး ထောင်နှင့်ချီသော ပြည်သူများလည်း နေရပ်ရွှေ့ပြောင်း ထွက်ပြေးနေရသည်။

Photo - Newswatch



လေးနှစ်အရွယ် အမ္မာ သားအရင်း ၂ ယောက် ကို အဖေရင်းက လည်ပင်းညှစ်သတ်

ဘုအိ

မန္တလေးမြို့ အမရပူရမြို့နယ် တောင်သမာန်ကျေးရွာအုပ်စု ထန်းတောရွာတွင် လင်မယားချင်း စကားများရန်ဖြစ်ရာမှ လေးနှစ်အရွယ်အမ္မာသားနှစ်ယောက်ကို ဖခင်ဖြစ်သူမှ လည်ပင်းညှစ်သတ်မှု ဖေဖော်ဝါရီ (၂၂) ရက်နေ့က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အရက်ကြောင့်နေသည့် ထန်းတောရွာနေ သိန်းဦး(ခ)သိန်းဝင်း အသက်(၃၆) နှစ်သည် အော်ဟစ်သောင်းကျန်းနေသောကြောင့် သူ၏ ဇနီးဖြစ်သူ မခိုင်လှဖြိုး (ခ) မဖြိုးဝေ အသက်(၂၉) နှစ်က သွားရောက်တားမြစ်ရာမှ စကားများရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဇနီးဖြစ်သူမှ ၆ နှစ်အရွယ် သမီးဖြစ်သူကို ခေါ်၍ ထွက်သွားရာ ခင်ပွန်းဖြစ်သူ သိန်းဦး(ခ)သိန်းဝင်းသည် အိမ်တွင် ကျန်ရစ်ခဲ့သည့် အမ္မာညီအစ်ကိုသား(၂)ယောက်အား ရတနာပုံတက္ကသိုလ် တောင်ဘက်လမ်း မြေကွက်လပ်သို့ခေါ်ဆောင်သွားပြီး ကျောပိုးခေါ်ဆောင်သွားပြီး သားများအား ပါးစပ်ပိတ်ကာ လည်ပင်းညှစ်သတ်ခဲ့ကြောင်း မှုခင်းမှတ်တမ်း အရသိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သိန်းဦး(ခ)သိန်းဝင်းအား အမရပူရမြို့မရဲစခန်းတွင် (၁)ရက်/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။

REF: The Fifth Wave



ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်းတခု ပြန်ပေးဆွဲခံရ

ဘုအီ

ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်း တစ်ခုဖြစ်သည့် ဘီမန်လေကြောင်းလိုင်းမှ Boeing 737-800 အမျိုးအစား ခရီးသည်တင် လေယာဉ်သည် လေကြောင်းခရီးစဉ် အမှတ် Flight BG147 ဖြင့် နိုဘိုင်းမှ ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာသို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေပိုင်းက ပျံသန်းလာစဉ် ဗုံးခါးပတ်ဝတ်ဆင်ထားသည့် သေနတ်သမားတစ်ဦး၏ အပိုင်စီးခြင်းကို ခံခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့လေဆိပ်သို့ ပြန်ပေးဆွဲ ဆင်းတက်ပေးခဲ့ကြောင်း သိရသည်။

ယင်း လေယာဉ်ပေါ်တွင် ခရီးသည် ၁၄၅ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၄ ဦး ပါရှိပြီး ပြန်ပေးဆွဲသူက ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နှင့် ဖုန်းပြောခွင့်ရရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

စစ်တကောင်းလေဆိပ်သို့ ဆင်းသက်ပြီး မကြာမီ အထူး လုံခြုံရေးတပ်ဖွဲ့ လေယာဉ်ကို ဝိုင်းထားခဲ့ပြီး ပြန်ပေးဆွဲသူကို အသေ ပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

လေယာဉ်နှင့် လိုက်ပါလာသော ခရီးသည်များ အားလုံးကိုလည်း ဘေးမထိဘဲ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ပြန်ပေးဆွဲသူသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဖြစ်သူ အသက် ၂၅ နှစ်အရွယ် မဟာဒီ ဖြစ်ပြီး အိမ်ထောင်ရေး မပြေမလည်သူဖြစ်သောကြောင့် စိတ်မငြိမ်မသက်ဖြစ်ကာ ယခုကဲ့သို့ ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ခဲ့သည်။

REF: ndtv.com



အိန္ဒိယတွင် အရက်အဆိပ်သင့်မှုကြောင့် သေဆုံးသူ ၁၅၇ ဦးထက်မနည်း ရှိခဲ့

ဘုအီ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာဆမ်ပြည်နယ်တွင် အရက်အဆိပ်သင့်မှုကြောင့် သေဆုံးသူ ၁၅၇ ဦးထက်မနည်း ရှိခဲ့ပြီး အယောက် ၂၀၀ ကျော်ကိုလည်း ဆေးရုံတင်ထားရကြောင်း ဖေဖော်ဝါရီ ၂၅ ရက်နေ့က အိန္ဒိယရဲဌာနမှ ထုတ်ပြန်ခဲ့သည်။

တရားမဝင်ချက်လုပ်ထားသည့် အဆိပ်သင့်အရက်ကို သောက်သုံးမိကြသောကြောင့် နှစ်ပတ်ကာလအတွင်း ယခုကဲ့သို့ အဆိပ်သင့်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အာဆမ်ပြည်နယ်၏ ကျန်းမာရေးဝန်ကြီး ဘီအာအာမာက ၈၀ မိနစ်တိုင်းမှာ မတူတဲ့နေရာတွေကနေ အရက်အဆိပ်သင့်ပြီး သေဆုံးမှုသတင်းတွေ ကျွန်တော်တို့ရနေပါတယ်။ လူ ၂၀၀ ကျော်

လောက်ကိုလည်း ဆေးရုံတင်ထားရပါတယ် ဟု Reuters သတင်းဌာနကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဖြေကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ယခုကဲ့သို့ တရားမဝင် ချက်လုပ်ထားသည့် အဆိပ်သင့် အရက်များကို သောက်သုံးရာမှ လူသေဆုံးမှုတွေ ဖြစ်ပွားလေ့ရှိပြီး ယင်းကဲ့သို့ တားမြစ်ထားသည့် ပါဝင်ပစ္စည်းများ ထည့်သွင်းကာ ချက်လုပ်ထားသည့် အရက်များ သောက်သုံးပြီး သေဆုံးမှုများအနက် သေဆုံးမှု အများဆုံး ဖြစ်ရပ်သည် ၂၀၁၁ ခုနှစ်က အနောက်ဘင်ဂေါ ပြည်နယ်မှာ ဖြစ်ပွားခဲ့သော လူ ၁၇၂ ဦးသေဆုံးသည့် ဖြစ်ရပ်ဖြစ်သည်။

REF: Gulfnews.com

လက်နတ်လုယူ ထွက်ပြေးနေသော ထိုင်းစစ်သင်တန်းသားနှင့် ရည်စားရှမ်းတိုင်းရင်းသူကို ထိုင်းရဲတပ်ဖွဲ့က အင်အားသုံး ဖမ်းဆီး

ဘုအီ

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်အနီးရှိ စမုပရာကန်းခရိုင် ဖရာဖဒင်းမြို့တွင် သေနတ်လုယူပြီး ထွက်ပြေးနေသော စစ်သင်တန်းသားတစ်ဦးကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေပိုင်းက ထိုင်းရဲတပ်ဖွဲ့မှ အင်အား ၁၀၀ ခန့်အသုံးပြုကာ ပိတ်ဆို့ဖမ်းဆီးခဲ့ရာ မြို့ပြင်ရှိ တံတစ်လုံးတွင် ၁၆ နှစ်သာရှိသေးသည့် ရည်စားဖြစ်သူ ရှမ်းတိုင်းရင်းသူနှင့် အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်သင်တန်းကို ၃ လသာ တက်ရသေးသည့် တရားခံ ချိုင်းဝစ်သည် စိတ်ကြွမှုယစ်ဆေးပြားစွာနေသူဖြစ်ပြီး ကဖန်စံ စစ်သင်တန်းကျောင်းမှ ၁၄ အမျိုးအစား သေနတ်တစ်လက်အပြင် ကားတစ်စီးကိုပါ လုယူကာ ဖေဖော်ဝါရီ ၂၄ ရက်နေ့က

တည်းက ထွက်ပြေးနေခဲ့သည်။

ထွက်ပြေးနေစဉ်အတွင်း ဘန်ကောက်-ပရာပရာဒင်း လမ်းမကြီးပေါ်တွင် လိုင်းကားတစ်စီးအပါအဝင် ကား ၈ စီးကို တိုက်ပြီး ထွက်ပြေးခဲ့ပြီး နောက်ယောင်ခံလိုက်သည့် ဆိုင်ကယ်သမားကိုလည်း သေနတ်ဖြင့် ၃ ချက် ပစ်ခဲ့ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ချိုင်းဝစ်နှင့်အတူ ဖမ်းဆီးခဲ့သော ရည်စားမှာ ၁၆ နှစ်သာရှိသေးသည့် ရှမ်းတိုင်းရင်းသူ နန်းဒေါင်ထိုင်းယိုင် ဖြစ်ကြောင်း သိရသည်။

ယခုဖြစ်စဉ်သည် စိတ်ကြွမှုယစ်ဆေးပြား (ရာမ)ကို အသုံးလွန်ပြီး စိတ်ကို ထိန်းသိမ်းနိုင်ခြင်းမရှိဘဲ ယခုကဲ့သို့ ပြစ်မှု ကျူးလွန်တာ ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။



ကမ္ဘာ့ အပြေး အမြန်ဆုံး လူသားဖြစ်လာရန် ရေပန်းစားနေ သည့် ၇ နှစ်သား

ဘုအီ



အမေရိကန်နိုင်ငံမှ ၇ နှစ်သား အရွယ် အပြေးသမားလေး ရူးဒေါ့စ် အင်ဂရမ် ဘလေ့စ်သည် မီတာ ၁၀၀ အပြေးပြိုင်ပွဲတစ်ခုတွင် လက်ရှိ ကမ္ဘာ့အမြန်ဆုံး စံချိန်ကို တင်ထားနိုင်သည့် အူစီနီဘော့စ်၏ စံချိန်ကို လိုက်မှီရန် ၈ ဝက္ကန့်သာ လိုတော့သည်

ပြေးနှုန်းဖြင့် ပန်းဝင်နိုင်ခဲ့သောကြောင့် လူအများကို အံ့အားသင့်စေခဲ့သည်။

ဘလေ့စ်သည် မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် အမြန်ဆုံး စံချိန် ၁၃.၄၈ ဖြင့် ပန်းဝင်နိုင်ခဲ့သောကြောင့် သူ၏ အသက်အရွယ်အပိုင်းအခြားတွင် အမြန်ဆုံးကလေးအဖြစ် စံချိန် တင်ထားနိုင်သူလည်း ဖြစ်သည်။ “ကျနော်ကြီးလာရင် အူစီနီဘော့စ်နဲ့ ယှဉ်ပြီး ပြေးမယ် ပြီးရင် ကျနော် သူ့ကို အနိုင်ယူပြမယ်” ဟု ဘလေ့စ်က ကြုံးဝါး ပြောဆိုသည်။

ဘလေ့စ်၏ ယခုကဲ့သို့ အပြေးပြိုင်ပွဲများတွင် စံချိန်မှာ တင်နေနိုင်သည်နှင့် ပတ်သက်ပြီး သူ၏ အဖေဖြစ်သူ ရူးဒေါ့စ် အင်ဂရမ် စီနီယာက “သူ ၃ နှစ်သားလောက်မှ ကျနော်တို့ အိုလံပစ်ပွဲ အတူ ထိုင်ကြည့်ဖြစ်တယ်။

နောက်နေ့မနက်မှာ သူက လာ၊ အပြေးသွား ကျင့်ရအောင်လို့ ပြောပြီး အခန်း ပြင်ကို ပြေးထွက်သွားတယ်။ အဲ့ဒီနေ့ကတ သူဟာ အပြေးသန်ဆုံး ကလေးတစ်ယောက် ဖြစ်လာတာပဲ” ဟု ပြောသည်။

ရွှေတံဆိပ်ဆုတွေကို ရယူလိုစိတ် ပြင်းထန် သည့် ဘလေ့စ်သည် အိုလံပစ်ပြိုင်ပွဲများတွင် စံချိန်များနှင့် ရွှေတံဆိပ်ဆုများ ရယူကာ ကမ္ဘာ့ အ ပြေးမြန်ဆုံး လူသားဖြစ်ရန် တာဆုနေသည်။

REF: DailyMail



ကလေးဘဝက ပြုစုပျိုးထောင်ပေးခဲ့သည့် အသင်းဟောင်းကို ကျေးဇူးဆပ်လိုက်သည့် ဒါးလော့

ဘုအီ

မန်ချက်စတာယူနိုက်တက်အသင်း၏ လူငယ် နောက်ခံကစားသမား ဒါးလော့သည် သူ၏ ငယ်စဉ်က ပြုစုပျိုးထောင်ပေးခဲ့သည့် ဖင်တက်စ်အသင်းကို ဘက်စုံကားအသစ်တစ်စီး လက်ဆောင် ဝယ်ပေးပြီး ကျေးဇူးဆပ်လိုက်သည်။ ဒါးလော့သည် ဖင်တက်စ်အသင်းတွင် ငယ်စဉ်က ကစားခဲ့ပြီး ၉ နှစ်အရွယ်တွင် ပေါ်တိုအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ ယခုဝယ်ယူပေးခဲ့သည့် ဘက်စုံကား၏ ကုန်ကျငွေသည် ဒါးလော့၏ မန်ချက်စတာယူနိုက်တက် အသင်းထံမှ ရရှိသော ပထမဆုံး လစာမှ ဝယ်ယူပေးခဲ့

ခြင်းဖြစ်ကြောင်း သိရသည်။ အသက် ၁၉ နှစ်သာ ရှိသေးသည့် ဒါးလော့သည် လွန်ခဲ့သည့် နွေရာသီ အပြောင်းအရွှေ့တွင် ပြောင်းရွှေ့ကြေး ပေါင် ၁၉ သန်းဖြင့် ပေါ်တိုအသင်းမှ မန်ယူအသင်းထံသို့ ရောက်ရှိခဲ့သူ ဖြစ်သည်။ ဒါးလော့၏ လက်ဆောင်သည် ငွေရေးကြေး ရေးပြဿနာများနှင့်ရင်ဆိုင်နေရသည့် ဖင်တက်စ် အသင်းအတွက် ကြီးမားသည့် လက်ဆောင်ဖြစ်ကြောင်း ဖင်တက်စ်အသင်း တာဝန်ခံ ဗက်ဆော့က ပြောသည်။

REF: Independent.co.uk

ဂိုးမပေးရသည့် ပွဲ ၁၀၀ ပြည့်မြောက်သွားပြီဖြစ်သည့် ဒီဂီယာ

ဘုအီ

မန်ချက်စတာယူနိုက်တက်အသင်း၏ စူပါစတား ဂိုးသမား ဒီဂီယာသည် လီဗာပူးအသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဂိုးမပေးရအောင် စွမ်းဆောင်ပြီး သူ၏ ပွဲ ၁၀၀မြောက် ဂိုးမပေးရသော မှတ်တမ်းတစ်ခုကို စိုက်ထူသွားနိုင်သည်။ ယင်းမှတ်တမ်းသည် ဒီဂီယာကို ပရီးမီးယားသမိုင်းတစ်လျှောက် ကလပ်အသင်း တစ်ခုတည်းတွင် ဂိုးမပေးရသည့် ပွဲအများဆုံး ရရှိရန် စွမ်းဆောင်နိုင်သည့် ဂိုးသမားစာရင်းတွင် ခုနစ်ယောက်မြောက် ဂိုးသမား ဖြစ်လာစေသည်။

ဒီဂီယာသည် မန်ချက်စတာယူနိုက်တက် အသင်းတွက် ပွဲပေါင်း ၂၆၄ ပွဲ ကစားအပြီးတွင် ယခုကဲ့သို့ ဂိုးမပေးရသည့် ပွဲ ၁၀၀ အထိ စွမ်းဆောင်ပေးနိုင်ခဲ့သည့်အတွက် ပရီးမီးယားလိဂ်၏ ပွဲစဉ်တစ်ခုတွင် ဂိုးမပေးရသည့် ပျမ်းမျှနှုန်းသည် ၀.၃၈ အထိ ရှိပြီး ပွဲစဉ်တစ်ခုတွင် ဂိုးမပေးရသည့် နှုန်းထား အမြင့်ဆုံး ပရီးမီးယားလိဂ်ဂိုးသမား စာရင်းတွင် အဆင့် ၆ တွင် ရပ်တည်နေသည်။ စပိန် လက်ရွေးစင်အသင်း၏ နံပါတ် ၁ ဂိုးသမား ဒီဂီယာသည် ယခင်နှစ် ဘောလုံးရာသီက ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုကို ရရှိခဲ့သူဖြစ်သည်။

REF: Premier League



နောက်ခံလူ လာပေါ်တိုကို မန်စီးတီး ၂ နှစ် သက်တမ်းတိုး

ဘုအီ

အင်္ဂလန် ပရီးမီးယားလိဂ်အသင်း တစ်သင်း ဖြစ်သည့် မန်ချက်စတာစီးတီးအသင်းသည် ခြေစွမ်း ပြနေသည့် နောက်ခံကစားသမား လာပေါ်တိုကို စာချုပ်သက်တမ်း ၂ နှစ် တိုး ချုပ်ဆိုခဲ့သည်။ ယခင်က ၂၀၂၃ ခုနှစ်အထိသာ သက်တမ်းရှိ သည့် စာချုပ်ကို သာ ချုပ်ဆိုထားခဲ့သော်လည်း အသင်းအတွက် အဓိက နေရာကနေ ခြေစွမ်းကောင်း များဖြင့် တည်ငြိမ်စွာ ပံ့ပိုးပေးနေသောကြောင့် ၂၀၁၅ အထိ သက်တမ်းတိုး ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ စပိန်နိုင်ငံသား လာပေါ်တိုသည် ယခု ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်တွင် ပွဲအများဆုံး ကစားထားသော နောက်ခံလူ အဖြစ် ရပ်တည်နေသည်။ လာပေါ်တိုသည် မန်စီးတီးအသင်းကို ၂၀၁၈ ခုနှစ် ဘောလုံးရာသီအစက လာလီဂါကလပ် အက်သလတ်တိုကို ဘီဘာအိုအသင်းထံမှ ပြောင်းရွှေ့ ကြေးပေါင် ၅၅ သန်းဖြင့် ရောက်ရှိခဲ့သူ ဖြစ်သည်။ မန်စီးတီးသည် ယခုနှစ် ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်၏ ဒုတိယခံစစ် အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေသည်။

ကစားသမား ခေါ်ယူခွင့် ပိတ်ပင်ခံခဲ့ရသည့် ချဲလ်ဆီး

ဘုအီ

လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဖြစ်သည့် ချဲလ်ဆီးအသင်းသည် လူငယ်ကစားသမားများကို ခေါ်ယူရာတွင် စည်းကမ်းချိုးဖောက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ကစားသမားခေါ်ယူခွင့်ကို အပြောင်းအရွှေ့ဈေးကွက် ၂ ခုအတွက် ပိတ်ပင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ချဲလ်ဆီးအသင်းသည် ၁၈ နှစ်အောက် ကစားသမား ၂၉ ဦးကို ခေါ်ယူရာတွင် စည်းကမ်းဖောက်ဖျက်သည့် ပြစ်မှုထင်ရှားကြောင့် စီမာမှ စစ်ဆေး တွေ့ရှိခဲ့သည့်အတွက် ယခုကဲ့သို့ ပိတ်ပင်ခံခဲ့ရခြင်းဖြစ်သည်။ ယင်း ပိတ်ပင်မှုကြောင့် ချဲလ်ဆီးအသင်းအနေဖြင့် လာမည့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်နှင့် လာမည့်နှစ် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ချဲလ်ဆီးအသင်းအသွယ်များ ခေါ်ယူခြင်းမဟုတ်ပါ။ ၂၀၁၄ ခုနှစ်က ဘတ်ထရန် ထရာအိုဇေး၏ စာချုပ်ချုပ်ဆိုမှုမှ စတင်ကာ စီမာမှ ၃ နှစ်ကြာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ စည်းကမ်းဖောက်ဖျက်မှုများကို တွေ့ရှိရခြင်းဖြစ်သည်။ ချဲလ်ဆီးသည် လက်ရှိတွင် ခြေစွမ်းတည်ငြိမ်မှု ရရှိရန် ရုန်းကန်နေရပြီး နည်းပြ ဆာရီ၏ အနာဂတ်သည်လည်း မရေမရာ ဖြစ်နေသည်။

REF: Mirror



ခါရာဘောင် ဖလား ဗိုလ်လုပွဲတွင် ချဲလ်ဆီးကို အနိုင်ယူပြီး မန်စီးတီး ဗိုလ်စွဲ

ဘုအီ

အင်္ဂလန်ပရီးမီးယားလိဂ်၏ အင်းအားကြီး အသင်းနှစ်သင်းဖြစ်သည့် ချဲလ်ဆီးနှင့် မန်စီးတီးအသင်းတို့သည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ခါရာဘောင် ဖလား ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားခဲ့ကြရာ မန်စီးတီးအသင်းက ပင်နယ်တီအဆုံးအဖြတ်ဖြင့် ချဲလ်ဆီးကို အနိုင်ယူကာ ဗိုလ်စွဲသွားခဲ့သည်။ ယင်းပွဲတွင် အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ကြပြီး အကျိတ်အနယ် ရှိခဲ့သော်လည်း အချိန်ပိုအထိ နှစ်ဖက်လုံးမှ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့သည့်အတွက် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အဆုံးသတ်ခဲ့သည်။ ပင်နယ်တီအဆုံးအဖြတ်တွင် လူစားလဲရန် ငြင်းပယ်ခဲ့သည့် ချဲလ်ဆီးဂိုးသမား ကက်ပါသည် မန်စီးတီးကစားသမား ဆာနေး၏ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့သော်လည်း အသင်းဖော်များဖြစ်ကြသည့် ဂျာဂျင်ဟိုနှင့် ဒေးဗစ် လုဝစ်တို့ ပင်နယ်တီလွှဲချော်ခဲ့သောကြောင့် မန်စီးတီးအသင်းက ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယခု ဗိုလ်စွဲမှုသည် မန်စီးတီးအသင်းအတွက် ၆ ကြိမ်မြောက် လိဂ်ဖလားကို ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး နှစ် နှစ်ဆက်တိုက် ခါရာဘောင်ဖလား(လိဂ်)ကို ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

REF: BBC



တိုက်ရိုက် အကြံပြုလိုပါ
ရုံးဖုန်း - ၀၈၃၄၀၃၄၁

မလေးရှား ဖိုက်တာမနှင့် ထိုးသတ်မည့် ကယန်းအမျိုးသမီး ဖိုက်တာမလေး အန်ထော်နီယာ

ဘုအိ



မြန်မာနိုင်ငံက ပထမဆုံး သိုင်းပေါင်းဆုံး အမျိုးသမီးဖိုက်တာ အန်ထော်နီယာသည် လာ မည့် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံ လေလုံ အားကစားကွင်းတွင် ကျင်းပပြုလုပ်မည့် One: Reign of Valour ပြိုင်ပွဲတွင် မလေးရှား နိုင်ငံသူ ဖိုက်တာမလေး အူဒရေးလောလာ ဘိုနီဖေ နှင့် ထိုးသတ်သွားမည် ဖြစ်သည်။

၂၀၁၈ ဖေဖော်ဝါရီလက သိုင်းပေါင်းစုံ အား ကစားပြိုင်ပွဲကို စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အန်ထော်နီယာသည် ပထမဆုံးပွဲတွင် ပြိုင်ဘက်ကို ၂၄ စက္ကန့်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရယူနိုင်ခဲ့ပြီး MMA အမျိုးသမီးပြိုင်ပွဲသမိုင်းတွင် အမြန်ဆုံးပွဲ သိမ်းနိုင်သည့် စံချိန်ကို တင်နိုင်ခဲ့သည်။

အန်ထော်နီယာသည် အနီးစပ်ဆုံးပွဲစဉ်အဖြစ် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က ထိုင်း နိုင်ငံသူ ဖိုက်တာ ဂီကာကို ဘန်ကောက်တွင် ယှဉ် ပြိုင်ထိုးသတ်ခဲ့ရာ ဒိုင်ပွဲရပ်ဖြင့် အရှုံးပေးခဲ့ရသည်။

ယခု ထိုးသတ်မည့် ပွဲသည် အန်ထော်နီယာ အတွက် တတိယမြောက်ပွဲဖြစ်ပြီး အနိုင်ရယူရန် လို အပ်သည့် ပွဲလည်း ဖြစ်သည်။

REF: Team To To

လာမည့် ပရီးမီးယားလိဂ် ဘောလုံးရာသီကို

ဩဂုတ်လ ၁၀ ရက်တွင် စတင်မည်

ဘုအိ



လာမည့် ၂၀၁၉/၂၀၂၀ ဘောလုံးရာသီတွင် အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးကို ဩဂုတ်လ ၁၀ ရက်နေ့ စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကြေညာခဲ့သည်။

ပရီးမီးယားလိဂ် ပြိုင်ပွဲများ ယှဉ်ပြိုင်ရန်ပွဲ ပေါင်း ၁၀ ပွဲအထိ ကျန်ရှိနေသည့်အတွက် ယခုကြေ ညာမှုသည် ကလပ်အသင်းများအတွက် အာရုံစိုက် စရာရှိမည် မဟုတ်ပေ။

သို့ပေမယ့် ပရီးမီးယားလိဂ် တာဝန်ရှိသူများ သည် ယခင်နှစ်က စတင်သည့် ရက်စွဲနှင့် တထပ် တည်း ရွေးချယ်ကာ ကြေညာခဲ့ခြင်း ဖြစ်သည်။

ပရီးမီးယားလိဂ်၏ နွေရာသီအပြောင်းအရွှေ့ ဈေးကွက်သည် ပြိုင်ပွဲမစတင်မှီ ၂ ရက်အလို ဩဂုတ်လ ၈ ရက်နေ့တွင် ပိတ်မည်ဖြစ်ကြောင်းလည်း တပါးတည်း ထုတ်ပြန်ကြေညာခဲ့သည်။

ပွဲစဉ်ဖွဲ့စည်းမှု ထုတ်ပြန်ရန် ကြာမြင့်နေဦး မည်ဖြစ်သော်လည်း လာမည့် ဘောလုံးရာသီတွင် ပွဲစဉ် ၅ ပွဲတွင် အိမ်ကွင်း ၃ ပွဲ၊ အဝေးကွင်း ၂ ပွဲ ကစားရမည့် ရွှေရောစည်းမျဉ်း (Golden Rules) ကြောင့် ပွဲစဉ်ပုံစံ အပြောင်းအလဲများ ဖြစ်လာနိုင် ကြောင်းသိရသည်။

REF: 90min

ကယားညီနောင်မြေ
Kayah Brothers Land
သင့်အတွက် လုံခြုံစိတ်ချရသော
ဒေသထွက် စားသောက်ကုန်လုပ်ငန်း

Facebook : Kayah Brothers Land - ကယားညီနောင်မြေ
Email : kayahbrothersland@gmail.com
Phone : 09789792689

သွေးလှူခါနီးလိုပါက -
လွိုင်ကော်ပြည်သူ့ ဆေးရုံးကြီး
(အမျိုးသားသွေးဌာန)
ဆက်သွယ်ရန်ဖုန်း
၀၉၇၈၆၄၉၉၉၈၇၊ ၀၉၄၅၂၈၇၉၅၆၆

တိုက်ရိုက် အကြံပြုလိုပါက
ရုံးဖုန်း - ၀၈၃၄၀၃၄၁
ကြော်ငြာ ကိစ္စ ဆက်သွယ်လိုပါက
ဖုန်း - ၀၉၂၆၂၁၇၂၉၃၅

၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ရှမ်းပြည်နယ်တောင်ပိုင်း၊ ဝယ်ခုံမြို့



အောင်ကောင်းခံ ကိုယ်ပိုင်အထက်တန်းကျောင်း

အမှတ်(၆၀)၊ စစ်ခံထွန်းလမ်း၊ ရွှေစေတီကွက်၊ ဝယ်ခုံမြို့၊ (ဖုန်း) ၀၉-၄၂၁၃၆၀၄၂၇၊ ၀၉-၄၂၁၃၅၅၀၅၅



မသုဇာနည် (ရပ/၉၄) မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ဇီဝ



မအက်စတာ (ရပ/၈၄) သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ



မောင်အောင်ထွန်းမြင့် (ရပ/၁၀၃) သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ



မောင်သက်ဝင်းစစ် (ရပ/၇၉၆) သင်္ချာ၊ ဓာတု၊ ရူပ၊ ဘေဘဂ



မောင်သန်းစောမျိုး (ရပ/၈၃၆) သင်္ချာ၊ ဓာတု၊ ရူပ

၂၀၁၇-၂၀၁၈ ပညာသင်နှစ် အောင်ကောင်းခံ ကိုယ်ပိုင်အထက်တန်းကျောင်း(ဝယ်ခုံမြို့) မှ တက္ကသိုလ်ဝင်တန်းဂုဏ်ထူးရှင်များ

စဉ်	ခုံအမှတ်	အမည်	ဂုဏ်ထူးချာသာများ	ငွေရင်းဂိမ်းစာ	၁၄	ရပ/ရုမ်	မောင်ကြည်	၁၇၈၀၀၀	လက်ကွက်
၁	ရပ/၉၄	မသုဇာနည်	မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ဇီဝ	စံကား ညောင်ပင်သာ	၁၅	ရပ/၇၄၄	မမြဝင်းခိုင်	၁၇၈၀၀၀	လက်ကွက်
၂	ရပ/၀၄	မအက်စတာ	သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ	မိုးခုံမြို့	၁၆	ရပ/၀၀၂	မောင်ခိုင်ထွန်း	၁၇၈၀၀၀	လက်ကွက်
၃	ရပ/၇၉၆	မောင်သက်ဝင်းစစ်	သင်္ချာ၊ ဓာတု၊ ရူပ၊ ဘေဘဂ	ညောင်ကုန်း(၅) ဝယ်ခုံမြို့	၁၇	ရပ/၈၂၄	မမိုးအိမ်	၁၇၈၀၀၀	လက်ကွက်
၄	ရပ/၁၀၃	မောင်အောင်ထွန်းမြင့်	သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ	ပိုင်းဆတ်မြို့	၁၈	ရပ/၈၄၄	မောင်ခိုင်ခိုင်	၁၇၈၀၀၀	လက်ကွက်
၅	ရပ/၈၃၆	မောင်သန်းစောမျိုး	သင်္ချာ၊ ဓာတု၊ ရူပ	ငါးခါးအိမ်	၁၉	ရပ/၈၂၆	မောင်အောင်ထွန်း	၁၇၈၀၀၀	စတုရန်းပုံရိပ်ကွက်
၆	ရပ/၈၄	မောင်စောထွန်း	သင်္ချာ၊ ဇီဝ	မင်းသျှောင်ငွေချာသာ	၂၀	ရပ/၈၃၁	မောင်ခိုင်ခိုင်	၁၇၈၀၀၀	စံကား ညောင်ပင်သာ
၇	ရပ/၇၂	မမြဝင်းခိုင်	ဓာတု၊ ဇီဝ	ဂွမ်းတော်မြို့	၂၁	ရပ/၈၃၃	မမြဝင်း	၁၇၈၀၀၀	ညောင်ကုန်း(၅) ဝယ်ခုံမြို့
၈	ရပ/၀၀	မမိုးအိမ်	ဓာတု၊ ဇီဝ	ငွေရင်းဂိမ်းစာ	၂၂	ရပ/၀၆၃	မမိုးအောင်အောင်	၁၇၈၀၀၀	လက်ကွက်
၉	ရပ/၉၀	မမိုးအောင်အောင်	ဓာတု၊ ဇီဝ	တောင်ကြီးမြို့	၂၃	ရပ/၀၀၆	မမိုးအိမ်ထွန်း	၁၇၈၀၀၀	ကရားရွာ(နောင်ခို)
၁၀	ရပ/၀၆၀	မမင်းလတ်ဝင်း	ဓာတု၊ ဘေဘဂ	ကရားရွာ(နောင်ခို)	၂၄	ရပ/၁၁၂	မောင်ခိုင်ခိုင်	၁၇၈၀၀၀	လွယ်ကူစွာ
၁၁	ရပ/၁၀၂	မောင်ခိုင်ခိုင်	သင်္ချာ	မောင်မယ်မြို့	၂၅	ရပ/၂၀၆၅	မောင်ခိုင်ခိုင်	၀၀၀၀	ငါးခါးအိမ်
၁၂	ရပ/၇၄	မမောင်အောင်ထွန်း	ဇီဝဗေဒ	စံကား ညောင်ပင်သာ	၂၆	ရပ/၁၀၅၁	မဟာမိတ်	၁၇၈၀၀၀	စံကား ညောင်ပင်သာ
၁၃	ရပ/၁၀၃	မမောင်အောင်ထွန်း	ဓာတုဗေဒ	ညောင်ကုန်း(၃) ဝယ်ခုံမြို့	၂၇	ရပ/၁၀၁၀	မမောင်အောင်	၁၇၈၀၀၀	ဘေဘဂ

အောင်မြင်သူ ဝုဒ္ဓပေါင်း ၉၀ ဦး
ဂုဏ်ထူးရှင်ပေါင်း ၂၇ ဦး
အောင်ချက် ၄၀%

FAME

Anti-acne Gel

ဝက်ခြံ၊ အဆီပြန်ခြင်းနှင့် ခြေဖောက်ကွယ်ခြင်းများကို သက်သာပျောက်ကင်းစေရန်...

- ဝက်ခြံဖြစ်စေသော ဘက်တီးရီးယားကို ထိရောက်စွာနှိမ်နင်းပေးနိုင်၍ ချောမွေ့ခြင်းကို သက်သာပျောက်ကင်းစေရန် အားလုံးထက်ကျွမ်းကျင်စွာ ကင်းစင်စေသောကြောင့် ကျန်းမာ မေ့မိအသုံးပြုနိုင်ပါသည်။
- အဆီပြန်မှုကို လျော့ချပေးနိုင်ပြီး ခြေဖောက်များကို သမုတုစေကာ အသားအရေကို အေးမြလှုပ်ရှားစေပါသည်။
- ဝက်ခြံဖြစ်သည့်နေရာကို ချော့ညာ Cleansing ဖြေလုပ်ပေးပြီး အနည်းဆုံး (၆) ပတ် လိုက်ပေးရန် လိုအပ်ပါသည်။
- သဘာဝအဆီထိန်းဆေးပစ္စည်းများ ထုတ်လုပ်ထားသောကြောင့် Chemical ပါဝင်သော ဝက်ခြံပျောက်ဆေးများကို သို့မဟုတ် အသားအရေခြင်း၊ ခြေဖောက်ခြင်းစသည့် ဆိုးကျိုးများလုံးဝမဖြစ်စေဘဲ သဘာဝအတိုင်း ခြေဖောက်လှုပ်ပေးပါသည်။

Depigmentation Cream

တင်းတိတ်၊ ခွဲခြောက်ခြင်းနှင့် ဝက်ခြံအဟန့်တင်ပေးခြင်းများကို သက်သာပျောက်ကင်းစေရန်...

- တင်းတိတ်၊ ခွဲခြောက်ခြင်းနှင့် ဝက်ခြံအဟန့်တင်ပေးခြင်းများကို (၂) ပတ်အတွင်း သိသိသာသာ လျော့နည်းစေ၍ အသားအရေကို သဘာဝအတိုင်း ခြေစင်စင်ပေးပါသည်။
- ခရုတက်ကို အားပြည့်စေပြီး အသားအရေကို အေးမြစေပြီး ကြည်လင်တောက်ပလန်းဆန်းစေပါသည်။
- ခမုစင် ချော့ညာ Cleansing ဖြေလုပ်ပြီးတိုင်း အသုံးပြုနိုင်ပါသည်။
- သဘာဝအဆီထိန်းဆေးပစ္စည်းများ ထုတ်လုပ်ထားသောကြောင့် Chemical ပါဝင်သော တင်းတိတ်ပျောက်ဆေးများကို သို့မဟုတ် တိုက်ကျခြင်းစသည့် ဆိုးကျိုးများလုံးဝမဖြစ်စေဘဲ သဘာဝအတိုင်း ခြေစင်လှုပ်ပေးပါသည်။

FAME Showroom-Kayah ချီးစောတက္ကသိုလ်ဆေးဇနီး၊
မင်း/၉၇(က)၊ သူရိန်လမ်း၊ မင်းတုရင်ကွက်၊ လွိုင်ကော်မြို့၊ ဖုန်း - ၀၉-၄၅၈၀၃၃၃၃

ရွှေအင်းဘား

အရိပ်ရအလှစိုက် ၊ ပျိုးပင်အရောင်းဆိုင်
ရွှေ/၀၂၇ ၊ သီရိလမ်း၊ ရွှေစေတီကွက်
လွိုင်ကော်မြို့

ph - 09774993500

ကြော်ငြာ
ကိစ္စ
ဆက်သွယ်
လိုပါက
ဖုန်း -
၀၉၂၆၂၁၂၉၃၅

ကိုထိန်လင်း

သံပန်း ၊ သံတံခါး ၊ ခြိမ်းအုတ်ရိုက်စက်နှင့် စက်ကရိယာတီထွင်မှုလုပ်ငန်း
မင်း/၂၈ ၊ နန္ဒာလမ်း ၊ မင်းတုရင် ၊ လွိုင်ကော်မြို့ ၊ (ရှမ်းရှင်ရုံတောင်ဘက်)
"ရွှေညောင်ပင်" အထွေထွေစက်မှုလုပ်ငန်း ၊ အကွက်အမှတ် (၅၀၀) စက်မှုဇုန်
၀၉ - ၃၆၅၈၉၅၂ / ၀၉ - ၂၅၇၁၂၇၉

ရန်ကုန်ခါတ်ပုံပြိုင်ပွဲတွင် ကယားပြည်နယ်မှ ပထမဆုနှင့် စတုတ္ထဆုရရှိ

ခွန်းကလိုင်ပရီး



ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ ပြင်သစ်ယဉ်ကျေးမှုဌာန၌ ဖေဖော်ဝါရီလ(၂၄) ရက်ည (၇) နာရီအချိန် ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် ရန်ကုန်ခါတ်ပုံပြိုင်ပွဲတွင် ကယားပြည်နယ်မှ ပထမဆု နှင့် စတုတ္ထဆုကို ဆွတ်ခူးရရှိခဲ့သည်။
စစ္စတာစန္ဒာလင်း ရိုက်ကူးသည့် “အမြင့်ပျံ” ခါတ်ပုံဇာတ်လမ်းက ပထမဆုရရှိခဲ့ပြီး၊ ကိုဟယ်ရီဖြိုး ရိုက်ကူးသည့် “အိမ်မက်တွေ ဖြစ်လာမှာလား” ခါတ်ပုံဇာတ်လမ်းက စတုတ္ထဆုဖြင့် ကယားပြည်နယ်မှ

ဆု (၂) ဆု ရရှိခဲ့ခြင်းဖြစ်သည်။
ပထမဆုရရှိခဲ့သည့် ကောင်းသောသိုးထိန်းဖောင်ဒေးရှင်းမှ စစ္စတာစန္ဒာလင်းက “ကျွန်မ ထိန်းရတဲ့ ကျား၊ မအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေရဲ့အကြောင်းကို ကျွန်မသိနေတာပေါ့နော်။ သိနေတော့ ကျွန်မ ဒီခါတ်ပုံသင်တန်းတက်တဲ့အခါမှာ ဇာတ်လမ်းလေးတစ်ခုကို လုပ်ရမယ်ဆိုတော့ ဒီအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေထဲက ဇာတ်လမ်းတစ်ခုကို ကျမက ရွေးလိုက်တာလေ။ ခုလို လုပ်ရတဲ့ ရည်ရွယ်

ချက်ကတော့ ကျားမ အကြမ်းဖက်ခံရတဲ့ အကြောင်းအရာကို ဖော်ပြ လိုက်တယ်ဆိုရင် အသိပညာပေးလိုက်တယ်ဆိုရင် ပြဿနာများ လျော့ ကျ လာမလားပေါ့နော် “ ဟု ၎င်းရိုက်ကူးခဲ့သော ဇာတ်လမ်းအကြောင်း ကို ပြောပြသည်။

ရန်ကုန်ခါတ်ပုံပြိုင်ပွဲတွင် ဒုတိယဆုကို ရရှိပြည်နယ်မှရရှိကာ၊ တတိယဆုကို ကချင်ပြည်နယ်မှ ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါခါတ်ပုံ ပြိုင်ပွဲတွင် နိုင်ငံတကာမှ ရိုက်ကူးထားသည့် ခါတ်ပုံဇာတ်လမ်းများကို လည်း ပြသခဲ့သည်။ ခါတ်ပုံပြိုင်ပွဲမှ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိခဲ့သည့် ခါတ်ပုံဇာတ်လမ်းရိုက်ကူးသူများကို ကာနွန်ကင်မရာဆုနှင့် စတ္တုတ္ထဆုရရှိသူကို ခရီးသွားအပန်းဖြေရန် စီစဉ်ပေးလိုက်သည်။

“အဲလို ပြခွင့် ယှဉ်ပြိုင်ခွင့်ဆိုတာ လူငယ်တိုင်းအတွက် တကယ် ကို ကောင်းတာပါ။ တခြားသော နိုင်ငံတကာက ခါတ်ပုံဆရာတွေနဲ့ အချိတ်အဆက်တွေ၊ အခွင့်အရေးက အများကြီးရတာပေါ့။ အဲဒါက တကယ်ကိုကောင်းတဲ့အစီအစဉ်တစ်ခုပါ။” လို့ စတုတ္ထဆု ရရှိခဲ့သည့် ကိုဟယ်ရီဖြိုးကပြောသည်။

လူငယ်ခါတ်ပုံဝါသနာရှင်များအနေဖြင့် အမြဲတမ်းလေ့ကျင့်မှု လိုအပ်ပြီး အခွင့်အရေးများပေါ်လာပါက အကောင်းဆုံးအသုံးချနိုင်ရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းသည်။

စတုတ္ထဆုရရှိခဲ့သည့် ကိုဟယ်ရီဖြိုးအနေဖြင့် အင်းလေးကန်ရှိ သနပ်ခါးဟိုတယ်တွင် ၂ ရက် တည်းခို အပန်းဖြေခွင့် ရရှိခဲ့သည်။ ၎င်းရန်ကုန်ခါတ်ပုံပြိုင်ပွဲတွင် ပြည်နယ်အဆင့် ပ၊ ဒု၊ တ ဆုရရှိခဲ့သည့် ကယား(ကရင်နီ)၊ ရခိုင်၊ ချင်းနှင့် ကချင်ပြည်နယ်တို့မှ ခါတ်ပုံ ဇာတ်လမ်း(၁၂) ပုဒ် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါရန်ကုန်ခါတ်ပုံပြိုင် ပွဲကို Myanmar Stories အဖွဲ့မှ စီစဉ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Sweet Dream စပရိန်မွေ့ရာ၊ ပရိဘောဂ၊ မင်္ဂလာခန်းဝင်ပစ္စည်းအမျိုးမျိုး၊ ခန်းဆီးလိုက်ကာ နှင့် အိမ်တွင်းအလှဆင်လုပ်ငန်း



ဆိုင် (၁) → (ရှမ်း/ခုခ) လောပိတလမ်း၊ ရှမ်းစုရပ်။ ဖုန်း - ၀၉-၅၆၀၁၃၅၉၊ ၀၉၄၂၈၀၀၂၁၉၅။ ဆိုင် (၂) → နှစ်ထပ်ဈေးအပေါ် ထပ် မြောက်ဖက်ခြမ်း။ ဖုန်း - ၀၉-၂၆၀၀၉၀၁၉၇

ဒို့ဆော် လယ်ယာသုံးစက်နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်



ဆိုင် (၁) ဗဟိုဈေး။ လွိုင်ကော်မြို့။ Ph: 083 21180, 21870/ 09-5600333
ဆိုင် (၂) ပဒေသာလမ်း၊ ဓမ္မာရုံ၊ လွိုင်ကော်မြို့။ Ph: 083 22007/ 09-5600777
ဆိုင် (၃) ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးမြို့။ Ph: 09-49400030
ဆိုင် (၄) ဒီးမော့ဆို၊ လမ်းခွ၊ ဒေါင်ခါး။ Ph: 083 40347, 09-31015896
ဆိုင် (၅) ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့။ Ph: 081 56078

ဒို့ဆော် မိသားစု လယ်ယာသုံးစက်နှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းဆိုင်မှ တလနှစ်ကြိမ် ထုတ် Kantarawaddy Times ဂျာနယ်ကို လစဉ် အစောင့် (၄၀) ဖ လစာကို လှူဒါန်းသည်။